

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၃၇ | ရန်ကုန်မြို့ { ၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်) } သောကြာနေ့ [အတွဲ ၇၂

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် ၂၇/၂၀၁၉

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တို့၏ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ပုဒ်မခွဲ (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ -

(၁) ဦးမင်းကိုနိုင်

ကရင်ပြည်နယ်အစိုးရအဖွဲ့

(၂) ဦးထွန်းထွန်းဦး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၁၉

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာရီရီတင် ကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ကလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ သာထွန်းမောင် ကို ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး**အမိန့်ကြော်ငြာစာအမှတ် ၈၈/၂၀၁၉**

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေး စီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် ကို ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့**အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၁၉**

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေး**ဦးစီးကော်မတီ အဖွဲ့ဝင် ဖြည့်စွက်ဖွဲ့စည်းခြင်း**

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၉/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့သော ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီတွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ် (၂) ဦးအား အဖွဲ့ဝင် အဖြစ် ဖြည့်စွက်ဖွဲ့စည်းလိုက်သည် -

(၁) ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်

ပြည်ထောင်စုဝန်ကြီး

အဖွဲ့ဝင်

နယ်စပ်ရေးရာဝန်ကြီးဌာန

(၂) ဦးကျော်တင့်ဆွေ

ပြည်ထောင်စုဝန်ကြီး

အဖွဲ့ဝင်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

[ယခင်အပတ် ပြည်ထောင်စုလွှတ်တော်နံ၊ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၉) အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေများမှ အဆက်]

အခန်း (၅)

စည်းကြပ်မှုများ

စည်းကြပ်မှု

- ၂၇။ (က) အခွန်ထမ်း၏ အခွန်ပေးဆောင်ရန်တာဝန်အပေါ် စည်းကြပ်မှုကို ဤဥပဒေတွင်လည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ်တွင်လည်းကောင်း သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။
- (ခ) ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်သည့် စည်းကြပ်မှုကို အခွန်ကြေညာလွှာတွင်ပါရှိသော သတင်းအချက်အလက်များနှင့် ညွှန်ကြားရေးမှူးချုပ်က ရရှိနိုင်သော အခြားသက်ဆိုင်ရာ သတင်းအချက်အလက်များပေါ်တွင် အခြေပြု၍ ဆောင်ရွက်နိုင်သည်။
- (ဂ) အခွန်ထမ်းတစ်ဦးက အခွန်ကြေညာလွှာကို သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြည့်စုံအောင်ဆောင်ရွက်ခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ်သည် ယင်းနှင့်ပတ်သက်သည့် ရရှိနိုင်သည့် သတင်းအချက်အလက် အထောက်အထားများ အပေါ်တွင်အခြေခံလျက် ပေးဆောင်ရမည့် အခွန်ပမာဏကို စည်းကြပ်မှုပြုလုပ်နိုင်သည်။
- (ဃ) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်းတင်သွင်းသည့် အခွန်ကြေညာလွှာပါ အချက်အလက် များကိုအခြေမခံဘဲ အခြားသတင်းအချက်အလက်ပေါ်တွင် အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း အခြေခံ၍ စည်းကြပ်မှုပြုပါက အခြေခံအဖြစ် အသုံးပြုခဲ့သည့် သတင်းအချက်အလက်၏ သဘောသဘာဝကို ဖော်ပြရမည်။
- (င) အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်းက ပေးဆောင်ရမည့်အခွန်ပမာဏကို တွက်ချက် တင်သွင်းသော အခွန်ကြေညာလွှာသည် ညွှန်ကြားရေးမှူးချုပ်က ယင်းပမာဏဖြင့် စည်းကြပ်မှု ပြုသကဲ့သို့ သက်ရောက်မှုရှိစေရမည်။ သို့ရာတွင် ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှု ပြုလုပ်ခြင်းအတွက် အဟန့်အတားမဖြစ်စေရ။
- (စ) အခွန်ထမ်းသည် အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ပေးဆောင်ရမည့် သတ်မှတ်ရက်မတိုင်မီ နိုင်ငံတော်မှ ထွက်ခွာသွားနိုင်သည်ဟု ညွှန်ကြားရေးမှူးချုပ်က အထောက်အထားတစ်စုံတစ်ရာ တွေ့ရှိလျှင် ညွှန်ကြားရေးမှူးချုပ်မှ ယင်းပုဂ္ဂိုလ်အား ပေးအပ်ထားသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည့်ရက်စွဲသည် ယင်းအခွန်ကိုပေးဆောင်ရန် သတ်မှတ်သည့်နေ့ဖြစ်သည်။

စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုလုပ်ခြင်း

- ၂၈။ (က) ညွှန်ကြားရေးမှူးချုပ်သည် မူလစည်းကြပ်မှုတစ်ရပ်ကို မှန်ကန်ခြင်းမရှိကြောင်း အထောက် အထားတစ်စုံတစ်ရာတွေ့ရှိပါက ပုဒ်မ ၂၉ ပါ ကာလစည်းကမ်းသတ်အတွင်း စည်းကြပ်မှု အသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှု ပြုနိုင်သည်။
- (ခ) အခွန်ထမ်းက စာရင်းများနှင့် မှတ်တမ်းများ ထိန်းသိမ်းထားရှိရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ မမှန်ကန်သော သတင်းအချက် အလက်များ တင်ပြခဲ့လျှင်သော်လည်းကောင်း ညွှန်ကြားရေးမှူးချုပ်သည် ရရှိနိုင်သောသတင်း အချက်အလက်နှင့် အထောက်အထားများကို အခြေပြု၍ အကောင်းဆုံးချင့်ချိန်ဆုံးဖြတ်မှုဖြင့် စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုနိုင်သည်။
- (ဂ) အခွန်ထမ်းက ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ ပြင်ဆင်ထားသော အခွန်ကြေညာလွှာတစ်ရပ်ကို တင်သွင်းလာသည့်အခါ မူလစည်းကြပ်မှုမှာ မမှန်ကန်သောသတင်းအချက်အလက်အပေါ် အခြေခံကြောင်းအထောက်အထားတစ်စုံတစ်ရာတွေ့ရှိရပါက ညွှန်ကြားရေးမှူးချုပ်သည် မူလ စည်းကြပ်မှုကို ပယ်ဖျက်၍ စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုကို ဆောင်ရွက်ရမည်။

စည်းကြပ်မှုနှင့် ပြင်ဆင်စည်းကြပ်မှုအတွက် ကာလစည်းကမ်းသတ်များ

- ၂၉။ (က) ညွှန်ကြားရေးမှူးချုပ်သည် စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုအပါအဝင် စည်းကြပ်မှုတစ်ခုခုကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပြီး ခြောက်နှစ်အတွင်း ဆောင်ရွက်ခွင့်ရှိသည်။

- (ခ) အောက်ပါစည်းကြပ်မှုတစ်ရပ်ရပ်တွင် စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ အခွန်ကာလ ကုန်ဆုံးပြီး ၁၂ နှစ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုနိုင်သည် -
- (၁) ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ဂ) အရ စည်းကြပ်မှု၊
- (၂) မူလစည်းကြပ်မှုသည် အခွန်ထမ်း၏ လိမ်လည်လှည့်ဖြားမှုကြောင့် သို့မဟုတ် တမင် လျစ်လျူရှုမှုကြောင့် မမှန်ကန်သော သတင်းအချက်အလက်အပေါ် အခြေခံ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါက ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု။
- (ဂ) ဤပုဒ်မတွင် ဖော်ပြထားသည့် ကာလစည်းကမ်းသတ်အတွင်း စည်းကြပ်မှုပြုလုပ်ခဲ့ခြင်းမရှိသည့် အပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (င) အရ စည်းကြပ်မှုလည်း မရှိပါက အခွန်ကာလတစ်ခုအတွက် စည်းကြပ်မှုတစ်ခုသည် ဖြတ်တောက်နုတ်ယူထားသည့် အခွန်ပမာဏတစ်ခုရှိလျှင် ယင်းပမာဏအရ စည်းကြပ်မှုပြုသည်ဟု မှတ်ယူရမည်ဖြစ်ပြီး ဖြတ်တောက်နုတ်ယူထားသည့် အခွန်မရှိပါက အခွန်ပေးဆောင်ရခြင်း မရှိစေရ။
- (ဃ) ဤပုဒ်မရှိ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အခွန်အယူခံခံအဖွဲ့ သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏အမိန့်အရ ပြင်ဆင်စည်းကြပ်မှုအပေါ် ဟန့်တားခြင်း မရှိစေရ။

ဆုံးရှုံးနိုင်ခြေအရ ကြိုတင်စည်းကြပ်မှု

- ၃၀။ (က) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဆုံးရှုံးမှုမရှိစေရေးအတွက် ယင်းနှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို အခြေခံ၍ အခွန်ပေးဆောင်ရန် ပုံမှန်သတ်မှတ်ထားသည့် ကာလ မတိုင်မီ စည်းကြပ်မှု ပြုလုပ်နိုင်သည်။
- (ခ) အခွန်ထမ်းသည် အခန်း (၆) တွင် ဖော်ပြထားသည့် အယူခံပိုင်ခွင့်အပြင် ဤပုဒ်မအရ ကြိုတင် စည်းကြပ်မှုအပေါ် အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် အခွန်အယူခံခံအဖွဲ့သို့ အယူခံတင်သွင်းနိုင်သည် -
- (၁) ပမာဏများလွန်းခြင်း၊
- (၂) ကြိုတင်စည်းကြပ်မှုတစ်ရပ်ပေါ်ပေါက်ကြောင်း ဖော်ပြနေသည့် ခိုင်လုံသောအခြေအနေရှိခြင်း။

စည်းကြပ်မှုအကြောင်းကြားစာ

- ၃၁။ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) တို့အရ စည်းကြပ်မှုကိုသော်လည်းကောင်း၊ ပုဒ်မ ၂၈ အရ စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုကိုသော်လည်းကောင်း၊ ပုဒ်မ ၃၀ အရ စည်းကြပ်မှုကို သော်လည်းကောင်း ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအချက်များပါဝင်သည့် စည်းကြပ်မှုအကြောင်းကြားစာကို မိမိကိုယ်တိုင် သို့မဟုတ် တာဝန်ခံအရာရှိက လက်မှတ်ရေးထိုးပြီး စည်းကြပ် ခံရသူထံ ပေးပို့ရမည် -
- (က) အခွန်ထမ်းအမည်၊
- (ခ) အခွန်ထမ်းမှတ်ပုံတင်အမှတ်၊
- (ဂ) အကြောင်းကြားစာထုတ်ပေးသည့်ရက်စွဲ၊
- (ဃ) အကြောင်းကြားစာနှင့်စပ်လျဉ်းသည့်ကိစ္စရပ်၊
- (င) ပေးဆောင်ရမည့် အခွန်ပမာဏ၊
- (စ) မည်သည့်နေ့ရက်နောက်ဆုံးထား၍ အခွန်ပေးဆောင်ရန် ဖော်ပြတောင်းခံချက် သို့မဟုတ် ကျသင့် သောအခွန်ကို ပေးဆောင်ပြီးကြောင်း ဖော်ပြချက်၊
- (ဆ) အခွန်ပေးဆောင်ရမည့်နေရာ၊
- (ဇ) စည်းကြပ်မှုကို မကျေနပ်ပါက ဆောင်ရွက်နိုင်မည့် အချိန်၊ နေရာနှင့် နည်းလမ်း။

အခွန်ရှောင်ရှားမှုကို ဟန့်တားခြင်း (Anti-avoidance)

၃၂။ ညွှန်ကြားရေးမှူးချုပ်သည် စည်းကြပ်မှုပြုရာတွင် အခွန်လျော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် အတုပြုလုပ်ထားသော သို့မဟုတ် လုပ်ကြံဖန်တီးထားသော လုပ်ဆောင်ချက်တစ်ခုခုဖြစ်စေ၊ တစ်ခုထက် ပိုသော လုပ်ဆောင်ချက်အစဉ်အဆက်ကိုဖြစ်စေ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ နေနိုင်သည်။ ထို့အပြင်

ယင်းလွှဲများစွာ သတ်မှတ်ဖော်ပြထားသော လုပ်ဆောင်ချက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လုပ်ဆောင်ချက် အစဉ်အဆက်ကို အခြေမခံဘဲ ယင်း၏ပကတိစီးပွားရေးအခြေအနေမှန် (economic substance) အပေါ်မူတည်၍ စည်းကြပ်မှု ပြုနိုင်သည်။

အခန်း (၆)

စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ခြင်းနှင့် အယူခံခြင်း

အခွန်ဆိုင်ရာဆုံးဖြတ်ချက်များ

၃၃။ မည်သည့်အခွန်ဆိုင်ရာဆုံးဖြတ်ချက်များကိုမျှ စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ခြင်း၊ အခွန်အယူခံခံအဖွဲ့သို့ အယူခံခြင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဤအခန်းနှင့်အညီ လျှောက်ထားခြင်း မှအပ အခြားစစ်ဆေးစီရင်မှုတစ်ခုခုတွင် တရားစွဲဆိုခြင်း မပြုရ။

စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ခြင်း

၃၄။ (က) အခွန်ထမ်းသည် ဦးစီးဌာန၏စည်းကြပ်မှု သို့မဟုတ် အခြားဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်သည်။

(ခ) အခွန်ထမ်းသည် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းသည့် အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် အသေးစိတ် အကြောင်းပြချက်များကို ဖော်ပြလျက် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမည်။

(ဂ) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း၏ လျှောက်ထားချက်ကို စဉ်းစားသုံးသပ်၍ ဆုံးဖြတ်ရမည် ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်နှင့် အကြောင်းပြချက်ကို အခွန်ထမ်းအား စာဖြင့် အသိပေးရမည်။

စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ခြင်းအပေါ် အယူခံခြင်း

၃၅။ (က) အခွန်ထမ်းသည် ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိပါက ရက်ပေါင်း ၉၀ အတွင်း အခွန်အယူခံခံအဖွဲ့သို့ အယူခံဝင်နိုင်သည်။

(ခ) အခွန်ထမ်းသည် စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ခြင်းကို လျှောက်ထားခဲ့သည်မှာ ရက်ပေါင်း ၉၀ ကျော်လွန်ပြီးဖြစ်သော်လည်း ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်တစ်စုံတစ်ရာမရရှိပါက အဆိုပါ ရက်ပေါင်း ၉၀ ပြည့်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ပုဒ်မ ၃၄၊ ပုဒ်မခွဲ (က) ပါ ဦးစီးဌာန၏ စည်းကြပ်မှု သို့မဟုတ် အခြားဆုံးဖြတ်ချက် အပေါ် အခွန်အယူခံခံအဖွဲ့သို့ အယူခံဝင်နိုင်သည်။

သက်သေပြရန်တာဝန်

၃၆။ ပုဒ်မ ၆၄၊ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်မှအပ စည်းကြပ်မှုများယွင်းကြောင်း သက်သေပြရန်တာဝန်သည် စည်းကြပ်မှုကို ကန့်ကွက်သည့် အခွန်ထမ်းအပေါ်တွင် ကျရောက်သည်။

အငြင်းပွားမှုမရှိသော အခွန်ပမာဏများအပေါ် ဆိုင်းငံ့မှုမရှိစေခြင်း

၃၇။ (က) အခွန်ထမ်းက စည်းကြပ်မှုအပေါ် စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ရန် လျှောက်ထားခြင်း သို့မဟုတ် အယူခံလျှောက်ထားခြင်းပြုသော်လည်း ညွှန်ကြားရေးမှူးချုပ်က ပုဒ်မ ၄၄ အရ အခွန်ပေးဆောင်ရမည့်အချိန်ကို တိုးမြှင့်ပေးခြင်းမရှိလျှင် အခွန်ထမ်းသည် အငြင်းပွားမှုမရှိသော အခွန်ပမာဏများကို ပေးသွင်းမြဲ ပေးသွင်းရမည်။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် အငြင်းပွားမှုရှိသော အခွန်ပမာဏအတွက် အာမခံတင်သွင်းရန် အခွန်ထမ်းအား တောင်းဆိုနိုင်သည်။

အပြီးသတ်စည်းကြပ်မှုဟု မှတ်ယူခြင်း

၃၈။ (က) စည်းကြပ်မှုတစ်ခုသည် ပုဒ်မ ၂၈ အရ ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်နှင့် ပုဒ်မခွဲ (ခ) တို့နှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၃၄ တွင် ခွင့်ပြုထားသည့် ကာလ စည်းကမ်းသတ်အတွင်း ပြန်လည်လျှောက်ထားမှု တစ်စုံတစ်ရာမရှိလျှင် အပြီးသတ်စည်းကြပ်မှု ဖြစ်သည်ဟု မှတ်ယူရမည်။

- (ခ) ပုဒ်မခွဲ (က) အရ အပြီးသတ်စည်းကြပ်မှုဖြစ်ပြီး အခွန်ထမ်းက ပုဒ်မ ၂၂ အရ ပြင်ဆင်ထားသော အခွန်ကြေညာလွှာကို အချိန်မီတင်သွင်းပါက ယင်းကြေညာလွှာပါ အခွန်ပမာဏသည် စည်းကြပ်ပြီးသည့် အခွန်ပမာဏထက်ပိုမိုမှသာလျှင် ပြင်ဆင်တင်သွင်းသည့် အခွန်ကြေညာလွှာသည် အကျိုးသက်ရောက်မှု ရှိစေရမည်။

လျှောက်လွှာမိတ္တူပေးပို့ခြင်း

၃၉။ အခွန်အယူခံခံအဖွဲ့ဥပဒေပုဒ်မ ၁၂ နှင့်အညီ လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခြင်းခံရသူက အခွန်အယူခံခံအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားသည့်အခါ ထိုသို့လျှောက်ထားသည့်နေ့မှ ရက်သတ္တပတ် တစ်ပတ်အတွင်း လျှောက်ထားသူက ထိုလျှောက်လွှာမိတ္တူကို လျှောက်ထားခံရသူသို့ ပေးပို့ရမည်။

အခန်း (၇)

အခွန်ပေးဆောင်ရန်တာဝန်နှင့် အခွန်ပေးဆောင်ခြင်း

အခွန်ပေးဆောင်ရန်တာဝန်နှင့် ပေးဆောင်ရမည့်သတ်မှတ်ရက်

- ၄၀။ (က) အခွန်ပေးဆောင်ရန် တာဝန်ရှိသူတိုင်းသည် အခွန်ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် အချိန်ကာလတွင် အခွန်ကိုပေးဆောင်ရမည်။
- (ခ) ပုဒ်မခွဲ (က) နှင့်မဆန့်ကျင်စေဘဲ အခွန်ပမာဏကို စည်းကြပ်မှုအကြောင်းကြားစာတွင် ဖော်ပြထားသည့်နေ့ရက်တွင်သော်လည်းကောင်း၊ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (င) အရ သို့မဟုတ် ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ဂ) အရ စေ့ရောက်ကြောင်း သတ်မှတ်ဖော်ပြထားသည်ဟု မှတ်ယူရမည့် နေ့ရက်တွင်သော်လည်းကောင်း ပေးဆောင်ရမည်။
- (ဂ) ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့်နေရာနှင့်နည်းလမ်းအတိုင်း အခွန်ကို ပေးဆောင်ရမည်။

ကိုယ်စားပြုသူ၏ တာဝန်နှင့် ဝတ္တရားများ

- ၄၁။ (က) ဤဥပဒေအရ ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်စားပြုသူဆိုသည်မှာ အောက်ပါတစ်ဦးဦးကို ဆိုသည် -
- (၁) ဥပဒေအရ မစွမ်းဆောင်နိုင်သည့် တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ယင်း၏ကိုယ်စား ဝင်ငွေကို ဖြစ်စေ၊ အကျိုးခံစားခွင့်ကိုဖြစ်စေ လက်ခံရရှိသည့် သို့မဟုတ် လက်ခံပိုင်ခွင့်ရှိသည့် အုပ်ထိန်းသူ သို့မဟုတ် မန်နေဂျာ၊
 - (၂) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ အဓိကတာဝန်ရှိသူ၊
 - (၃) အစုစပ်လုပ်ငန်းဖြစ်ပါက အစုဝင်ပုဂ္ဂိုလ်၊
 - (၄) ယုံမှတ်အပ်နှံမှုဖြစ်ပါက ယုံမှတ်အပ်နှံခြင်းခံရသူ၊
 - (၅) အစုစပ်လုပ်ငန်း သို့မဟုတ် ကုမ္ပဏီမှအပ အခြားပုဂ္ဂိုလ်စုဖြစ်ပါက ယင်းပုဂ္ဂိုလ်စု၏ကိုယ်စား ရငွေပေးငွေများကို စာရင်းပြုစုရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်၊
 - (၆) ပြည်ထောင်စုအစိုးရဖြစ်ပါက ယင်း၏ကိုယ်စား ရငွေပေးငွေများကို စာရင်းပြုစုရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်၊
 - (၇) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရဖြစ်ပါက ယင်း၏ကိုယ်စား ရငွေပေးငွေများကို စာရင်းပြုစုရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်၊
 - (၈) နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ သံရုံး သို့မဟုတ် ကောင်စစ်ရေးရာဌာနခွဲဖြစ်ပါက ယင်း၏ကိုယ်စား နိုင်ငံတော်အတွင်း၌ ရငွေပေးငွေများကို စာရင်းပြုစုရန်တာဝန်ရှိသည့်ပုဂ္ဂိုလ်၊
 - (၉) နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ပြည်ပတွင်နေထိုင်သူဖြစ်ပါက နိုင်ငံတော်အတွင်းရှိ ယင်းပုဂ္ဂိုလ်ပိုင်ဆိုင်သော လုပ်ငန်းအဖွဲ့အစည်းတစ်ခု၏ မန်နေဂျာ သို့မဟုတ် ယင်းပုဂ္ဂိုလ်၏ လုပ်ငန်းကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သူ။
- (ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်ထားသော ကိုယ်စားပြုသူတစ်ဦးသည် တာဝန်များကို ထမ်းဆောင်နိုင်စွမ်းမရှိပါက ညွှန်ကြားရေးမှူးချုပ်က ဤဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ အခြားပုဂ္ဂိုလ် တစ်ဦးဦးကို ကိုယ်စားပြုသူအဖြစ်သတ်မှတ်ကြောင်း အကြောင်းကြားစာဖြင့် ကြေညာပေးနိုင်သည်။

- (ဂ) ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်စားပြုသူတိုင်းသည် အခွန်ပေးဆောင်ခြင်းအပါအဝင် ယင်းပုဂ္ဂိုလ်အပေါ် ဤဥပဒေအရ သတ်မှတ်ထားသည့်တာဝန်များ သို့မဟုတ် ဝတ္တရားများကိုဆောင်ရွက်ရန် တာဝန်ရှိသည်။
- (ဃ) ပုဒ်မခွဲ (စ) ပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်စေဘဲ ပုဒ်မခွဲ (ဂ) အရ ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်စားပြုသူ ပေးဆောင်ရမည့်အခွန်ကို ယင်း၏လက်ဝယ်တွင် သို့မဟုတ် ထိန်းချုပ်ခြင်းအောက်တွင် ရှိနေသော ထိုပုဂ္ဂိုလ်ပိုင်ဆိုင်သည့် ရရန်ပိုင်ခွင့်မှန်သမျှ၏ တန်ဖိုးပမာဏ အတိုင်းအတာအထိသာ ပေးဆောင်ရန် တာဝန်ရှိသည်။
- (င) ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်စားပြုသူသည် ယင်းပုဂ္ဂိုလ်၏ကိုယ်စား ပေးဆောင်လိုက်သည့် အခွန်ပမာဏကို ယင်းပုဂ္ဂိုလ်ထံမှ ပြန်လည်ရယူရန်သော်လည်းကောင်း၊ ယင်းကိုယ်စားပြုသူ၏ လက်ဝယ်တွင် သို့မဟုတ် ထိန်းချုပ်ခြင်းအောက်တွင်ရှိနေသော ထိုပုဂ္ဂိုလ်ပိုင်ဆိုင်သည့် ငွေကြေးများအနက်မှ အခွန်ပေးဆောင်လိုက်သည့်ပမာဏကို ထိန်းသိမ်းထားခြင်းကိုသော်လည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။
- (စ) ကိုယ်စားပြုသူ ပေးဆောင်ရန်ရှိသည့် အခွန်ကိုပေးဆောင်ခြင်းမပြုရသေးမီ ယင်းကိုယ်စားပြုသူသည် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့လျှင် ယင်းအခွန်ကိုပေးဆောင်ရန် ကိုယ်တိုင် တာဝန်ရှိစေရမည် -
 - (၁) လက်ခံရရှိသည့် သို့မဟုတ် စုဆောင်းရရှိသည့် အခွန်ပေးဆောင်ရန် ငွေကြေးကို လွှဲပြောင်းခြင်း၊ ပေးချေခြင်း သို့မဟုတ် ကုန်ခန်းအောင်ဆောင်ရွက်ခြင်း သို့မဟုတ်
 - (၂) ယင်းကိုယ်စားပြုသူ၏ လက်ဝယ်တွင်ရှိနေသည့် သို့မဟုတ် အခွန်ပေးဆောင်ရမည့် အချိန်ကျရောက်ပြီးမှ ကိုယ်စားပြုသူထံရောက်ရှိလာသည့် အခွန်ထမ်းပိုင်ဆိုင်သည့် ငွေကြေး သို့မဟုတ် ရန်ပုံငွေမှအခွန်ကို တရားဝင်ပေးဆောင်နိုင်ခဲ့စေကာမူ ပေးဆောင်ခြင်းမရှိဘဲ ယင်းငွေကြေး သို့မဟုတ် ရန်ပုံငွေအား ကုန်ခန်းအောင်ဆောင်ရွက်ခြင်း။
- (ဆ) ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပုဂ္ဂိုလ်တစ်ဦးဦး၏ ကိုယ်စားပြုသူက ထမ်းဆောင်ရန် ပျက်ကွက်ခြင်းကြောင့် ယင်းပုဂ္ဂိုလ်ထမ်းဆောင်ရမည့် တာဝန်များမှ သက်သာခွင့်မရှိစေရ။
- (ဇ) ပုဂ္ဂိုလ်တစ်ဦးဦးတွင် ကိုယ်စားပြုသူနှစ်ဦး သို့မဟုတ် ယင်းထက်ပိုမိုထားရှိပါက ဤပုဒ်မပါ တာဝန်နှင့် ဝတ္တရားများသည် ကိုယ်စားပြုသူများတွင် ပူးတွဲ၍သာမက ကိုယ်စီကိုယ်လည်း တာဝန်ရှိစေရမည်ဖြစ်ပြီး ယင်းတာဝန်များကို ကိုယ်စားပြုသူတစ်ဦးဦးအား ထမ်းဆောင်စေနိုင်သည်။
- (ဈ) ဤဥပဒေပါ ရည်ရွယ်ချက်များအလို့ငှာ ညွှန်ကြားရေးမှူးချုပ်က အခြားနည်းအားဖြင့် ညွှန်ကြားခဲ့သည်မှအပ အောက်ဖော်ပြပါ ဖျက်သိမ်းလိုက်သည့် အစုစပ်လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းနှင့် အသစ်ဖွဲ့စည်းလိုက်သည့် အစုစပ်လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းသည် တူညီ၍ တစ်ခုတည်းဖြစ်သည်ဟု မှတ်ယူရမည်-
 - (၁) အစုဝင် သို့မဟုတ် အဖွဲ့ဝင်အားလုံးမဟုတ်သော်လည်း တစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဦးတစ်ယောက်ထက်ပို၍ အနားယူခြင်း သို့မဟုတ် နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ အစုဝင် အသစ် သို့မဟုတ် အဖွဲ့ဝင်အသစ် ဝင်ရောက်ခြင်းကြောင့်ဖြစ်စေ အစုစပ်လုပ်ငန်းတစ်ခု သို့မဟုတ် အခြားတရားဝင် ဖွဲ့စည်းထားခြင်းမရှိသည့် အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း တစ်ခုအနေဖြင့် ဖျက်သိမ်းခြင်း သို့မဟုတ် ဆက်လက်ရပ်တည်မှု မရှိတော့ခြင်း၊
 - (၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်များမှအပ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း အသစ်တစ်ခုကို ကျန်ရှိသည့် အဖွဲ့ဝင်များဖြင့်ဖြစ်စေ၊ ကျန်ရှိသည့် အဖွဲ့ဝင်များနှင့် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် အဖွဲ့ဝင်အသစ်များဖြင့်ဖြစ်စေ ဖွဲ့စည်းခြင်း၊
 - (၃) ဖျက်သိမ်းလိုက်သည့် အစုစပ်လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည့်လုပ်ငန်းကို အသစ်ဖွဲ့စည်းလိုက်သည့် အစုစပ်လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းက ဆက်လက်ဆောင်ရွက်လျက်ရှိခြင်း။

- (ည) အခွန်ထမ်းသေဆုံးပြီးနောက်တွင်ဖြစ်စေ၊ အခွန်ထမ်း၏ပိုင်ဆိုင်မှုကို ကြွေးမြီဖြင့် သိမ်းဆည်းခံရပြီး နောက်တွင်ဖြစ်စေ ယင်းပိုင်ဆိုင်မှုကို စီမံဆောင်ရွက်သူ သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူက ယင်းကိုယ်တိုင်သော်လည်းကောင်း၊ အခြားတစ်ဦးဖြင့်သော်လည်းကောင်း အခွန်စည်းကြပ် ထိုက်သည့်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျှင် သို့မဟုတ် အခွန်စည်းကြပ်ထိုက်သည့်လုပ်ငန်းကို ရပ်စဲရေးအတွက်ဆောင်ရွက်လျှင် အခွန်ထမ်း၏ပိုင်ဆိုင်မှုကို ကိုယ်စားပြုဆောင်ရွက်သည့် စီမံဆောင်ရွက်သူ သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူသည် ဤဥပဒေပါ ရည်ရွယ်ချက်များ အလို့ငှာ ယင်းအခွန်စည်းကြပ်ထိုက်သည့်လုပ်ငန်းအတွက် အခွန်ထမ်းအဖြစ် မှတ်ယူရမည်။
- (ဋ) အပေါင်ခံသူတစ်ဦးသည် ပေါင်နှံသူအခွန်ထမ်းတစ်ဦးထံမှ အပေါင်ပစ္စည်းအဖြစ် သတ်မှတ် ထားသည့် မြေယာ သို့မဟုတ် အခြားပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ထားရှိပြီး ယင်းမြေယာ သို့မဟုတ် အခြားပစ္စည်းကို အသုံးပြု၍ အခွန်ကျသင့်သည့် လုပ်ငန်းဆောင်ရွက်မှုရှိပါက ယင်းမြေယာ သို့မဟုတ် ပစ္စည်းကို လက်ဝယ်ထားရှိသည့် ကာလအတွင်း အခွန်ကျသင့်သည့် လုပ်ငန်းဆောင်ရွက်မှု ပြုလုပ်နေသော အခွန်ထမ်းအဖြစ် မှတ်ယူရမည်။
- (ဌ) ဤဥပဒေပါ ရည်ရွယ်ချက်များအလို့ငှာ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ခုထက်ပိုသော ကိစ္စရပ်များ အတွက် ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ဆောင်ရွက်ပါက ယင်းသို့ ယုံမှတ်အပ်နှံမှုတစ်ခုချင်းစီ အတွက် သီးခြားပုဂ္ဂိုလ်အဖြစ် မှတ်ယူဆောင်ရွက်ရမည်။

ကုမ္ပဏီဖျက်သိမ်းပြီးနောက် အခွန်ပေးဆောင်ရမည့်တာဝန်

- ၄၂။ (က) ဤပုဒ်မသည် ပင်ရင်းမှနှုတ်ယူ၍ ပေးဆောင်ရမည့် အခွန်ဆိုင်ရာတာဝန်များ အပါအဝင် ပေးဆောင်ရမည့်အခွန်များကို ပေးဆောင်ခြင်းမရှိဘဲ ဖျက်သိမ်းသွားသည့် ကုမ္ပဏီများနှင့် သက်ဆိုင်သည်။
- (ခ) ကုမ္ပဏီဖျက်သိမ်းချိန်တွင် အစုရှယ်ယာရှင်ဖြစ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးသည် ပေးဆောင်ရခြင်း မရှိသေးသည့်အခွန်ကို ကုမ္ပဏီဖျက်သိမ်းချိန်မတိုင်မီ တစ်နှစ်အတွင်း အစုရှယ်ယာရှင်အနေဖြင့် ကုမ္ပဏီမှ ခွဲဝေရရှိသည့် ငွေကြေး သို့မဟုတ် ပစ္စည်းပမာဏအထိ ပေးဆောင်ရန် ပူးတွဲ၍ သာမက ကိုယ်စီကိုယ်လည်း တာဝန်ရှိစေရမည်။
- (ဂ) ဤပုဒ်မတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ ပေးဆောင်ရမည့်အခွန်သည် ကုမ္ပဏီဖျက်သိမ်းချိန် တွင်ရှိသည့် အစုရှယ်ယာပိုင်ရှင်များနှင့် ကွဲပြားသည့် အစုရှယ်ယာပိုင်ရှင်များ၏ ပိုင်ဆိုင်မှု အောက်ရှိ အချိန်ကာလအတွင်း ပေးဆောင်ရမည့် အခွန်ဖြစ်ပါက ညွှန်ကြားရေးမှူးချုပ် အနေဖြင့် ကုမ္ပဏီကပေးဆောင်ရမည့်အခွန်ကို အခွန်ပေးဆောင်ရမည့်အချိန်ကာလအတွင်း ကုမ္ပဏီ၏အစုရှယ်ယာရှင်ဖြစ်ခဲ့သူထံမှ ကောက်ခံနိုင်သည်။
- (ဃ) ဤပုဒ်မအရ ကုမ္ပဏီတစ်ခုအတွက် အခွန်ပေးဆောင်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် ကုမ္ပဏီက ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို ဦးစီးဌာနထံမှ တောင်းခံနိုင်သည်။
- (င) ကုမ္ပဏီသည် ဖျက်သိမ်းချိန်တွင် အခွန်ကင်းရှင်းကြောင်း လက်မှတ်ရရှိထားပါက ဤပုဒ်မအရ အခွန်ပေးဆောင်ရမည့် မည်သည့်ပုဂ္ဂိုလ်မဆို အခွန်ပေးဆောင်ရန် တာဝန်မရှိစေရ။

ပြန်အမ်းခြင်း

- ၄၃။ (က) အခွန်ထမ်းပေးဆောင်ထားသည့် အခွန်ပမာဏသည် စည်းကြပ်သည့်ပမာဏ သို့မဟုတ် ပေးဆောင်ရန်တာဝန်ရှိသည့်ပမာဏထက် ကျော်လွန်နေလျှင် ယင်းပိုငွေကို ညွှန်ကြားရေးမှူးချုပ်က ပြန်အမ်းရမည်။ ယင်းသို့ ပြန်အမ်းရာတွင် -
- (၁) အခွန်ထမ်းပေးဆောင်ရမည့် ဤဥပဒေနှင့်သက်ဆိုင်သည့် စည်းကြပ်ပြီးသည့် အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေများကို ခုနှိမ်ရမည်။
- (၂) ထို့အပြင် ကျန်ရှိသည့်ပြန်အမ်းငွေပမာဏမှ လာမည့် ၁၂ လအတွင်း အခွန်ထမ်းပေးဆောင် ရမည့်အခွန်တာဝန်ကို ကြိုတင်ခွန်ပမာဏအဖြစ် ခုနှိမ်ရမည်။

- (ခ) ပုဒ်မခွဲ (က) နှင့် မဆန့်ကျင်စေဘဲ ပြန်အမ်းရန်ရှိသည့် ပမာဏအားလုံးကို အခွန်ထမ်းအား ပြန်အမ်းရမည်။
- (ဂ) ဤပုဒ်မအရ ပြန်အမ်းငွေ သို့မဟုတ် ခုနှိမ်ခွင့်ကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ အခွန်ကာလကုန်ဆုံးပြီး ခြောက်နှစ်အတွင်း အခွန်ထမ်းက လျှောက်ထားတောင်းခံခြင်း သို့မဟုတ် ယင်းကာလအတွင်း ညွှန်ကြားရေးမှူးချုပ်က တွေ့ရှိဆောင်ရွက်ခြင်းဖြစ်မှသာ ခွင့်ပြုနိုင်သည်။

အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ခြင်း

- ၄၄။ (က) အခွန်ထမ်းသည် ပုဒ်မ ၄၀ အရ အခွန်ပေးဆောင်ရန် သတ်မှတ်ထားသည့် နေ့ရက်ထက် ကျော်လွန်၍ အခွန်ပေးဆောင်ရမည့်အချိန်ကို တိုးမြှင့်ပေးရန် သတ်မှတ်ထားသည့်ပုံစံဖြင့် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်သည်။
- (ခ) ညွှန်ကြားရေးမှူးချုပ်သည် လုံလောက်သောအကြောင်းအရင်းရှိပါက အခွန်ပေးဆောင်ရမည့် အချိန်ကို ပုဒ်မခွဲ (က) အရ တောင်းခံသည့်အတိုင်း တိုးမြှင့်ပေးနိုင်သည်။ သို့မဟုတ် အခွန်ထမ်း တောင်းခံသည့်အချိန်နှင့် ကွဲပြားသည့်အချိန်ကာလတစ်ရပ်ကို တိုးမြှင့်ပေးနိုင်သည်။ ထို့အပြင် အခွန်ပေးဆောင်နိုင်စေရန်အလို့ငှာ ပေးဆောင်ရမည့်ပမာဏကို အရစ်ကျပေးဆောင်စေခြင်း ကဲ့သို့သော လိုအပ်သည့်အစီအစဉ်များလည်း ပြုလုပ်နိုင်သည်။
- (ဂ) ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ညွှန်ကြားရေးမှူးချုပ်က ယင်း၏ဆုံးဖြတ်ချက်ကို အခွန်ထမ်းထံ စာဖြင့် အကြောင်းကြားခြင်း မပြုလျှင် ယင်း၏လျှောက်ထားချက်ကို ခွင့်ပြုပြီးဖြစ်သည်ဟု မှတ်ယူရမည်။
- (ဃ) အခွန်ထမ်းသည် ပုဒ်မခွဲ (က) အရ အခွန်ပေးဆောင်ရမည့်အချိန် တိုးမြှင့်ရရှိစေကာမူ အခန်း (၈) ပါ အတိုးကို ပေးဆောင်ရမည်။
- (င) အခွန်ထမ်းအား အခွန်ကိုအရစ်ကျပေးသွင်းရန် ခွင့်ပြုခြင်းအားဖြင့် အချိန်တိုးမြှင့်ခွင့် ပြုပေးသော်လည်း အခွန်ထမ်းက အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ပါက ပေးသွင်းရန် ကျန်ရှိသည့် အခွန်အားလုံးကို ချက်ချင်းပေးသွင်းစေရမည်။

အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်း

- ၄၅။ (က) အခွန်ပေးဆောင်ရန် သတ်မှတ်ရက်တွင် အခွန်တစ်ရပ်ကို ပေးဆောင်ခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်းထံသို့ အခွန်ပေးဆောင်ရန်တောင်းခံသည့် အကြောင်း ကြားစာကို ပေးပို့နိုင်သည်။
- (ခ) ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတွင် အောက်ပါအချက်များကို ဖော်ပြရမည် -
- (၁) အခွန်ထမ်း၏အမည်၊
 - (၂) အခွန်ထမ်းမှတ်ပုံတင်အမှတ်၊
 - (၃) အကြောင်းကြားစာ ထုတ်ပေးသည့်ရက်စွဲ၊
 - (၄) အခွန်ပမာဏ၊ အတိုးနှင့် ပေးဆောင်ရမည့်ဒဏ်ကြေးငွေနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် အခွန်ကာလ သို့မဟုတ် အခွန်ကာလများ၊
 - (၅) ပုဒ်မခွဲငယ် (၄) ပါ ပမာဏများကို ပေးဆောင်ရန် တောင်းခံချက်၊
 - (၆) ပေးဆောင်ရမည့်နေရာ၊
 - (၇) အကြောင်းကြားစာရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးသွင်းခြင်းမရှိလျှင် ညွှန်ကြားရေးမှူးချုပ်သည် အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် ပမာဏများကို ကောက်ခံရန် အရကောက်ခံမှုနည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း အခွန်ထမ်းအား အသိပေးချက်။

- (ဂ) အခွန်ထမ်းသည် ညွှန်ကြားရေးမှူးချုပ်ထံမှ ဤပုဒ်မအရ အကြောင်းကြားစာကို လက်ခံရရှိသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင်သည့်အခွန်ကို မပြေကျန်ငွေအဖြစ်လည်းကောင်း၊ ယင်းအခွန်ထမ်းအား ပျက်ကွက်သူအဖြစ်လည်းကောင်း သတ်မှတ်ရမည်။
- (ဃ) အခွန်ထမ်းသည် အောက်ပါအစီအစဉ်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ပါက ပုဒ်မခွဲ (ဂ) နှင့် အကျုံးဝင်ခြင်း မရှိစေရ -
- (၁) အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ ညွှန်ကြားရေးမှူးချုပ်က သဘောတူခွင့်ပြုသည့် အခွန် ပေးဆောင်ရန် အစီအစဉ်တစ်ရပ်ကို လိုက်နာဆောင်ရွက်လျက်ရှိခြင်း၊
- (၂) ပုဒ်မ ၄၄ အရ အခွန်ပေးသွင်းရန် အချိန်တိုးမြှင့်ရရှိခြင်း။

အခွန်ပေးဆောင်ရမည့် အစီအစဉ်

- ၄၆။ (က) အခွန်ထမ်းက ပေးဆောင်ရန်ရှိသည့် အခွန်နှင့်စပ်လျဉ်း၍ အခွန်တစ်ရပ်ချင်းစီအလိုက် အောက်ပါအစီအစဉ်အတိုင်း ပေးဆောင်ရမည် -
- (၁) ဒဏ်ကြေးငွေများ၊
- (၂) အတိုး၊
- (၃) ပင်မအခွန်ပမာဏ။
- (ခ) ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ အခွန်ပေးဆောင်မှုသည် စည်းကြပ်ပြီးခဲ့သော ပေးဆောင်ရမည့် မည်သည့်အခွန်အမျိုးအစားဖြစ်ကြောင်း သတ်မှတ်နိုင်သည်-
- (၁) အခွန်ထမ်းက ပေးဆောင်မှုသည် မည်သည့်အခွန်အမျိုးအစား၊ မည်သည့်အခွန်ကာလအတွက် ပေးသွင်းသည်ဟု ဖော်ပြမှုမရှိခြင်း၊
- (၂) အခန်း (၉) အရ အခွန်အရကောက်ခံခြင်း။

ငွေကြေး

- ၄၇။ အခွန်ဥပဒေတစ်ရပ်ရပ်တွင် သီးခြားပြဋ္ဌာန်းထားခြင်းမရှိလျှင် အခွန်နှင့် ပြန်အမ်းငွေတို့ကို ကျပ်ငွေဖြင့် ပေးသွင်းခြင်း သို့မဟုတ် ပြန်အမ်းခြင်း ပြုရမည်။

အခန်း (၈)

အတိုး

အတိုးဆိုင်ရာ ယေဘုယျပြဋ္ဌာန်းချက်

- ၄၈။ (က) အခွန်တစ်ရပ်နှင့်သက်ဆိုင်သည့် အတိုးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် အခွန်ပေးဆောင်ခြင်း၊ အခွန်ကောက်ခံခြင်း၊ အငြင်းပွားခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ကျင့်သုံးရမည်။
- (ခ) ဤဥပဒေအရ ပေးဆောင်ရမည့် အတိုးကို သီးခြားတွက်ချက်ရမည်ဖြစ်ပြီး ယင်းသည် ဥပဒေ တစ်ရပ်ရပ်အရ ပြဋ္ဌာန်းထားသည့် ဒဏ်ကြေးငွေအပြင် ထပ်ဆောင်းကျသင့်ခြင်းဖြစ်သည်။
- (ဂ) ပုဂ္ဂိုလ်တစ်ဦးသည် ဤအခန်းအရ အတိုးပေးသွင်းခဲ့ပြီး ယင်းပုဂ္ဂိုလ်သည် ယင်းအတိုးနှင့် ဆက်စပ်သည့်ပမာဏအတွက် ပေးဆောင်ရန်တာဝန်မရှိကြောင်း တွေ့ရှိခဲ့လျှင် ပေးသွင်းခဲ့သည့် အတိုးပမာဏကို ယင်းပုဂ္ဂိုလ်ထံ ပြန်အမ်းရမည်။

လျော့နည်းပေးဆောင်မှုများအတွက် အတိုး

- ၄၉။ (က) အခွန်ပမာဏတစ်ရပ်ကို သတ်မှတ်ရက်တွင် ပေးဆောင်ခဲ့ခြင်းမရှိပါက အခွန်ထမ်းသည် ပေးဆောင်ရမည့် သတ်မှတ်ရက်မှအစပြု၍ အခွန်ပေးဆောင်သည့်နေ့ရက်အထိကာလအတွက် ယင်းပမာဏအပေါ် အတိုးပေးဆောင်ရမည်။
- (ခ) စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုအရ အခွန်ပေးဆောင်ရမည့်ကိစ္စတွင် အတိုးကို အခွန်ပေးဆောင်ရမည့် မူလသတ်မှတ်ရက်မှ စတင်တွက်ချက်ရမည်။

ပြန်အမ်းငွေအတွက် အတိုး

- ၅၀။ (က) ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၄၃၊ ပုဒ်မခွဲ (ခ) အရ ပြန်အမ်းရမည့်ပမာဏတစ်ရပ်ရှိပါက ပြန်အမ်းငွေပေါ်ပေါက်သည့်ရက်စွဲမှ ပြန်အမ်းငွေကို အမှန်တကယ်ပေးအပ်သည့်ရက်စွဲအထိ ကာလအတွက် ပြန်အမ်းရမည့် ပမာဏအပေါ်တွင် အတိုးပေးအပ်ရမည်။
- (ခ) ပြန်အမ်းငွေတစ်ရပ်ကို ပုဒ်မ ၄၃၊ ပုဒ်မခွဲ (က) အရ နောက်ထပ်ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်ကျသင့်မှုအတွက် ခုနှစ်ပြီးဖြစ်ပါက အခွန်ထမ်းသို့ ပြန်အမ်းရမည့်ပမာဏကို ယင်းအခွန် ကျသင့်မှုအတွက် ပေးသွင်းရမည့် သတ်မှတ်ရက်တွင် ပေးအပ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အတိုးနှုန်း

- ၅၁။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အတိုးနှုန်း သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။

အခန်း (၉)

အခွန်အရကောက်ခံခြင်း

အခွန်အရကောက်ခံခြင်းဆိုင်ရာ ယေဘုယျပြဋ္ဌာန်းချက်

- ၅၂။ ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၄၅ အရ ပျက်ကွက်သူအဖြစ် သတ်မှတ်ခြင်းခံရသူအပေါ် ဤအခန်းပါ မည်သည့်နည်းလမ်းကိုမဆို ကျင့်သုံး၍ အရကောက်ခံနိုင်သည်။

အခွန်အရကောက်ခံခြင်းအတွက် ကာလစည်းကမ်းသတ်မှတ်

- ၅၃။ (က) အခွန်ထမ်းကို ပျက်ကွက်သူဟု သတ်မှတ်သည့် နေ့ရက်မှစတင်၍ ခြောက်နှစ်အတွင်း ဤအခန်းပါ ဥပဒေကြောင်းအရ အရကောက်ခံမှုနည်းလမ်းများကို စတင်ဆောင်ရွက်ရမည်။
- (ခ) ပုဒ်မခွဲ (က) နှင့်မဆန့်ကျင်စေဘဲ မပေးဆောင်ရသေးသော အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေကို အရကောက်ခံရန် ဤဥပဒေအရ ဆောင်ရွက်ချက်တစ်ခုခုအပေါ် ကာလ စည်းကမ်းသတ်မှတ်ပတ်သက်သည့် မည်သည့်ဥပဒေပြဋ္ဌာန်းချက်ကမျှ ဟန့်တားမှု သို့မဟုတ် သက်ရောက်မှု မရှိစေရ။

ကောက်ခံ၍မရရှိနိုင်သော အခွန်မပြေကျန်ငွေများကို စာရင်းမှ ပယ်ဖျက်ခြင်း

- ၅၄။ (က) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဥပဒေတစ်ရပ်ရပ်အရ ပေးဆောင်ရမည့် အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေပမာဏတစ်ရပ်ရပ်ကို အရကောက်ခံနိုင်ခြင်းမရှိပါက ပြည်ထောင်စု ဝန်ကြီးသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်အစိုးရသို့ ကြွေးမြီ အဖြစ် ပေးဆောင်ရန်ရှိသည်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်နိုင်သည်။
- (ခ) ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ (က) အရ ကြွေးမြီပယ်ဖျက်ပေးခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးထံတွင် မပေးဆောင်ရသေးသည့် ကြွေးမြီပမာဏအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပြန်လည် ရရှိရန် သိမ်းဆည်းနိုင်မည့် ရန်ပုံငွေခွင့်များရှိသည်ဟု တွေ့ရှိလျှင် ပုဒ်မခွဲ (က) အရ ချမှတ်ခဲ့သည့် အမိန့်ကို ပြည်ထောင်စုဝန်ကြီး၏ သဘောတူညီချက်ဖြင့် ပြန်လည်ရုပ်သိမ်းပြီး ကြွေးမြီ ပေးဆပ်ရန် ပြန်လည်သတ်မှတ်နိုင်သည်။

တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု၏ မန်နေဂျာများ (Managers of Entities)

- ၅၅။ (က) တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု တစ်ခုသည် အခွန်ကို အချိန်မီ ပေးဆောင်ရန် ပျက်ကွက်ခဲ့လျှင် ယင်းပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု၏ မန်နေဂျာ သို့မဟုတ် မည်သည့်အချိန်တွင်မဆို မန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ တစ်ဦးချင်းသည် သက်ဆိုင်မှု ရှိသည့်အချိန်မှစတင်၍ ယင်းပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုအပြင် အခြားအလားတူပုဂ္ဂိုလ် တစ်ဦးချင်းစီနှင့် ပူးတွဲ၍သာမက ကိုယ်စီကိုယ်လည်း အခွန်ပေးဆောင်ရန်တာဝန်ရှိသည်။
- (ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်သည် ယင်းတရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု အနေဖြင့် ဆက်လက်တည်ရှိခြင်းမရှိစေကာမူ သက်ရောက်မှုရှိသည်။

- (ဂ) မန်နေဂျာတစ်ဦးသည် အခွန်ပေးဆောင်ရန် ပျက်ကွက်မှု စတင်ပေါ်ပေါက်ခြင်းနှင့် ဆက်လက်ဖြစ်ပွားခြင်းမရှိစေရန် ကာကွယ်တားဆီးမှုကို မန်နေဂျာရာထူးရှိသည့် သာမန်ဆင်ခြင်တုံတရားရှိသူတစ်ဦးက ကျင့်သုံးဆောင်ရွက်မည်ဖြစ်သည့်အတိုင်း ဂရုပြုမှု၊ အားထုတ်မှု၊ ကျွမ်းကျင်မှုတို့ဖြင့် ကျင့်သုံးဆောင်ရွက်ခဲ့လျှင် ပုဒ်မခွဲ (က) သည် ယင်းမန်နေဂျာအပေါ် သက်ရောက်မှု မရှိစေရ။
- (ဃ) မန်နေဂျာသည် အစုစပ်လုပ်ငန်းတစ်ခု၏ လက်ရှိအစုစပ်ဖြစ်လျှင် ပုဒ်မခွဲ (ဂ) အရ အကာအကွယ်ကို မရရှိစေရ။
- (င) ဤပုဒ်မအရ ညွှန်ကြားရေးမှူးချုပ်ထံ မန်နေဂျာတစ်ဦးက ပေးဆောင်ရမည့် အခွန်ပမာဏများသည် မန်နေဂျာ၏ ကိုယ်တိုင်အခွန်ပေးဆောင်ရန် တာဝန်ဖြစ်သည်။
- (စ) မန်နေဂျာတစ်ဦးသည် ပုဒ်မခွဲ (က) အရ အခွန်ပေးဆောင်ရန်တာဝန်ရှိသည့်အတွက် အခွန်ပေးဆောင်ခဲ့လျှင် ယင်းမန်နေဂျာသည် ပေးဆောင်ထားသည့်ပမာဏကို တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုထံမှ ရရန်ရှိသည့် ကြွေးမြီအဖြစ် ပြန်လည်ရယူနိုင်သည်။
- (ဆ) တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုတစ်ခု၏ သက်ဆိုင်ရာအခွန်အတွက် စည်းကြပ်ရမည့် ကာလစည်းကမ်းသတ်ကုန်ဆုံးသွားပါက ယင်းပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုတစ်ခု၏ မန်နေဂျာအပေါ် ဤပုဒ်မအရ စည်းကြပ်မှု မပြုနိုင်။
- (ဇ) ဤပုဒ်မအရ -
 - (၁) တရားဝင်ရပ်တည်မှုရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု၏ မန်နေဂျာဟုဆိုရာတွင် ယင်းပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု၏ မန်နေဂျာအဖြစ် ဆောင်ရွက်လျက်ရှိသည်ဟု မှတ်ယူနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးလည်း ပါဝင်သည်။
 - (၂) သက်ဆိုင်မှုရှိသည့်အချိန်ဆိုသည်မှာ တရားဝင်ရပ်တည်မှုရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု၏ အခွန်တာဝန်တစ်ရပ်ရပ်ကို ပေါ်ပေါက်စေသော အကြောင်းခြင်းရာများမတိုင်မီ ခြောက်လကာလကို ဆိုသည်။

တရားစွဲဆိုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

- ၅၆။ (က) ပေးသွင်းရန်ရှိနေသည့် အခွန်သည် နိုင်ငံတော်အစိုးရသို့ ပေးသွင်းရမည့် ကြွေးမြီဖြစ်ပြီး ယင်းကို အခြားမြီရှင်များထံ ပေးရန်ရှိသည့် ကြွေးမြီများထက် ဦးစားပေးရမည်ဖြစ်ကာ ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးသွင်းရန်ဖြစ်သည်။
- (ခ) ပုဂ္ဂိုလ်တစ်ဦးသည် သတ်မှတ်ထားသောအချိန်တွင် အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့်အခွန်အနက်မှ ပေးဆပ်ရန်ရှိသည့်ကြွေးမြီကို ပြန်လည်ရရှိစေရန်အလို့ငှာ ညွှန်ကြားရေးမှူးချုပ်သည် စီရင်ပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာတရားရုံးတစ်ခုခုတွင် ဥပဒေကြောင်းအရ အရေးယူခြင်းကို စတင်ဆောင်ရွက်နိုင်သည်။
- (ဂ) ဤပုဒ်မအရ မည်သည့်တရားစွဲဆိုမှုတွင်မဆို တရားပြိုင်အမည်နှင့် ပေးဆောင်ရမည့် အခွန်ပမာဏကိုဖော်ပြသော ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုးထားသည့် အထောက်အထားသည် ယင်းအခွန်ပမာဏကို ပေးဆောင်ရမည်ဖြစ်ကြောင်း လုံလောက်သည့်သက်သေခံချက်ဖြစ်စေရမည်။

အကြွေးမကျေမီ ပစ္စည်းကို လက်ဝယ်ထိန်းသိမ်းထားပိုင်ခွင့် (Lien)

- ၅၇။ (က) အခွန်ထမ်းသည် အခွန်ကို သတ်မှတ်ရက်တွင် ပေးဆောင်ရန်ပျက်ကွက်ပါက အဆင့်ဆင့်တိုးပွားလာနိုင်သည့် အတိုး၊ ဒဏ်ကြေးငွေနှင့် ကောက်ခံရသည့် ကုန်ကျစရိတ်တို့ အပါအဝင် ဖြစ်သည့် အခွန်ထမ်းပေးဆောင်ရမည့်ပမာဏနှင့်အညီဖြစ်သော အခွန်ထမ်းပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ညွှန်ကြားရေးမှူးချုပ်က လက်ဝယ်ထိန်းသိမ်းထားပိုင်ခွင့်ရှိပြီး ယင်းသည် ဤပုဒ်မတွင် အခြားနည်းအားဖြင့် ဖော်ပြထားခြင်းမှအပ အခြားအခွင့်အရေးအားလုံးထက် ဦးစားပေးအဆင့်တွင် ရှိရမည်။

- (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါအကြွေးမကျေမီပစ္စည်းကို လက်ဝယ်ထိန်းသိမ်းထားပိုင်ခွင့်သည် အခွန်ပေးဆောင်ရန် သတ်မှတ်ရက် ကုန်ဆုံးသည့် ညသန်းခေါင်ယံအချိန်မှ စတင်ပေါ်ပေါက်ပြီး အခွန်ကိုအကျေပေးဆောင်ပြီးသည့် အချိန်အထိလည်းကောင်း၊ အချိန်ကျော်လွန်သွားခြင်းကြောင့် အာဏာသက်ရောက်ခြင်းမရှိတော့သည်အထိလည်းကောင်း ဆက်လက်တည်မြဲစေရမည်။
- (ဂ) ဤပုဒ်မအရ ချမှတ်သည့်ပိုင်ဆိုင်မှုအပေါ် အကြွေးမကျေမီပစ္စည်းကို လက်ဝယ်ထိန်းသိမ်း ထားပိုင်ခွင့်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်အရ အခွန်ထမ်း၏ ပိုင်ဆိုင်ပစ္စည်း တစ်ရပ်ရပ်ကို သဘောရိုးဖြင့် ဝယ်ယူထားသူ၊ ယင်းအား အပေါင်ပစ္စည်းအဖြစ် ထိန်းသိမ်း ထားသူနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပိုင်ဆိုင်ခွင့်အနွယ်ရှိသူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာခြင်း မရှိစေရ -
- (၁) အကြွေးမကျေမီလက်ဝယ်ထိန်းသိမ်းထားသည့် ပစ္စည်းဖြစ်ကြောင်း မသိရှိမီကပင် ယင်းပုဂ္ဂိုလ်သည် ဥပဒေနှင့်အညီ လက်ဝယ်ရရှိ ပိုင်ဆိုင်ထားခြင်း၊
- (၂) အဆိုပါ ပစ္စည်းအား အခွန်ထမ်း၏ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ လွှဲပြောင်းခြင်းမပြုရန် တားမြစ်ကြောင်း မှတ်ပုံတင်မှုကိုဆောင်ရွက်သည့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများသို့ ညွှန်ကြားရေးမှူးချုပ်က စာဖြင့်အကြောင်းကြားခြင်းမပြုမီကပင် ဥပဒေနှင့်အညီ လက်ဝယ်ရရှိ ပိုင်ဆိုင်ထားခြင်း။
- (ဃ) ညွှန်ကြားရေးမှူးချုပ်သည် စည်းကြပ်ပြီးသည့်အခွန် သို့မဟုတ် ဆက်စပ်နေသည့်အတိုး သို့မဟုတ် ဒဏ်ကြေးငွေကို အခွန်ထမ်းက အပြေအကျေသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း ပေးဆောင်ခြင်းမရှိလျှင် အကြွေးမကျေမီ ပစ္စည်းကို လက်ဝယ်ထိန်းသိမ်း ထားပိုင်ခွင့်ရှိကြောင်း အကြောင်းကြားစာကို မည်သည့်အချိန်တွင်မဆို ထုတ်ဆင့်နိုင်သည်။
- (င) အကြွေးမကျေမီပစ္စည်းကို လက်ဝယ်ထိန်းသိမ်းထားပိုင်ခွင့်ရှိကြောင်း အကြောင်းကြားစာ ထုတ်ပြန်ရန်အတွက် နည်းလမ်းများကို စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်။ အကြွေးမကျေမီ ပစ္စည်းကို လက်ဝယ်ထိန်းသိမ်းထားပိုင်ခွင့်ရှိကြောင်း အကြောင်းကြားစာထုတ်ပြန်ပြီးစေကာမူ အကြောင်းကြားစာပါအတိုင်း သက်ရောက်မှုမရှိနိုင်မည့် အကျိုးစီးပွား အမျိုးအစားများကို စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်။
- (စ) အကြွေးမကျေမီ ပစ္စည်းကို လက်ဝယ်ထိန်းသိမ်းထားပိုင်ခွင့်ကို သက်ဆိုင်ရာ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုမီ ညွှန်ကြားရေးမှူးချုပ်သည် ထိုသို့ မှတ်ပုံတင်မည့်အကြောင်း အခွန်ထမ်းထံ အကြောင်းကြားစာ ပေးပို့ရမည်။
- (ဆ) အခွန်ကောက်ခံခွင့်ကို ပျက်ပြားစေနိုင်သည်ဟု ညွှန်ကြားရေးမှူးချုပ်က အထောက်အထား တစ်စုံတစ်ရာတွေ့ရှိပါက ပုဒ်မခွဲ(စ) ပါ အကြောင်းကြားစာကိုမပို့ဘဲ ဆက်လက်ဆောင်ရွက်နိုင်သည်။
- (ဇ) ညွှန်ကြားရေးမှူးချုပ်သည် ဤပုဒ်မအရ အကြွေးမကျေမီပစ္စည်းကို လက်ဝယ်ထိန်းသိမ်း ထားပိုင်ခွင့်ကို ကျင့်သုံးရာတွင် လိုအပ်ပါက သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားနိုင်သည်။
- (ဈ) ဤပုဒ်မအရ သက်ရောက်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် အကြွေးမကျေမီ ပစ္စည်းကို လက်ဝယ်ထားပိုင်ခွင့်ကို ရုပ်သိမ်းပေးပါရန် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြနိုင်သည်။ ထိုသို့ တင်ပြခြင်းကို ညွှန်ကြားရေးမှူးချုပ်က ငြင်းပယ်သည့်အခါ သက်ဆိုင်ရာတရားရုံးသို့ အယူခံ ဝင်ရောက်နိုင်သည်။

အခွန်ထမ်း၏ ပစ္စည်းအပေါ်တွင် ဒီကရီအတည်ပြုခြင်း (Execution)

- ၅၈။ (က) အခွန်ထမ်းသည် အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း၏ ပစ္စည်းကို သိမ်းဆည်းနိုင်သည်။ သို့ရာတွင် ပုဒ်မ ၅၇၊ ပုဒ်မခွဲ (ဆ) အရ ဆုံးဖြတ်သည့်အခါမှ တစ်ပါး ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း၏ပစ္စည်းကို သိမ်းဆည်းမည်ဖြစ်ကြောင်း အကြောင်းကြားစာပေးပို့ပြီး ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်မှုသာလျှင် ညွှန်ကြားရေးမှူးချုပ်က ပစ္စည်းသိမ်းဆည်းခြင်းကို ဆက်လက်ဆောင်ရွက်နိုင်သည်။

- (ခ) အခွန်ကောက်ခံရာ၌ ဆုံးရှုံးမှုရှိနိုင်သည်ဟု အထောက်အထားတစ်စုံတစ်ရာတွေ့ရှိပါက ညွှန်ကြားရေးမှူးချုပ်သည် အခွန်ကိုချက်ချင်းပေးဆောင်စေရန် တောင်းခံနိုင်ပြီး အခွန်ထမ်းက ပေးဆောင်ရန် ပျက်ကွက်ပါက ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဂ) တွင် မည်သို့ပင်ဆိုစေကာမူ အခွန်ထမ်း၏ ပစ္စည်းသိမ်းဆည်းခြင်းကို ချက်ချင်းဆောင်ရွက်နိုင်သည်။
- (ဂ) သိမ်းဆည်းကြောင်း သတ်မှတ်ထားသည့်ပစ္စည်း၏ အစိတ်အပိုင်းသည် သက်ဆိုင်ရာ တရားရုံးက တရားမကျင့်ထုံးဥပဒေအရ ဝရမ်းစွဲကပ်ခြင်း သို့မဟုတ် ဒီကရီအတည်ပြုခြင်း ဆောင်ရွက်ထားပြီးဖြစ်သည့် အခြေအနေမှအပ ဘဏ်နှင့် အခြားငွေရေးကြေးရေးအဖွဲ့အစည်းများ အပါအဝင် ပုဂ္ဂိုလ်တစ်ဦးဦးသည် သိမ်းဆည်းကြောင်း သတ်မှတ်ထားသည့်ပစ္စည်းကို လက်ဝယ် ထားရှိခြင်း သို့မဟုတ် အာမခံပစ္စည်းအဖြစ် ထိန်းသိမ်းထားခြင်းဖြစ်ပါက တာဝန်ခံအရာရှိ၏ တောင်းဆိုချက်အရ ယင်းပစ္စည်းကို ညွှန်ကြားရေးမှူးချုပ်ထံ စွန့်လွှတ်ပေးအပ်ရမည်ဖြစ်ပြီး အာမခံအဖြစ်ထားရှိပါက ယင်းကို ပယ်ဖျက်ရမည်။
- (ဃ) ပုဂ္ဂိုလ်တစ်ဦးသည် အထက်ပါတောင်းဆိုချက်ကို လိုက်နာရန်ပျက်ကွက်ပါက ထိန်းသိမ်းထားသည့် ပစ္စည်း သို့မဟုတ် အာမခံပစ္စည်း၏ တန်ဖိုးအတိုင်း သိမ်းဆည်းရန် သတ်မှတ်ထားသည့် ပမာဏထက် မကျော်လွန်စေဘဲ ညွှန်ကြားရေးမှူးချုပ်ထံ ပေးဆောင်ရန် တာဝန်ရှိသည်။
- (င) ဤပုဒ်မအရသော်လည်းကောင်း၊ ပုဒ်မ ၆၀ အရသော်လည်းကောင်း သတ်မှတ်ထားသည့် လိုအပ်ချက်များကို လိုက်နာဆောင်ရွက်သည့် ပုဂ္ဂိုလ်တစ်ဦးသည် လိုက်နာဆောင်ရွက်သည့် အချိန်မှစ၍ ညွှန်ကြားရေးမှူးချုပ်ထံ စွန့်လွှတ်ပေးအပ်လိုက်သည့် ပစ္စည်း သို့မဟုတ် အာမခံ ပစ္စည်းအဖြစ်မှ ပယ်ဖျက်လိုက်သည့် တန်ဖိုးပမာဏအထိ အခွန်ထမ်း သို့မဟုတ် အခြားပုဂ္ဂိုလ် တစ်ဦးသို့ ပေးရန်တာဝန်မှ လွတ်ငြိမ်းခွင့်ပြုရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှု၏ အကျိုးဆက် အားဖြင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကိုယ်တိုင် တာဝန်မရှိစေရ။
- (စ) ဤပုဒ်မအရ ပစ္စည်းသိမ်းဆည်းခြင်းကို အခွန်ထမ်းက အခွန်ပေးဆောင်ရန် ပျက်ကွက်ကြောင်း သတ်မှတ်ခံရသည့်နေ့ရက်မှ ခြောက်နှစ်အတွင်း စတင်ဆောင်ရွက်ရမည်။
- (ဆ) အခွန်ထမ်းတစ်ဦး၏ တန်ဖိုးများပြားခြင်းမရှိသော အိမ်ထောင်ပရိဘောဂများနှင့် ကိုယ်ရေး ကိုယ်တာ အသုံးအဆောင်များကို သိမ်းဆည်းခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်။
- ရှင်းလင်းချက်။ အခွန်ထမ်း၏ပစ္စည်းအပေါ်တွင် ဒီကရီအတည်ပြုခြင်းဆိုသည်မှာ အခွန်ထမ်း၏ အခွန် ကြွေးကျန်ကို အရကောက်ခံရာတွင် ယင်းအခွန်ထမ်း၏ ရရန်ပိုင်ခွင့်များ၊ ငွေကြေး သို့မဟုတ် ပစ္စည်းကို သိမ်းဆည်းခြင်းနှင့် လွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်ကို ဆိုသည်။

သိမ်းဆည်းပစ္စည်းရောင်းချခြင်း

- ၅၉။ (က) ညွှန်ကြားရေးမှူးချုပ်သည် သိမ်းဆည်းထားသည့်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် လုံလောက်သောအကြောင်းအရင်းမရှိပါက အခွန်ကောက်ခံရရှိရန်အလို့ငှာ သိမ်းဆည်း ထားသည့်ပစ္စည်းများကို ရောင်းချရမည်။
- (ခ) ပုဒ်မခွဲ (က) အရ ရောင်းချရရှိငွေများအနက်မှ ပစ္စည်းသိမ်းဆည်းခြင်းနှင့် ရောင်းချခြင်း ကုန်ကျစရိတ်များအတွက် ဦးစွာနုတ်ယူရမည်ဖြစ်ပြီး ယင်းနောက်တွင် ဒဏ်ကြေးငွေ၊ အတိုးနှင့် အခွန်တို့ကို ပေးသွင်းစေကာ ပိုငွေကို အခွန်ထမ်းထံ ပြန်လည်ပေးအပ်ရမည်။
- (ဂ) ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေက အပ်နှံထားသည့် ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်အရ အများပြည်သူသို့ လေလံတင်ရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်ပြီး အောက်ပါတို့ကိုလည်း ဆောင်ရွက်နိုင်သည်။ -
- (၁) လေလံကြေးအမြင့်ဆုံးပေးသူက ပေးသွင်းရမည့် စပေါ်ငွေပမာဏကို သတ်မှတ်ခြင်း၊
- (၂) ကြမ်းခင်းဈေးနှုန်းသတ်မှတ်ခြင်း၊

- (၃) စပေါ်ငွေ ပေးသွင်းရမည့်ကာလနှင့် ယင်းကို ပြန်လည်ထုတ်ပေးနိုင်မည့် အခြေအနေများကို သတ်မှတ်ခြင်း၊
- (၄) လေလံကြေးအမြင့်ဆုံးပေးသူက လိုအပ်သော စပေါ်ငွေပေးသွင်းရန်သော်လည်းကောင်း၊ သတ်မှတ်ကာလအတွင်း ဝယ်ယူမှုကို ပြီးမြောက်အောင် ဆောင်ရွက်ရန်သော်လည်းကောင်း ပျက်ကွက်လျှင် လေလံကြေး ဒုတိယအမြင့်ဆုံးပေးသူကို အမြင့်ဆုံးလေလံကြေးပေးသူအဖြစ် ပစ္စည်းဝယ်ယူခွင့်ရမည်ဖြစ်ကြောင်း ကြေညာခြင်း။
- (ဃ) သိမ်းဆည်းထားသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့် အချိန်နှင့် နေရာတွင် လေလံတင်ရောင်းချရမည်။ သို့ရာတွင် သိမ်းဆည်းထားသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းသည် ပျက်စီးလွယ်သည့် သဘော သဘာဝရှိသည်ဟု ညွှန်ကြားရေးမှူးချုပ်က အထောက်အထား တစ်စုံတစ်ရာတွေ့ရှိပါက သို့မဟုတ် ပိုင်ရှင်က ဆောလျင်စွာရောင်းချရန် တောင်းဆိုသည့်ကိစ္စမှအပ ရွှေ့ပြောင်းနိုင်သော ပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို သိမ်းဆည်းသည့်နေ့မှ ၁၄ ရက်အတွင်း ရောင်းချခြင်း မပြုရ။
- (င) ဤဥပဒေအရ သိမ်းဆည်းထားသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို ညွှန်ကြားရေးမှူးချုပ်က သင့်လျော်သည်ဟု ဆုံးဖြတ်သည့်နေရာတွင် ထားရှိခြင်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး၏ လက်ဝယ်တွင် အပ်နှံခြင်းပြုရမည်။
- (စ) ပုဒ်မခွဲ (ဃ) အရ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို ၁၄ ရက်အတွင်း ရောင်းချခြင်းမှတစ်ပါး သိမ်းဆည်းထားသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချမည့်နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ရောင်းချမည့်ရက်မတိုင်မီ အခွန်ထမ်းသို့ အကြောင်းကြားစာပေးပို့ရမည်ဖြစ်ပြီး နိုင်ငံပိုင်သတင်းစာတွင် ကြေညာရမည်။
- (ဆ) ပုဂ္ဂိုလ်တစ်ဦးသည် ရွှေ့ပြောင်းနိုင်သောပစ္စည်း သိမ်းဆည်းခြင်းနှင့် ရောင်းချခြင်းပြုရန် ညွှန်ကြားရေးမှူးချုပ်က စာဖြင့် အတိအလင်းလုပ်ပိုင်ခွင့် ပေးအပ်ထားခြင်းခံရပါက -
- (၁) ရွှေ့ပြောင်းနိုင်သောပစ္စည်းကို သိမ်းဆည်းရန်ထုတ်ပြန်ထားသောအမိန့်ကို အတည်ပြုခြင်းနှင့် လိုအပ်ပါက အဆောက်အအုံကို နေ့အချိန်၌ ချိုးဖျက်ဝင်ရောက်ခြင်း ပြုနိုင်သည်။
- (၂) ပုဒ်မခွဲငယ် (၁) အရ အမိန့်အတည်ပြုခြင်းနှင့် သိမ်းဆည်းခြင်းတို့အတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ အကူအညီ တောင်းခံနိုင်သည်။
- (ဇ) ဤဥပဒေအရ ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို တာဝန် ပေးအပ်ထားခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းသည် လိုအပ်ပါက နိုင်ငံတော်အစိုးရကိုယ်စား လေလံ ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ဝယ်ယူခြင်းပြုနိုင်သည်။
- (ဈ) ရောင်းချရန် ကြေညာထားသည့်ပစ္စည်းကို သတ်မှတ်နေ့ရက်တွင် ရောင်းချနိုင်ခြင်းမရှိပါက ရောင်းချနိုင်ရန် ထပ်မံဆောင်ရွက်နိုင်သည်။
- (ည) ရောင်းချခြင်းကို ဆောင်ရွက်သည့်ဝန်ထမ်း သို့မဟုတ် အခြားပုဂ္ဂိုလ်သည် ရောင်းချခြင်း၏ရလဒ်ကို ညွှန်ကြားရေးမှူးချုပ်ထံ အစီရင်ခံနိုင်ပြီး ဝယ်ယူသည့်အတွက် ငွေကြေးကိုပေးချေပြီးပါက ပစ္စည်းကို ဝယ်ယူသူထံ လွှဲပြောင်းပေးရန် ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားနိုင်သည်။
- (ဋ) ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ (ည) အရ တင်သွင်းသည့် အစီရင်ခံစာကို ပြန်လည်သုံးသပ် ပြီးနောက် အစီရင်ခံစာတွင် ဖော်ပြထားသည့် ပစ္စည်းရောင်းချမှုနှင့်စပ်လျဉ်း၍ လိမ်လည်မှု သို့မဟုတ် မလျော်မကန်ပြုမှုရှိသည်ဟု အထောက်အထားတစ်စုံတစ်ရာတွေ့ရှိပါက ရောင်းချခြင်းကို တရားမဝင်ပျက်ပြယ်ကြောင်း ကြေညာနိုင်သည်။
- (ဌ) ဤပုဒ်မအရ တည်ဆဲဥပဒေနှင့်အညီ ညွှန်ကြားရေးမှူးချုပ်က ဝယ်ယူသူသို့ လွှဲပြောင်းမှုကို ဆောင်ရွက်ပြီးသည့်အခါ ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအတွက် ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ပေါ်ပေါက်သည့် ကြွေးမြီတာဝန် အားလုံးမှ ကင်းလွတ်စေလျက် ဝယ်ယူသူထံ လက်ရောက်ပေးအပ်ရမည်။

- (၃) အခွန်အရကောက်ခံရန် ပစ္စည်းရောင်းချခြင်းအတွက် ညွှန်ကြားရေးမှူးချုပ်အား လုပ်ပိုင်ခွင့် ပေးသည့် ဤဥပဒေပါပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ဆိုစေကာမူ ရောင်းချမှုကို အကျိုး သက်ရောက်စေရန် အတည်ပြုသည့် ပစ္စည်းလွှဲစာချုပ် သို့မဟုတ် လွှဲပြောင်းအပ်နှံမှုသည် ယင်းပစ္စည်းအပေါ် နိုင်ငံတော်အစိုးရ၏ ပိုင်ဆိုင်မှု၊ အကျိုးစီးပွား သို့မဟုတ် အခွင့်အရေး တစ်စုံတစ်ရာအပေါ် သက်ရောက်မှုမရှိစေရ။

ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်

- ၆၀။ (က) အခွန်ထမ်းက အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ညွှန်ကြားရေးမှူးချုပ်သည် ယင်းအခွန်ထမ်း၏ ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်ထံ အကြောင်းကြားစာကို ပေးပို့အတည်ပြုနိုင်သည်။
- (ခ) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်သည် အကြောင်းကြားစာကိုလက်ခံရရှိလျှင် (အကြောင်းကြားစာတွင် ဖော်ပြထားသည့်နေ့ရက်တွင် နောက်ဆုံးထား၍ အခွန်ထမ်း၏ကိုယ်စား အခွန်ထမ်း၏အမည်ဖြင့်) အောက်ပါတို့အနက် နည်းရာပမာဏထက် မကျော်လွန်သောပမာဏကို ညွှန်ကြားရေးမှူးချုပ်ထံ ပေးဆောင်ရမည် -
- (၁) အခွန်ထမ်းပေးဆောင်ရန် ပျက်ကွက်သည့်ပမာဏ၊
- (၂) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်က အခွန်ထမ်းအားပေးဆပ်ရန်ရှိသည့် ငွေကြေးပမာဏ၊
- (၃) အကြောင်းကြားစာတွင် ဖော်ပြထားသောပမာဏ။
- (ဂ) ပုဒ်မခွဲ (က) ပါ အကြောင်းကြားစာတွင် ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်ထံ ပေးပို့ရာတွင် အခွန် ပေးဆောင်ရန် သတ်မှတ်သည့်နေ့ရက်သည် အောက်ပါနေ့ရက်တစ်ခုခု မတိုင်မီမဖြစ်စေရ -
- (၁) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်က အခွန်ထမ်းအား ငွေကြေးပေးဆပ်ရမည့်နေ့ သို့မဟုတ် အခွန်ထမ်းကိုယ်စား ငွေကြေးကိုထိန်းသိမ်းထားသည့်နေ့၊
- (၂) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်အား အကြောင်းကြားစာပေးပို့ အတည်ပြုပြီးသည့်နေ့မှ ၁၅ ရက် အတွင်း။
- (ဃ) ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို လက်ခံရရှိသည့်အခါ ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်သည် ညွှန်ကြားရေးမှူးချုပ်က ယင်းအကြောင်းကြားစာကို ရုပ်သိမ်းခြင်းမပြုသရွေ့ အခွန်ထမ်း သို့မဟုတ် အခွန်ထမ်းကိုယ်စား အခြားပုဂ္ဂိုလ်လက်ဝယ်သို့ မည်သည့်ပမာဏကိုမျှ ပေးအပ်ခြင်း မပြုဘဲ ထိန်းသိမ်းထားရမည်။
- (င) ညွှန်ကြားရေးမှူးချုပ်သည် ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်ထံ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို ပေးပို့ပြီးချိန်တွင် ယင်းအကြောင်းကြားစာမိတ္တူကို အခွန်ထမ်းထံ တတ်နိုင်သမျှ ဆောလျင်စွာ ပေးပို့အတည်ပြုရမည်။
- (စ) ဤပုဒ်မအရ ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်က ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးဆောင်ရမည့် ပမာဏသည် ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်၏ ကိုယ်တိုင်ပေးရန်တာဝန်ဖြစ်ပြီး ယင်းကို အခွန်ကောက်ခံသည့် နည်းလမ်းအတိုင်း ကောက်ခံနိုင်သည်။
- (ဆ) အခွန်ထမ်းအား ပေးဆပ်ရန်ရှိသည့်ငွေကြေးတွင် အောက်ပါတို့ပါဝင်သည် -
- (၁) အခွန်ထမ်းအား လက်ရှိပေးဆပ်ရန်ရှိသည့် သို့မဟုတ် နောင်တွင် ပေးဆပ်ရန်ရှိလာနိုင်မည့် ပမာဏ၊
- (၂) အခွန်ထမ်းအတွက် သို့မဟုတ် အခွန်ထမ်းကိုယ်စား ထိန်းသိမ်းထားသော သို့မဟုတ် နောင်တွင် ထိန်းသိမ်းထားရန်ရှိလာနိုင်သော ပမာဏ၊
- (၃) အခွန်ထမ်းသို့ ငွေကြေးပေးအပ်ရန်အတွက် တတိယပုဂ္ဂိုလ်ကိုယ်စား ထိန်းသိမ်းထားသော သို့မဟုတ် နောင်တွင်ထိန်းသိမ်းထားရန် ရှိလာနိုင်သော ပမာဏ။

- (၄) အခွန်ထမ်းသို့ ငွေကြေးပေးအပ်ရန် တတိယပုဂ္ဂိုလ်ထံမှ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့် ရရှိထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးမှ ထိန်းသိမ်းထားသည့်ပမာဏနှင့်
- (၅) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါက အခွန်ထမ်းက ယင်းငွေရေးကြေးရေးအဖွဲ့အစည်းတွင် အပ်နှံထားသည့်ငွေပမာဏ။
- (ဇ) အခွန်ပေးဆောင်ရန် ပျက်ကွက်သည့် အခွန်ထမ်း၏အလုပ်ရှင်ထံသို့ အကြောင်းကြားစာ ပေးပို့၍ ယင်းအလုပ်ရှင်က အခွန်ထမ်းသို့ပေးချေရမည့် လုပ်ခ သို့မဟုတ် လစာ၏တစ်စိတ် တစ်ပိုင်းကို သတ်မှတ်ထားသည့် ကာလတစ်ခုအတွက် ဖြတ်တောက်နုတ်ယူ၍ ဦးစီးဌာနသို့ ပေးသွင်းရန် တောင်းဆိုနိုင်သည်။
- (ဈ) ပုဒ်မခွဲ (ဇ) တွင်ဖော်ပြထားသည့် အကြောင်းကြားစာအရ နုတ်ယူရာတွင် တစ်လစာလုပ်ခ၊ လစာ၏ ပထမ ကျပ် တစ်သိန်းငါးသောင်းကို နုတ်ယူခြင်း မပြုရ။
- (ည) ဤပုဒ်မအရ ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးဆောင်သော တတိယပုဂ္ဂိုလ်သည် အခွန်ထမ်းနှင့် အခြားသက်ဆိုင်သူတို့၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ယင်းသို့ပေးဆောင်ခြင်းအတွက် တရားမကြောင်းအရဖြစ်စေ၊ ရာဇဝတ်ကြောင်း အရဖြစ်စေ ကိုယ်တိုင်တာဝန်ရှိကြောင်း ဆုံးဖြတ်ခံရခြင်း မရှိစေရ။
- (ဋ) ဤပုဒ်မအရ ညွှန်ကြားရေးမှူးချုပ်သို့ ပေးဆောင်သော တတိယပုဂ္ဂိုလ်သည် မိမိပေးဆောင်ခဲ့သည့် ငွေပမာဏကို အခွန်ပေးဆောင်ရန်တာဝန်ရှိသည့် အခွန်ထမ်းထံမှ ပြန်လည်ရယူနိုင်သည်။
- (ဌ) ဤပုဒ်မတွင် -
 - (၁) ငွေကြေးဟုဆိုရာတွင် ငွေကြေးတန်ဖိုးအားဖြင့် ဖော်ပြသည့် သို့မဟုတ် ငွေကြေးအားဖြင့် ပေးဆပ်ရမည့် ကြွေးမြီတာဝန်လည်း ပါဝင်သည်။
 - (၂) ကြွေးမြီရှိသူ တတိယပုဂ္ဂိုလ်ဆိုသည်မှာ အခွန်ထမ်းနှင့်စပ်လျဉ်း၍ အခွန်ထမ်းသို့ ငွေကြေး ပေးဆပ်ရန်ရှိသည့်ပုဂ္ဂိုလ်ကို ဆိုသည်။

အကြောင်းကြားစာကို လိုက်နာဆောင်ရွက်ခြင်း

- ၆၁။ (က) ပုဒ်မ ၆၀ အရ ညွှန်ကြားရေးမှူးချုပ်အား အခွန်ပေးဆောင်သည့် တတိယပုဂ္ဂိုလ်သည် -
- (၁) အခွန်ထမ်းနှင့် အခြားသက်ဆိုင်သူအားလုံး၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်၊
 - (၂) ပေးဆောင်မှုနှင့်စပ်လျဉ်း၍ တရားမကြောင်းအရဖြစ်စေ၊ ရာဇဝတ်ကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းအားလုံးနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် သို့မဟုတ် တရားစီရင်ရေးပြင်ပ လုပ်ငန်းစဉ်များအားလုံးမှ ကင်းလွတ်ခွင့်ရှိစေရမည်။
- (ခ) ပုဒ်မခွဲ (က) သည် ပြဋ္ဌာန်းဥပဒေ၊ ပဋိညာဉ် သို့မဟုတ် သဘောတူညီချက်ပါ အချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်စေကာမူ အကျိုးသက်ရောက်မှုရှိစေရမည်။
- (ဂ) ပုဒ်မ ၆၀ အရ ထုတ်ပြန်သည့် အကြောင်းကြားစာသည် ယင်းတွင်ဖော်ပြပါ အခွန် သို့မဟုတ် တာဝန်များကို ထမ်းဆောင်ပြီးလျှင်ဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်က ယင်းအကြောင်းကြားစာကို ရုပ်သိမ်းသင့်ကြောင်း လုံလောက်သောအကြောင်းရှိသည်ဟု ဆုံးဖြတ်လျှင်ဖြစ်စေ ဆက်လက် သက်ရောက်မှု မရှိစေရ။
- (ဃ) ပုဒ်မ ၆၀ အရ ထုတ်ပြန်သည့် အကြောင်းကြားစာကို လက်ခံရရှိသည့် တတိယပုဂ္ဂိုလ်သည် အခွန်ထမ်းကို ပေးဆပ်ရမည့် သို့မဟုတ် အခွန်ထမ်းအတွက် ထိန်းသိမ်းထားသည့် ငွေကြေး မရှိဟူသည့် အကြောင်းကြောင့် ယင်းအကြောင်းကြားစာကို လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိပါက ယင်းပုဂ္ဂိုလ်သည် ညွှန်ကြားရေးမှူးချုပ်ထံသို့ စာဖြင့် အကြောင်းပြန်ကြားရမည်။

- (င) တတိယပုဂ္ဂိုလ်၏ အကြောင်းပြန်ကြားစာတွင် -
- (၁) မစွမ်းဆောင်နိုင်သည့် အကြောင်းရင်းများကို ဖော်ပြရမည်၊
 - (၂) တတိယပုဂ္ဂိုလ်သည် ပေးဆောင်ရန် မစွမ်းဆောင်နိုင်ကြောင်း သိရှိပြီးနောက် ပုဒ်မ ၆၀ ပါ အကြောင်းကြားစာတွင် ဖော်ပြထားသည့် ပေးဆောင်ရမည့် နေ့ရက်မတိုင်မီ ဆောလျင်စွာ ပြန်ကြားရမည်။
- (စ) ညွှန်ကြားရေးမှူးချုပ်သည် တတိယပုဂ္ဂိုလ်၏ အကြောင်းပြန်ကြားစာကို လက်ခံရရှိလျှင် အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်နိုင်ပြီး ယင်းသို့ဆောင်ရွက်ကြောင်း တတိယပုဂ္ဂိုလ်ထံသို့ အကြောင်းကြားစာ ပေးပို့အတည်ပြုနိုင်သည် -
- (၁) တတိယပုဂ္ဂိုလ်၏ အကြောင်းပြန်ကြားစာကို လက်ခံခြင်းနှင့် ပုဒ်မ ၆၀ ပါ အကြောင်းကြားစာကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊
 - (၂) တတိယပုဂ္ဂိုလ်၏ အကြောင်းပြန်ကြားစာကို ငြင်းပယ်ခြင်း။
- (ဆ) တတိယပုဂ္ဂိုလ်၏ အကြောင်းပြန်ကြားစာ တင်သွင်းခြင်းသည် ညွှန်ကြားရေးမှူးချုပ်က ပုဒ်မ ၆၀ ပါ အကြောင်းကြားစာကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုသရွေ့ ပုဒ်မ ၆၀ အရ ပေးဆောင်ရမည့် ပမာဏများအတွက် ယင်းတတိယပုဂ္ဂိုလ်ကိုယ်တိုင် တာဝန်ရှိမှုအပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိစေရ။
- (ဇ) ဤပုဒ်မပါ တတိယပုဂ္ဂိုလ်ဆိုသည်မှာ ပုဒ်မ ၆၀ အရ အကြောင်းကြားစာဖြင့် ပေးအပ်အတည်ပြုခြင်းခံရသည့် အခွန်ထမ်း၏ ကြွေးမြီရှိသူကို ဆိုသည်။

လက်တစ်ကမ်းမဟုတ်သည့် လွှဲပြောင်းလက်ခံသူများ (Non-Arm's Length Transferees)

- ၆၂။ (က) ညွှန်ကြားရေးမှူးချုပ်သိရှိသည့် အခွန်ထမ်းပိုင်ပစ္စည်းကို သိမ်းဆည်းရောင်းချပြီးသည့်နောက် အခွန်ထမ်း၏ ပေးဆောင်ရန်တာဝန်သည် ကျေပွန်ခြင်းမရှိသေးပါက ပစ္စည်းသိမ်းဆည်းသည့် နေ့ရက်မတိုင်မီ တစ်နှစ်အတွင်း အခွန်ထမ်း၏ ရရန်ပိုင်ခွင့်ကို အကျိုးစီးပွားဆက်နွှယ်မှု မရှိသော လုပ်ငန်းများအချင်းချင်းအကြား လွတ်လပ်စွာသတ်မှတ်သည့် အဖိုးစားနားဖြင့် လွှဲပြောင်းပေးခြင်းကဲ့သို့ မဟုတ်ပါက တစ်နည်းအားဖြင့် လက်တစ်ကမ်းလွှဲပြောင်းမှု မဟုတ်သည့် လွှဲပြောင်းမှုတစ်ခုဖြင့် လက်ခံရရှိခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးသည် ယင်းလက်ခံရရှိသည့် ရရန်ပိုင်ခွင့်၏ တန်ဖိုးအတိုင်းအတာအထိပေးဆောင်ရန် တစ်ဆင့်ခံအားဖြင့် တာဝန်ရှိသည်။
- (ခ) ပုဒ်မခွဲ (က) သည် ပုဒ်မ ၄၂ အရ ပုဂ္ဂိုလ်တစ်ဦးက ပေးဆောင်ရန် တာဝန်ရှိသည့် ပမာဏ အပေါ် သက်ရောက်ခြင်း မရှိစေရ။

ပစ္စည်းထိန်း

- ၆၃။ (က) ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရသူသည် ယင်းသို့ ခန့်အပ်ခံရသည့်နေ့မှ ၁၄ ရက်အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အကြောင်းကြားရမည်။
- (ခ) ညွှန်ကြားရေးမှူးချုပ်သည် ပစ္စည်းထိန်း၏ လက်ဝယ်ရှိသည့် သို့မဟုတ် စောင့်ရှောက်ထားသည့် ရရန်ပိုင်ခွင့်များ၏ ပိုင်ရှင်ဖြစ်သူပုဂ္ဂိုလ်အနေဖြင့် ပေးဆောင်ရမည့် သို့မဟုတ် ပေးဆောင်ရန် ရှိလာမည့် အခွန်ပမာဏအတွက် လုံလောက်သည်ဟု ညွှန်ကြားရေးမှူးချုပ်က ထင်မြင်သည့် ပမာဏကို ပစ္စည်းထိန်းအား အကြောင်းကြားနိုင်သည်။
- (ဂ) ပစ္စည်းထိန်းတစ်ဦးသည် နိုင်ငံတော်အစိုးရသို့ ပေးသွင်းရမည့်အခွန်ကို အခြားမြီရှင်များထံ ပေးရန်ရှိသည့် ကြွေးမြီများထက် ဦးစားပေး၍ ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးသွင်းရမည်။ ထိုသို့ပေးသွင်းခြင်းမပြုဘဲ မိမိထိန်းသိမ်းထားသော နိုင်ငံတော်အတွင်းတည်ရှိသည့် ရရန်ပိုင်ခွင့် တစ်ရပ်ရပ်ကို ညွှန်ကြားရေးမှူးချုပ်၏ ကြိုတင်ခွင့်ပြုချက်မရှိလျှင် လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ကုန်ခန်းအောင်ဆောင်ရွက်ခြင်း မပြုရ။

- (ဃ) ပစ္စည်းထိန်းသည် ပုဒ်မခွဲ (ခ) အရ ညွှန်ကြားရေးမှူးချုပ်က အကြောင်းကြားထားသည့် ပမာဏ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က သဘောတူသည့် ယင်းအောက်လျော့နည်းသော ပမာဏ တစ်ရပ်ကို ရရန်ပိုင်ခွင့်တစ်ရပ်ရပ် ရောင်းရငွေမှ ဖယ်ထုတ်ထားရမည်။
- (င) ပစ္စည်းထိန်းတစ်ဦးသည် ဤပုဒ်မနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ပုဒ်မခွဲ (ခ) တွင် ဖော်ပြထားသည့် အခွန်ပမာဏအတွက် ပုဒ်မခွဲ (ဃ) အရ ဖယ်ထုတ်ထား ရမည့် ပမာဏအထိပေးဆောင်ရန် ကိုယ်တိုင်တာဝန်ရှိသည်။
- (စ) ဤပုဒ်မအရ ပစ္စည်းထိန်းဟုဆိုရာတွင် နိုင်ငံတော်အတွင်းတည်ရှိသည့် ရရန်ပိုင်ခွင့်တစ်ရပ်ရပ်နှင့် သက်ဆိုင်သော ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရသည့် အောက်ပါပုဂ္ဂိုလ်များကို ဆိုသည် -
- (၁) ကုမ္ပဏီ သို့မဟုတ် တရားဝင်ရပ်တည်မှုရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုတစ်ခုခု၏ စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ၊
- (၂) တရားရုံးကခန့်အပ်သည့် သို့မဟုတ် တရားရုံးပြင်ပတွင် ခန့်အပ်သည့် ပစ္စည်းထိန်း၊
- (၃) လူမွဲအဖြစ်ခံယူသည့်ကိစ္စတွင် ယုံမှတ်အပ်နှံခြင်းခံရသူ၊
- (၄) လက်ဝယ်ထိန်းသိမ်းထားသည့် အပေါင်ခံသူ၊
- (၅) ကွယ်လွန်သူတစ်ဦးချင်းပုဂ္ဂိုလ်၏ ပိုင်ဆိုင်မှုများအတွက် စီမံဆောင်ရွက်သူ၊ အမွေထိန်း သို့မဟုတ် အမွေဆက်ခံသူ၊
- (၆) မစွမ်းဆောင်နိုင်သည့် တစ်ဦးချင်းပုဂ္ဂိုလ်၏ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိသူ၊
- (၇) ပုဂ္ဂိုလ်စုတစ်ခု ပြန်လည်ဖွဲ့စည်းရာတွင် ဆက်ခံသူ။

အခန်း (၁၀)

ဒဏ်ကြေးငွေများ

ဒဏ်ကြေးငွေဆိုင်ရာ ယေဘုယျပြဋ္ဌာန်းချက်များ

- ၆၄။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေအရသော်လည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း တပ်ရိုက်သည့် ဒဏ်ကြေးငွေများအပေါ် အကျိုးသက်ရောက်မှုရှိစေရမည်။
- (ခ) အခွန်စည်းကြပ်ခြင်း၊ ပေးဆောင်ခြင်း၊ ကောက်ခံခြင်းနှင့် အငြင်းပွားခြင်းတို့အတွက် ကျင့်သုံးသော လုပ်ထုံးလုပ်နည်းများသည် အခွန်တစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် ဒဏ်ကြေးငွေများအပေါ် တွင်လည်း အလားတူအကျိုးသက်ရောက်စေရမည်။
- (ဂ) ဤအခန်းပါ ပုဒ်မတစ်ခုခုအရ ပုဂ္ဂိုလ်တစ်ဦးဦးက ပေးဆောင်ရမည့် ဒဏ်ကြေးငွေသည် ဤဥပဒေ၏ အခြားသောပုဒ်မများအရသော်လည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း ယင်းပုဂ္ဂိုလ် ပေးဆောင်ရမည့် ဒဏ်ကြေးငွေနှင့် သီးခြားစီဖြစ်သည့်အပြင် ဤဥပဒေ၏ အခန်း (၈) အရ ပေးဆောင်ရမည့်အတိုးနှင့် အခန်း (၁၁) ပါ ရာဇဝတ်ကြောင်း အရ အရေးယူမှုတို့ကို ထိခိုက်ခြင်း မရှိစေရ။
- (ဃ) ဒဏ်ကြေးငွေချမှတ်ခြင်းနှင့်စပ်လျဉ်း၍ ဤဥပဒေ သို့မဟုတ် အခွန်ဥပဒေများ၏ ပြဋ္ဌာန်းချက် များကို လိုက်နာရန်ပျက်ကွက်ကြောင်း သက်သေပြရန်တာဝန်သည် ညွှန်ကြားရေးမှူးချုပ်တွင် ကျရောက်သည်။
- (င) ညွှန်ကြားရေးမှူးချုပ်သည် ဒဏ်ကြေးငွေကို ဤဥပဒေအရ ပေးဆောင်ရမည့်အခွန်ကဲ့သို့ စည်းကြပ်မှုပြုနိုင်ပြီး ဒဏ်ကြေးငွေပေးဆောင်ရမည့်ရက်စွဲကို သတ်မှတ်နိုင်သည်။
- (စ) ဒဏ်ကြေးငွေစည်းကြပ်မှု အကြောင်းကြားစာကို ဒဏ်ကြေးငွေပေးဆောင်ရမည့် ပုဂ္ဂိုလ်ထံသို့ ပေးပို့အတည်ပြုရမည်ဖြစ်ပြီး ပေးဆောင်ရမည့် ဒဏ်ကြေးငွေပမာဏ၊ ဒဏ်ကြေးငွေတပ်ရိုက်သည့်

ဥပဒေပုဒ်မနှင့် ပေးဆောင်ရမည့် သတ်မှတ်ရက်တို့ကို ဖော်ပြရမည်။ ထိုသို့ အကြောင်းကြားစာ ပေးပို့အတည်ပြုရာတွင် -

- (၁) ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားခြင်းနှင့် စည်းကြပ်မှုပြုခြင်းသည် ဤဥပဒေအရ ပေးဆောင်ရမည့်အခွန်ကို အကြောင်းကြားခြင်းနှင့် စည်းကြပ်မှုပြုခြင်းကဲ့သို့ မှတ်ယူရမည်၊
- (၂) အကြောင်းကြားစာတွင် ဖော်ပြထားသည့် ဒဏ်ကြေးငွေပမာဏကို ဤဥပဒေအရ ပေးဆောင် ရမည့်အခွန်ကဲ့သို့ မှတ်ယူရမည်။
- (၃) ပေးဆောင်ရမည့် သတ်မှတ်ရက်သည် အကြောင်းကြားစာတွင် ဖော်ပြထားသည့်ရက် ဖြစ်သည်။
- (ဆ) ပုဂ္ဂိုလ်တစ်ဦး၏ ဒဏ်ကြေးငွေပေးဆောင်ရမည့်တာဝန်သည် ပုဒ်မခွဲ(စ) အရ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်ချိန်မှ စတင်ပေါ်ပေါက်သည်။
- (ဇ) ဒဏ်ကြေးငွေစည်းကြပ်ရန် ကာလစည်းကမ်းသတ်သည် ဒဏ်ကြေးငွေကျသင့်စေသည့် ချိုးဖောက်မှုဖြစ်ပွားပြီးနောက် ခုနစ်နှစ်ဖြစ်သည်။ သို့ရာတွင် ချိုးဖောက်မှုတွင် အခွန်ထမ်းက လိမ်လည်၍ သို့မဟုတ် တမင်လျစ်လျူရှု၍ မမှန်ကန်သော သတင်းအချက်အလက်များ ပေးအပ်ခြင်းပါဝင်ပါက ဒဏ်ကြေးငွေစည်းကြပ်ရန် ကာလစည်းကမ်းသတ်သည် ၁၂ နှစ် ဖြစ်သည်။
- (ဈ) ဒဏ်ကြေးငွေပေးဆောင်ရမည့်ပုဂ္ဂိုလ်က လုံလောက်သောအကြောင်းပြချက်တင်ပြလျှင် ညွှန်ကြားရေးမှူးချုပ်သည် -
 - (၁) ဒဏ်ကြေးငွေစည်းကြပ်မှုကို အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ရပ်စဲနိုင်သည် သို့မဟုတ်
 - (၂) စည်းကြပ်မှုပြုလုပ်ပြီးသည့် ဒဏ်ကြေးငွေကို အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။
- (ည) ကိစ္စရပ်တစ်ခုပေါ်ပေါက်သည့် သို့မဟုတ် ဆက်လက်တည်ရှိနေသည့် ရက်၊ လ သို့မဟုတ် အခြားကာလတစ်ရပ်အတွက် ပေးဆောင်ရမည့် ဒဏ်ကြေးငွေကို ယင်းကိစ္စရပ် စတင် ပေါ်ပေါက်သည့် သို့မဟုတ် ဆက်လက်တည်ရှိနေသည့် သို့မဟုတ် ပြီးဆုံးသည့် ရက်၊ လ သို့မဟုတ် အခြားကာလတစ်ရပ်၏ အစိတ်အပိုင်းအတွက် အပြည့်ပေးဆောင်ရမည်။

မှတ်ပုံတင်ရန်ပျက်ကွက်ခြင်း သို့မဟုတ် အခွန်ထမ်းဆိုင်ရာ သတင်းအချက်အလက် ပြောင်းလဲမှုကို အကြောင်းကြားရန် ပျက်ကွက်ခြင်း

၆၅။ မည်သူမဆို အောက်ပါပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက ပေးဆောင်ရမည့်အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည် -

- (က) အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊
- (ခ) ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) နှင့် ပုဒ်မခွဲ (ဆ) တို့အရ အခွန်ထမ်းဆိုင်ရာ သတင်းအချက်အလက် ပြောင်းလဲမှုကို ညွှန်ကြားရေးမှူးချုပ်သို့ အကြောင်းကြားရန် ပျက်ကွက်ခြင်း၊
- (ဂ) အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်းမှတ်ပုံတင်ပယ်ဖျက်ခြင်းကို ဥပဒေနှင့်အညီ လျှောက်ထားရန် ပျက်ကွက်ခြင်း။

ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စုနှင့် မြီရှင်မှတ်စုများကို မမှန်မကန်ဖော်ပြခြင်း

၆၆။ (က) မည်သူမဆို အောက်ပါကျူးလွန်မှုတစ်ရပ်ရပ်ကိုပြုလုပ်ပါက ကျပ် နှစ်သိန်းငါးသောင်းထက် မပိုသော ဒဏ်ကြေးငွေပေးဆောင်ရမည် -

- (၁) မမှန်ကန်သော သို့မဟုတ် ယင်းနှင့်မသက်ဆိုင်သည့် အခွန်ထမ်းမှတ်ပုံတင်အမှတ်ကိုအသုံးပြုခြင်း၊
- (၂) မမှန်ကန်သော ငွေတောင်းခံလွှာ သို့မဟုတ် အရောင်းပြေစာ ထုတ်ပေးခြင်း၊
- (၃) မမှန်ကန်သော မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စု ထုတ်ပေးခြင်း၊
- (၄) ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများကို အခွန်ဥပဒေ တစ်ရပ်ရပ်နှင့်အညီမဟုတ်ဘဲ ပေးအပ်ခြင်း သို့မဟုတ် ပေးအပ်ရန် ပျက်ကွက်ခြင်း။

- (ခ) အခွန်ဥပဒေတစ်ရပ်ရပ်နှင့် အကျုံးဝင်သည့် ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူ သို့မဟုတ် ကုန်စည်တင်သွင်းသူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူသည် ကုန်စည်ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူ၏ သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ တတ်နိုင်သမျှ ဂရုတစိုက်ဆောင်ရွက်ခဲ့ပြီး အဆိုပါ သတင်းအချက်အလက်များသည် မှန်ကန်သည်ဟု လုံလောက်သော အကြောင်းအရင်းများအရ ယုံကြည်ခဲ့ပါလျှင် ယင်းကုန်စည် ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူ၏ ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများတွင် ဖော်ပြထားသည့် ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူနှင့် စပ်လျဉ်းသည့် မှတ်ပုံတင်ထားမှုအခြေအနေ သို့မဟုတ် အခွန်ထမ်းမှတ်ပုံတင်အမှတ် အပါအဝင် သတင်းအချက်အလက်မှားယွင်းမှု သို့မဟုတ် မပြည့်စုံမှုတစ်စုံတစ်ရာကြောင့် ယင်းကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူ သို့မဟုတ် ကုန်စည် တင်သွင်းသူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲငယ် (၃) သို့မဟုတ် ပုဒ်မခွဲငယ် (၄) အရ ဒဏ်ကြေးငွေပေးဆောင်ရန် တာဝန်မရှိစေရ။
- (ဂ) အခွန်ဥပဒေတစ်ရပ်ရပ်နှင့် အကျုံးဝင်သည့် ကုန်စည်ထုတ်လုပ်သူ၊ ဝန်ဆောင်မှုဆောင်ရွက်သူ သို့မဟုတ် ကုန်စည်တင်သွင်းသူ သို့မဟုတ် ကုန်သွယ်မှု ဆောင်ရွက်သူတစ်ဦးသည် ထိုက်သင့် အားလျော်စွာ ဂရုတစိုက်ဆောင်ရွက်ခဲ့ပြီး ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများ ထုတ်ပေးရန်လိုအပ်သည့် ကုန်စည်ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှု ရယူသူသည် မှတ်ပုံတင်ထားသူ သို့မဟုတ် မှတ်ပုံတင်ထားခြင်းမရှိသူဟု လုံလောက်သော အကြောင်းအရင်းများအရ ယုံကြည်ခဲ့ပါလျှင် ယင်းကုန်စည်ထုတ်လုပ်သူ၊ ဝန်ဆောင်မှု ဆောင်ရွက်သူ သို့မဟုတ် ကုန်စည်တင်သွင်းသူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ ဒဏ်ကြေးငွေပေးဆောင်ရန် တာဝန်မရှိစေရ။

ကြေညာလွှာနောက်ကျတင်သွင်းခြင်း

- ၆၇။ (က) မည်သူမဆို အခွန်ကြေညာလွှာ သို့မဟုတ် အခြားကြေညာလွှာတစ်ရပ်ရပ်ကို တင်သွင်းရန် သတ်မှတ်ထားသည့်နေ့ရက်တွင် သို့မဟုတ် ယင်းနေ့ရက်မတိုင်မီ တင်သွင်းရန်ပျက်ကွက်ပါက အောက်ပါဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည် -
- (၁) ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့် နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာ တင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊
- (၂) ငွေ ကျပ် တစ်သိန်း။
- (ခ) ဤပုဒ်မပါ ရည်ရွယ်ချက်များအလို့ငှာ ပေးဆောင်ရမည့်အခွန်ပမာဏဟုဆိုရာတွင် အရစ်ကျ ပေးဆောင်ရသည့် အခွန်များလည်း ပါဝင်သည်။

ပေါ်ဆူဖြင့် သို့မဟုတ် မရိုးမဖြောင့်သောရည်ရွယ်ချက်ဖြင့် အခွန်လျော့နည်းပေးဆောင်ခြင်း

- ၆၈။ အခွန်ထမ်းတစ်ဦး၏ အခွန်ကြေညာလွှာတွင် မမှန်ကန်သော ဖော်ပြချက်တစ်ခု သို့မဟုတ် ချန်လှပ် ထားခဲ့သော အကြောင်းအချက်တစ်ခုခုအရ အခွန်ကို လျော့နည်းပေးဆောင်ခဲ့ပြီး သို့မဟုတ် လျော့နည်း ပေးဆောင်ခဲ့ဖွယ်ရှိပြီး ယင်းဖော်ပြချက် သို့မဟုတ် ချန်လှပ်ထားချက်သည် အခွန်ထမ်းက ကြိုတင် ကြံရွယ်ချက်ဖြင့် ပြုလုပ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းဖြစ်လျှင် အခွန်ထမ်းသည် အောက်ပါဒဏ်ကြေးငွေ တစ်ရပ်ရပ်ကို ပေးဆောင်ရမည် -
- (က) ပုဒ်မခွဲ (ခ) နှင့် အကျုံးမဝင်ပါက လျော့နည်းပေးဆောင်သည့် အခွန်ပမာဏ၏ ၂၅ ရာခိုင်နှုန်း၊
- (ခ) လျော့နည်းပေးဆောင်သည့် အခွန်ပမာဏသည် ကျပ် သိန်းတစ်ထောင်ထက်ကျော်လွန်လျှင် သို့မဟုတ် ပေးဆောင်ရမည့်အခွန်၏ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်လျှင် လျော့နည်းပေးဆောင်သည့် အခွန်ပမာဏ၏ ၇၅ ရာခိုင်နှုန်း။

မှားယွင်းသော သို့မဟုတ် လမ်းလွဲစေနိုင်သော ဖော်ပြချက်များ

၆၉။ (က) ပုဂ္ဂိုလ်တစ်ဦးသည် မှားယွင်းသော သို့မဟုတ် လမ်းလွဲစေနိုင်သောဖော်ပြချက်ကို အခွန်ဝန်ထမ်းထံ တင်ပြသဖြင့် ယင်းသတင်းအချက်အလက်အပေါ် မှန်ကန်သည်ဟုယူဆ၍ စည်းကြပ်မှု ပြုရာတွင် အမှန်ပေးဆောင်ရန်တာဝန်ရှိသော အခွန်အောက်လျော့နည်းပေးဆောင်ခဲ့ဖွယ်ရှိလျှင် ဖြစ်စေ၊ အမှန်ပြန်အမ်းရမည့်ငွေထက် ပိုမိုပြန်အမ်းခဲ့ဖွယ်ရှိလျှင်ဖြစ်စေ ဒဏ်ကြေးငွေ ကျပ် တစ်သိန်းငါးသောင်း အပြင် အောက်ပါဒဏ်ကြေးငွေတစ်ရပ်ရပ်တို့အနက် များရာဒဏ်ကြေး ငွေကို ပေးဆောင်ရမည် -

(၁) အမှန်ကျသင့်သည့်အခွန်နှင့် လျော့နည်းစည်းကြပ်ခဲ့နိုင်ဖွယ်ရှိသည့် အခွန်တို့၏ခြားနားသည့် ပမာဏ၊

(၂) အမှန်ပြန်အမ်းရမည့်ငွေကြေးနှင့် ပိုမိုပြန်အမ်းခဲ့နိုင်ဖွယ်ရှိသည့် ငွေကြေးတို့၏ ခြားနားသည့် ပမာဏ။

(ခ) ပုဂ္ဂိုလ်တစ်ဦးသည် ၎င်းတင်ပြသည့် ဖော်ပြချက်ပါ အဓိကအကြောင်းအချက်သည် မှားယွင်းကြောင်း သို့မဟုတ် လမ်းလွဲစေနိုင်ကြောင်းမသိရှိခဲ့လျှင်ဖြစ်စေ၊ သိရှိနိုင်မည်ဟု ယူဆရန် လုံလောက်သောအကြောင်းအရင်း မရှိခဲ့လျှင်ဖြစ်စေ ထိုပုဂ္ဂိုလ်အား ဤပုဒ်မအရ မည်သည့်ဒဏ်ကြေးငွေကိုမျှ ချမှတ်ခြင်း မပြုရ။

ရှင်းလင်းချက် (၁)။ ဤပုဒ်မအရ အခွန်ဝန်ထမ်း တစ်ဦးထံသို့တင်ပြသည့် ဖော်ပြချက်ဟု ဆိုရာတွင် ပုဒ်မ ၆၈ နှင့်အကျုံးဝင်သည့် ဖော်ပြချက် တစ်စုံတစ်ရာမှအပ ဤဥပဒေအရ ယင်းအခွန် ဝန်ထမ်း၏တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတစ်ဦးထံသို့ နှုတ်ဖြင့် သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းဖြင့်သော် လည်းကောင်း တင်ပြသောအောက်ပါဖော်ပြချက် တစ်ရပ်ရပ်လည်းပါဝင်သည်-

(က) ဤဥပဒေအရ ရေးသားသည့်၊ ပြုစုသည့်၊ တင်သွင်းသည့်၊ တင်ပြသည့် သို့မဟုတ် ပေးအပ်သည့်လျှောက်လွှာ၊ သက်သေခံလက်မှတ်၊ ကြေညာချက်၊ အမိန့်ကြော်ငြာစာ၊ ကြေညာလွှာ၊ ကန့်ကွက်လွှာ သို့မဟုတ် အခြား စာတမ်းအမှတ်အသားများ၊

(ခ) ဤဥပဒေအရ တင်သွင်းရန်လိုအပ်သော သတင်းအချက်အလက် တစ်စုံတစ်ရာ၊

(ဂ) အခွန်ဝန်ထမ်းအား ဤဥပဒေအရမဟုတ်ဘဲ တင်သွင်းသော စာတမ်းအမှတ်အသား၊

(ဃ) အခွန်ဝန်ထမ်းက ပုဂ္ဂိုလ်တစ်ဦးအား မေးမြန်းသော မေးခွန်း၏အဖြေ၊

(င) အခွန်ဝန်ထမ်းထံသို့ ပေးအပ်မည်ဟု သိရှိလျက် သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်လျက် အခြားပုဂ္ဂိုလ်တစ်ဦးထံသို့ ပေးအပ်သည့် ဖော်ပြချက်။

ရှင်းလင်းချက် (၂)။ ဤပုဒ်မပါ လမ်းလွဲစေနိုင်သော အဓိကအကြောင်းအချက်တစ်ခုပါဝင်သည့် ဖော်ပြချက်ဆိုရာတွင် ကိစ္စရပ်တစ်ခု သို့မဟုတ် အရာတစ်ခုကို ယင်းဖော်ပြချက်မှ ချန်လှပ်ထားခြင်းကြောင့် ယင်းသို့လမ်းလွဲမှုဖြစ်စေသည့် ဖော်ပြချက်လည်း ပါဝင်သည်။

စာတမ်းအမှတ်အသားများကို ထိန်းသိမ်းရန်ပျက်ကွက်ခြင်း

၇၀။ (က) မည်သူမဆို ဤဥပဒေအရသော်လည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း လိုအပ်သည့် စာတမ်းအမှတ်အသားများ ထိန်းသိမ်းရန်ပျက်ကွက်ပါက ပျက်ကွက်မှုဆက်လက် ဖြစ်ပွားနေသည့် ရက်တစ်ရက်ချင်းစီအတွက်ဖြစ်စေ၊ ရက်တစ်ရက်၏ တစ်စိတ်တစ်ပိုင်း အတွက်ဖြစ်စေ ပုဒ်မခွဲ (ခ) ပါ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်။

(ခ) ဒဏ်ကြေးငွေသည် -

(၁) ကျပ် ငါးသိန်းထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်စီအတွက် တစ်ရက်လျှင် ကျပ် ငါးထောင် ဖြစ်သည်။

- (၂) ကျပ် သိန်း ၅၀ ထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်စီအတွက် တစ်ရက်လျှင် ကျပ် ငါးသောင်း ဖြစ်သည်။
- (၃) ကျပ် သိန်း ၅၀ ထက် ကျော်လွန်သည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်စီအတွက် တစ်ရက်လျှင် ကျပ် တစ်သိန်း ဖြစ်သည်။
- (ဂ) ပုဒ်မခွဲ (ခ) တွင် မည်သို့ပင်ပါရှိစေကာမူ ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်းအား ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာရန်ပျက်ကွက်ကြောင်း အကြောင်းကြားသည့်နေ့မှ အများဆုံး ရက်ပေါင်း ၃၀ အထိ ကာလအတွက် ဒဏ်ကြေးငွေချမှတ်ခြင်းမှ သက်သာခွင့်ပြုနိုင်သည်။

တတိယပုဂ္ဂိုလ်အကြောင်းကြားစာကို လိုက်နာရန် ပျက်ကွက်ခြင်း

၇၁။ မည်သူမဆို ပုဒ်မ ၆၀ အရ ထုတ်ပြန်သည့် အကြောင်းကြားစာကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တတိယပုဂ္ဂိုလ်ပေးဆောင်ရမည့် အခွန်ပမာဏနှင့် ယင်းအကြောင်းကြားစာတွင် ဖော်ပြ ထားသည့် သတ်မှတ်ရက်တွင် ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးဆောင်ပြီးဖြစ်သည့် အခွန်ပမာဏတို့အကြား ခြားနားချက်၏ ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

ရုံးလုပ်ငန်းဆောင်ရွက်ရန် ထိုက်သင့်သည့်နေရာ၊ အသုံးအဆောင်နှင့် အကူအညီများပေးရန် ပျက်ကွက်ခြင်း

၇၂။ မည်သူမဆို ဤဥပဒေအရလည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ်အရလည်းကောင်း အခွန် ဝန်ထမ်းကို ရုံးလုပ်ငန်းဆောင်ရွက်ရန် ထိုက်သင့်သည့်နေရာ၊ အသုံးအဆောင်နှင့် အကူအညီများပေးရန် ပျက်ကွက်ပါက ကျပ် ငါးသိန်းထက်မပိုသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်။

သတင်းအချက်အလက်ပေးပို့ရန် အကြောင်းကြားစာကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း

၇၃။ မည်သူမဆို ဤဥပဒေအရဖြစ်စေ၊ အခွန်ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ညွှန်ကြားရေးမှူးချုပ်က သင့်လျော်စွာတောင်းခံသည့် သတင်းအချက်အလက်ကို သတ်မှတ်အချိန်အတွင်း ပေးအပ်ရန်ပျက်ကွက်ပါက ကျပ် ငါးသိန်းထက်မပိုသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်။

နောက်ကျပေးဆောင်ခြင်း

၇၄။ (က) မည်သူမဆို စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှုပြုသည့်နေ့မှ ၁၄ ရက်အတွင်း သို့မဟုတ် စည်းကြပ်မှုအကြောင်းကြားစာပါ သတ်မှတ်ရက်တွင် ပေးဆောင်ရန်ရှိသည့် အခွန် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ခြင်း မရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့် ပမာဏကို နောက်ကျပေးဆောင်ခြင်း အတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

(ခ) မည်သူမဆို အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ အရစ်ကျပေးဆောင်ရမည့် အခွန်အားလုံးကို ဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ အဆိုပါအရစ်အတွက် ပေးဆောင်ရန် သတ်မှတ်ရက် အတွင်း ပေးဆောင်ရန်ပျက်ကွက်ပါက ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့် ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

(ဂ) မည်သူမဆို လုံလောက်သောအကြောင်းမရှိဘဲ ဤဥပဒေသက်ရောက်သည့် အခွန်ဥပဒေ တစ်ရပ်ရပ်အရ ပင်ရင်းမှနှုတ်ယူပေးသွင်းသည့်အခွန်ကို နုတ်ယူပေးသွင်းရန် သတ်မှတ်ခံထား ရသူတစ်ဦးဦးသည် အခွန်ကို နုတ်ယူပေးသွင်းခြင်းမပြုလျှင် ထိုအခွန်နှင့်စပ်လျဉ်း၍ ပျက်ကွက်သူအဖြစ် မှတ်ယူခြင်းခံရမည်ဖြစ်ပြီး နုတ်ယူခြင်းမရှိသည့်အခွန်အား ပေးဆောင်ရန် တာဝန်ရှိစေရမည်။

(ဃ) မည်သူမဆို ဤဥပဒေသက်ရောက်သည့် အခွန်ဥပဒေတစ်ရပ်ရပ်အရ ပင်ရင်းမှ နုတ်ယူ ပေးသွင်းသည့်အခွန်ကို သတ်မှတ်ထားသည့်ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ပါက ထိုသို့ ပေးဆောင်ရန် ပျက်ကွက်သောပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

(င) ပုဒ်မ ၄၄ အရ အချိန်ကာလတိုးမြှင့်ခြင်းကို ခွင့်ပြုထားလျှင် ယင်းကာလအတွင်း ပေးဆောင်ရမည့် အခွန်ကို ပေးဆောင်ခဲ့ပါက ပုဒ်မခွဲ (က) အရ ဒဏ်ကြေးငွေပေးဆောင်ရန် တာဝန် မရှိစေရ။

အခန်း (၁၁)**ရာဇဝတ်ကြောင်းအရ အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ****ရာဇဝတ်ကြောင်းအရ အရေးယူခြင်းဆိုင်ရာ ယေဘုယျပြဋ္ဌာန်းချက်များ**

- ၇၅။ (က) ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေတွင်လည်းကောင်း၊ အခွန်ဥပဒေတစ်ရပ်ရပ်တွင်လည်းကောင်း သတ်မှတ်ဖော်ပြထားသည့် ပြစ်မှုတစ်ရပ်ကို စုံစမ်းစစ်ဆေးနိုင်သည်။
- (ခ) ဤဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်သည်။
- (ဂ) ဤဥပဒေအရ အရေးယူဆောင်ရွက်ချက်သည် အခြားဥပဒေတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်သည့် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်ချက်အပေါ် သက်ရောက်မှု မရှိစေရ။

တရားစွဲဆိုရန် ကာလစည်းကမ်းသတ်

- ၇၆။ ဤအခန်းအရ တရားစွဲဆိုဆောင်ရွက်ရာ၌ အောက်ပါကာလများတွင် စတင်ဆောင်ရွက်နိုင်သည် -
- (က) စွပ်စွဲထားသည့်ပြစ်မှုသည် ပြုလုပ်မှုတစ်ခုကို ဆောင်ရွက်ခြင်းဖြစ်ပါက ယင်းပြုလုပ်မှုကို ဆောင်ရွက်ပြီးနောက် ၁၂ နှစ်အတွင်း၊
- (ခ) စွပ်စွဲထားသည့်ပြစ်မှုသည် လိုက်နာဆောင်ရွက်ရမည့်တာဝန်တစ်ရပ်ရပ်ကို ပျက်ကွက်သည့် ကိစ္စရပ်ဖြစ်ပါက ယင်းပျက်ကွက်မှုဖြစ်ပွားပြီးနောက် ၁၂ နှစ်အတွင်း သို့မဟုတ် ယင်းထက် နောက်ကျ၍ သိရှိရပါက ညွှန်ကြားရေးမှူးချုပ်က ပျက်ကွက်မှုကိုသိရှိပြီး နောက်သုံးနှစ်အတွင်း သို့မဟုတ်
- (ဂ) စွပ်စွဲထားသည့်ပြစ်မှုသည် ပုဂ္ဂိုလ်တစ်ဦးက အခွန်ဥပဒေတစ်ရပ်ရပ်အရ ယင်းပုဂ္ဂိုလ်၏ အခွန်တာဝန်ဆိုင်ရာ သတင်းအချက်အလက်ကို ဖော်ပြမှုမရှိခြင်း သို့မဟုတ် မမှန်မကန်ဖော်ပြခြင်း ဖြစ်ပါက ထိုအခွန်ကာလအတွက် ယင်းပုဂ္ဂိုလ်၏မှန်ကန်သော အခွန်တာဝန်ကို အပြီးသတ်အတည်ပြုပြီး နောက်သုံးနှစ်အတွင်း။

အခွန်ရှောင်တိမ်းခြင်း (Tax Evasion)

၇၇။ မည်သူမဆို အခွန်စည်းကြမ်းမှုပြုခြင်း၊ ပေးဆောင်စေခြင်း၊ ကောက်ခံခြင်းကို သိလျက်နှင့်တမင် ရှောင်တိမ်းခြင်း သို့မဟုတ် ရပိုင်ခွင့်မရှိသည့် ပြန်အမ်းငွေကိုရရှိရန် သိလျက်နှင့် တမင်ကြံရွယ်ချက်ဖြင့် တောင်းခံခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် နှစ်သိန်းငါးသောင်းနှင့် သက်ဆိုင်ရာကာလအတွက် ထိုသူက ရှောင်တိမ်းခဲ့သည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏတို့အနက် များရာငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခွန်စီမံအုပ်ချုပ်မှုကို ဟန့်တားခြင်း

- ၇၈။ (က) မည်သူမဆို အခွန်ဝန်ထမ်းက ဤဥပဒေအရ အခွန်စီမံအုပ်ချုပ်မှု ဆောင်ရွက်ခြင်းကို တမင်ဟန့်တားခြင်း သို့မဟုတ် ဟန့်တားရန်အားထုတ်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် နှစ်သိန်းငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
- (ခ) ဤပုဒ်မ၏ ရည်ရွယ်ချက်များအလို့ငှာ ဤဥပဒေကို ကျင့်သုံးဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အောက်ပါပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင် ဤဥပဒေအရ အခွန်စီမံအုပ်ချုပ်မှုကို ဟန့်တားသည်ဟု မှတ်ယူရမည် -
- (၁) ထိန်းသိမ်းထားသည့် စာတမ်းအမှတ်အသားများ၊ မှတ်တမ်းများ သို့မဟုတ် ကိန်းဂဏန်းအချက်အလက်များကို စစ်ဆေးရန် အခွန်ဝန်ထမ်းက ဥပဒေနှင့်အညီ တောင်းခံခြင်းကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊
- (၂) အခွန်ဝန်ထမ်းရှေ့မှောက်သို့လာရောက်ရန် ဥပဒေနှင့်အညီ ဆင့်ဆိုမှုအပေါ် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊

- (၃) လုပ်ငန်းပရဝဏ် သို့မဟုတ် နေထိုင်ရာနေရာတစ်ခုခုသို့ အခွန်ဝန်ထမ်း၊ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူနှင့် အဖွဲ့တို့က ဥပဒေနှင့်အညီ ဝင်ရောက်ခွင့်ကို တားမြစ်ခြင်းနှင့် နှောင့်ယှက်ခြင်း၊
 - (၄) အခွန်စီမံအုပ်ချုပ်မှုကို ဟန့်တားရန်အလို့ငှာ အခွန်ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ခြင်း၊
 - (၅) မမှန်ကန်သော သို့မဟုတ် မိမိနှင့်မသက်ဆိုင်သော အခွန်ထမ်းမှတ်ပုံတင်အမှတ်ကိုအသုံးပြုခြင်း၊
 - (၆) မမှန်ကန်သော ငွေတောင်းခံလွှာ၊ အရောင်းပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုကို ထုတ်ပေးခြင်း၊
 - (၇) အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်နှင့်အညီ မဟုတ်ဘဲ ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများကို ပေးအပ်ခြင်း သို့မဟုတ် ပေးအပ်ရန် ပျက်ကွက်ခြင်း၊
 - (၈) ညွှန်ကြားရေးမှူးချုပ်အား မြေစစ်ဆေးခွင့် သို့မဟုတ် တိုင်းတာခွင့်ပြုရန် ငြင်းဆန်ခြင်း သို့မဟုတ် မြေပုံ၊ ပုံစံ၊ ပိုင်ဆိုင်ကြောင်းပြစာချုပ်၊ အငှားစာချုပ်၊ အခြားစာချုပ်စာတမ်း သို့မဟုတ် အခြားစာတမ်းအမှတ်အသားတို့ကို စစ်ဆေးနိုင်ရေးအတွက် ထုတ်ပေးရန် ငြင်းဆန်ခြင်း၊
 - (၉) အခွန်ကိုသတ်မှတ်ဆုံးဖြတ်ခြင်း၊ စည်းကြပ်မှုပြုခြင်း သို့မဟုတ် ကောက်ခံခြင်းကို အခြား တစ်နည်းနည်းဖြင့် ဟန့်တားခြင်း။
- (ဂ) ကုန်စည်ထုတ်လုပ်သူ၊ ဝန်ဆောင်မှုဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းသူ သို့မဟုတ် ကုန်သွယ်မှု ဆောင်ရွက်သူက ကုန်စည်ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူ၏ သတင်းအချက်အလက် များနှင့်စပ်လျဉ်း၍ တတ်နိုင်သမျှ ဂရုတစိုက်ဆောင်ရွက်ခဲ့ပြီး အဆိုပါ သတင်းအချက်အလက် များသည် မှန်ကန်သည်ဟု လုံလောက်သောအကြောင်းအရင်းများအရ ယုံကြည်ခဲ့ပါလျှင် ယင်းကုန်စည်ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူ၏ ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများနှင့်သက်ဆိုင်သည့် သို့မဟုတ် ယင်းတို့တွင် ထည့်သွင်း ဖော်ပြထားရန် လိုအပ်သည့် ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူနှင့်စပ်လျဉ်းသည့် (ယင်းပုဂ္ဂိုလ်၏ မှတ်ပုံတင်ထားမှုအခြေအနေ သို့မဟုတ် အခွန်ထမ်းမှတ်ပုံတင်အမှတ် အပါအဝင်) သတင်းအချက်အလက် မှားယွင်းမှု သို့မဟုတ် မပြည့်စုံမှုတစ်စုံတစ်ရာကြောင့် အဆိုပါ ကုန်စည်ထုတ်လုပ်သူ၊ ဝန်ဆောင်မှုဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းသူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူသည် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၆) နှင့် (၇) တို့အရ အခွန်စီမံ အုပ်ချုပ်မှုကို ဟန့်တားသည်ဟု မှတ်ယူခြင်း မပြုရ။

အားပေးကူညီခြင်း

၇၉။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာ ပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း ချမှတ်ခံရမည်။

လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်ပျက်ကွက်ခြင်း

၈၀။ မည်သူမဆို ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ လျှို့ဝှက်ကိစ္စဟုမှတ်ယူသည့် ကိစ္စရပ် များကို ထိန်းသိမ်းရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဂ္ဂိုလ်စုလုပ်ငန်းများက ကျူးလွန်သည့် ပြစ်မှုများ

- ၈၁။ (က) ဤဥပဒေအရ ပြစ်မှုတစ်ခုခုကို ပုဂ္ဂိုလ်စုတစ်ခုက ကျူးလွန်လျှင် -
- (၁) ကုမ္ပဏီဖြစ်ပါက ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် သို့မဟုတ် အလားတူအဆင့်ရှိသည့် အရာရှိအသီးသီးက ယင်းပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်။
 - (၂) အစုစပ်လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့ဖြစ်ပါက ယင်းအစုစပ်လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့၏ အစုဝင် သို့မဟုတ် အရာရှိအသီးသီးက ယင်းပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်။

- (ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်တစ်ဦး၏ ဆောင်ရွက်ချက်သည် အောက်ပါအချက်များနှင့် ညီညွတ်လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူခြင်းမပြုရ -
- (၁) ယင်းပုဂ္ဂိုလ်၏ သဘောတူညီမှုမရှိဘဲ သို့မဟုတ် သိရှိခြင်းမရှိဘဲ ပြစ်မှုကို ကျူးလွန်ခဲ့ခြင်း၊
- (၂) ယင်းပုဂ္ဂိုလ်သည် ပြစ်မှုကျူးလွန်ခြင်းကို တားဆီးရန်အတွက် ယင်း၏လုပ်ငန်းတာဝန် သဘော သဘာဝနှင့် အခြေအနေအားလုံးအရ ဆောင်ရွက်နိုင်သမျှ အတိုင်းအတာအထိ အစွမ်းကုန် အားထုတ်ဆောင်ရွက်ခဲ့ခြင်း။

အခွန်ဝန်ထမ်း၏ ပြစ်မှုများ

- ၈၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ရာတွင် မည်သည့် အခွန်ဝန်ထမ်းမဆို အောက်ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ အရေးယူအပြစ်ပေးခြင်းခံရမည်-
- (က) အခွန်ဝန်ထမ်းတစ်ဦးသည် တရားဝင်ရပိုင်ခွင့်မရှိသည့် ငွေကြေး သို့မဟုတ် ငွေကြေးမဟုတ်သည့် ပေးကမ်းမှု သို့မဟုတ် ချီးမြှင့်မှုကိုဖြစ်စေ၊ ယင်းသို့ပေးကမ်းရန် သို့မဟုတ် ချီးမြှင့်ရန်အတွက် ကတိပြုချက် သို့မဟုတ် အာမခံချက်တစ်ရပ်ရပ်ကိုဖြစ်စေ ယင်းအခွန်ဝန်ထမ်း၏ တာဝန်များနှင့် ဆက်နွှယ်လျက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တောင်းခံခြင်း သို့မဟုတ် ရယူခြင်း၊
- (ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်သော်လည်းကောင်း၊ အခွန်ဝန်ထမ်းတစ်ဦး၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းနှင့်သော်လည်းကောင်း ဆန့်ကျင်သည့် သို့မဟုတ် အခွန်ဘဏ္ဍာ လိမ်လည်ရယူမှု ဖြစ်ပေါ်စေသော သို့မဟုတ် ဖြစ်ပေါ်နိုင်သော သက်ရောက်မှုရှိသည့် လုပ်ရပ် သို့မဟုတ် အရာကိုလုပ်ဆောင်ရန်၊ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရန်၊ ခွင့်ပြုရန်၊ ဖုံးကွယ်ရန် သို့မဟုတ် မသိကျိုးကျွံပြုရန် သဘောတူညီချက်တစ်ရပ်ပြုလုပ်ခြင်း သို့မဟုတ် အလိုတူအလိုပါဖြစ်ခြင်း။

ပြစ်မှုများအားကျေအေးခြင်း

- ၈၃။ (က) ပုဂ္ဂိုလ်တစ်ဦးဦးက ပုဒ်မ ၈၀ နှင့် ပုဒ်မ ၈၂ တို့ပါ ပြစ်မှုများမှအပ ဤအခန်းပါ သို့မဟုတ် အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ပါက သက်ဆိုင်ရာတရားရုံးက အပြီးသတ် အမိန့်ချမှတ်ခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို ညွှန်ကြားရေးမှူးချုပ်သည် ယင်းပြစ်မှုကို ကျေအေးခွင့် လျှောက်ထားနိုင်သည်။ ထိုသို့ ကျေအေးရာတွင် ညွှန်ကြားရေးမှူးချုပ်သည် အဆိုပါပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် အမြင့်ဆုံး ငွေ ဒဏ်ထက်မကျော်လွန်သည့် ငွေကြေး ပမာဏကို ဒဏ်ကြေးငွေတပ်ရိုက်နိုင်သည်။
- (ခ) ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအချက်များနှင့် ကိုက်ညီပါက ပုဒ်မခွဲ (က) အရ ပြစ်မှု တစ်ခုခုကို ကျေအေးနိုင်သည် -
- (၁) ပေးဆောင်ရန်ရှိသည့် အခွန်နှင့် ပုဒ်မခွဲ (က) အရ ချမှတ်သည့် အမြင့်ဆုံး ငွေ ဒဏ်ထက် မကျော်လွန်သည့် ငွေကြေးပမာဏကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ပြီးဖြစ်ခြင်း သို့မဟုတ် ယင်းအခွန်နှင့် ဒဏ်ကြေးငွေပေးသွင်းရန် လုံလောက်သောအာမခံ ခံဝန်ချုပ်ချုပ်ဆိုပြီးဖြစ်ခြင်း၊
- (၂) ကာယကံရှင်က ကျေအေးပေးရန် စာဖြင့်ရေးသားတောင်းဆိုခြင်း။
- (ဂ) ညွှန်ကြားရေးမှူးချုပ်သည် ဤပုဒ်မအရ ပြစ်မှုတစ်ခုခုကို ကျေအေးပေးလျှင် -
- (၁) ပုဒ်မခွဲ (က) အရ ချမှတ်သည့် အမိန့်ကိုစာဖြင့်ရေးသားရမည်ဖြစ်ပြီး ပုဒ်မခွဲ (ခ) ပါ တောင်းဆိုချက်ကို ပူးတွဲထားရှိရမည်။
- (၂) ပုဒ်မခွဲ (က) အရ ချမှတ်သည့်အမိန့်တွင် -
- (ကက) ကျူးလွန်သည့်ပြစ်မှု၊
- (ခခ) ပေးဆောင်ရမည့် ငွေကြေးပမာဏ၊
- (ဂဂ) ပေးဆောင်ရမည့်သတ်မှတ်ရက်တို့ကို ဖော်ပြရမည်။
- (၃) ပုဒ်မခွဲ (က) အရ ချမှတ်သည့်အမိန့်ကို ပြစ်မှုကျူးလွန်သူထံသို့ ပေးအပ်အတည်ပြုရမည်။

- (ဃ) ပုဒ်မခွဲ (က) အရ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့်အမိန့်သည် အပြီးအပြတ်ဖြစ်ပြီး အယူခံခွင့် မရှိစေရ။
- (င) ညွှန်ကြားရေးမှူးချုပ်သည် ဤပုဒ်မအရ ပြစ်မှုတစ်ခုကို ကျေအေးပြီးလျှင် ကျူးလွန်သူသည် ယင်းပြစ်မှုနှင့်စပ်လျဉ်း၍ ထပ်မံတရားစွဲဆိုခံရခြင်း သို့မဟုတ် ပြစ်ဒဏ်ကျခံရခြင်း မရှိစေရ။
- (စ) ပုဒ်မခွဲ (က) အရ ပေးဆောင်ရန် ညွှန်ကြားရေးမှူးချုပ်က အမိန့်ချမှတ်သည့် ငွေကြေးပမာဏကို ပေးဆောင်ရန်ပျက်ကွက်ပါက ဤဥပဒေအရ ပေးဆောင်ရမည့် အခွန်မပြေကျန်ငွေကဲ့သို့ အရကောက်ခံပိုင်ခွင့်ရှိစေရမည်။

အခန်း (၁၂)

အထွေထွေ

ဥပဒေများအားလွှမ်းမိုးခြင်း

၈၄။ တည်ဆဲအခွန်ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။

အကူးအပြောင်းကာလပြဋ္ဌာန်းချက်များ

- ၈၅။ (က) ဤဥပဒေ စတင်အကျိုးသက်ရောက်သည့်နေ့မတိုင်မီ အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဆောင်ရွက်ခဲ့သည့် အယူခံမှုများ၊ တရားစွဲဆိုမှုများနှင့် အခြားအရေးယူဆောင်ရွက်မှုများကို အဆိုပါအခွန်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။
- (ခ) ဤဥပဒေမပြဋ္ဌာန်းမီက ပေါ်ပေါက်ခဲ့သည့် အခွန်ပေးဆောင်ရန်တာဝန်များကို ဤဥပဒေ နှင့်အညီ အရကောက်ခံရန် စတင်ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ယင်းသို့ ဆောင်ရွက်ရာ၌ ယင်းအခွန်ကိုအရကောက်ခံရန် ယခင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အရေးယူမှုအပေါ်တွင် ထိခိုက်မှုမရှိစေရ။
- (ဂ) ဤဥပဒေပြဋ္ဌာန်းပြီးနောက် လိုအပ်သောနည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းခြင်းမပြုနိုင်သေးမီကာလအတွင်း ဤဥပဒေတွင် တစ်နည်းတစ်ဖုံဖော်ပြထားခြင်း မရှိပါက ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် အထူးကုန်စည်ခွန်ဥပဒေတို့အရ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ကာလစည်းကမ်းသတ် မကျော်လွန်သေးပါက ဆက်လက်ကျင့်သုံးနိုင်သည်။

နည်းဥပဒေများ၊ စည်းမျဉ်းများ ပြုလုပ်ပိုင်ခွင့်

၈၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

- (က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။
- (ခ) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်)

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေထုတ်ပြန်ကြေညာခြင်း

နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးသော တရားလွှတ်တော်ရှေ့နေများကောင်စီ
အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁။) အား
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၁ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုလွှတ်တော်ရုံး။

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁။)

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု
ခေါ်တွင်စေရမည်။

၂။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (က)၊ ပုဒ်မ ၃ ပုဒ်မခွဲ (၁)၊
ပုဒ်မ ၈ ပုဒ်မခွဲ (၂) ၏ ခြေဆင်း၊ ပုဒ်မ ၈ ပုဒ်မခွဲ (၂) ပုဒ်မခွဲငယ် (က) နှင့် (ခ)၊ ပုဒ်မ ၈ ပုဒ်မခွဲ (၅) နှင့် (၆)၊
ပုဒ်မ ၉ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၉ ပုဒ်မခွဲ (၂) ပုဒ်မခွဲငယ် (ခ)၊ (ဂ) နှင့် (ဃ)၊ ပုဒ်မ ၁၀ ပုဒ်မခွဲ (၁) နှင့် (၂)၊
ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (၃) ပုဒ်မခွဲငယ် (က)၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (၅)၊ ပုဒ်မ ၁၄
ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (ခ)၊ ပုဒ်မ ၁၅ ပုဒ်မခွဲ (စ) နှင့် ပုဒ်မ ၁၆ တို့တွင်ပါရှိသော “တရားလွှတ်တော်”
ဆိုသည့် စကားရပ်များကို “ပြည်ထောင်စုတရားလွှတ်တော်ချုပ်” ဆိုသည့် စကားရပ်ဖြင့် အသီးသီး
အစားထိုးရမည်။

၃။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေတွင်ပါရှိသော “ရှေ့နေချုပ်” ဆိုသည့် စကားရပ်
များကို “ပြည်ထောင်စုရှေ့နေချုပ်” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၄။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၂) တွင်ပါရှိသော “ရန်ကုန်မြို့”
ဆိုသည့်စကားရပ်ကို “နေပြည်တော်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၅။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၄။ တရားလွှတ်တော်ရှေ့နေများကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -

(က) ပြည်ထောင်စုရှေ့နေချုပ်၊

ဥက္ကဋ္ဌ

(ခ) ပုဒ်မခွဲ (င) အရ ရွေးကောက်တင်မြှောက်ခံရသည့်

ဒုတိယဥက္ကဋ္ဌ

တရားလွှတ်တော်ရှေ့နေများက ယင်းတို့ထဲမှ

ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦး၊

- (ဂ) ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသော အဖွဲ့ဝင်များ
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး နှစ်ဦး၊
- (ဃ) ဒုတိယရှေ့နေချုပ်၊ အဖွဲ့ဝင်
- (င) တရားလွှတ်တော်ရှေ့နေများက သတ်မှတ်ချက်နှင့်အညီ အဖွဲ့ဝင်များ
ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေလုပ်သက်
အနည်းဆုံး ၁၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး၊
- (စ) ပုဒ်မခွဲ (င) အရ ရွေးကောက်တင်မြှောက်ခံရသည့် အတွင်းရေးမှူး
တရားလွှတ်တော်ရှေ့နေများက ယင်းတို့ထဲမှ
ရွေးကောက်တင်မြှောက်သည့် ဒုတိယဥက္ကဋ္ဌအဖြစ်
ရွေးချယ်ပြီးသူမှအပဖြစ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦး။

၆။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေတွင် ပယ်ဖျက်ထားသော ပုဒ်မ ၅ ကို အောက်ပါအတိုင်း
အစားထိုးရမည် -

“၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါကိစ္စရပ်များအတွက် တရားလွှတ်တော်
ရှေ့နေများကောင်စီ၏ သဘောထားမှတ်ချက်ကိုရယူ၍ ဤအက်ဥပဒေနှင့်အညီ နည်းဥပဒေများ
ထုတ်ပြန်နိုင်သည် -

- (က) တရားလွှတ်တော်ရှေ့နေများကောင်စီတွင် အဖွဲ့ဝင်များအဖြစ် တရားလွှတ်တော်ရှေ့နေများထဲမှ
ရွေးကောက်တင်မြှောက်နိုင်ရန် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လစ်လပ်နေရာ ဖြည့်စွက်ခြင်း
နည်းလမ်းများ၊
- (ခ) ရွေးကောက်ပွဲကျင်းပရာတွင် ပေါ်ပေါက်သည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်
ဆောင်ရွက်မည့် နည်းလမ်းများ၊
- (ဂ) တရားလွှတ်တော်ရှေ့နေများကောင်စီတွင် ရာထူးအလျောက် အဖွဲ့ဝင်ဖြစ်သူမဟုတ်သည့်
အမည်စာရင်းတင်သွင်းခံရသူနှင့် ရွေးကောက်ခံရသူများ၏ ရာထူးသက်တမ်း သတ်မှတ်ခြင်း၊
- (ဃ) တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးများ ကျင်းပခြင်းနှင့် အစည်းအဝေး
အထမြောက်ခြင်း ကိစ္စရပ်များ၊
- (င) တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ရွေးကောက်
တင်မြှောက်ခြင်းနှင့် ရာထူးသက်တမ်း သတ်မှတ်ခြင်း။”

၇။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၇ ၏ ခြေဆင်းကို အောက်ပါအတိုင်း
အစားထိုးရမည် -

“၇။ တရားလွှတ်တော်ရှေ့နေများကောင်စီသည် ဤအက်ဥပဒေနှင့် ဤအက်ဥပဒေအရ ထုတ်ပြန်ထားသည့်
နည်းဥပဒေများနှင့်အညီ အောက်ပါကိစ္စရပ်များအတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်-”

၈။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (၁) ကို အောက်ပါအတိုင်း
အစားထိုးရမည် -

“၈။ (၁) ဤအက်ဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားလွှတ်တော်ရှေ့နေများစာရင်းတွင်
စာရင်းသွင်းထားခြင်းမရှိလျှင် မည်သူမျှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တို့တွင် လိုက်ပါဆောင်ရွက်ခွင့် မရှိစေရ။”

၉။ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၉ တွင်ပါရှိသော “နည်းဥပဒေများ” ဆိုသည့်
စကားရပ်၏နောက်တွင် “အမိန့်ကြော်ငြာစာ” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

၁၀။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (၂) တွင်ပါရှိသော “တရားလွှတ်တော်
တရားသူကြီးချုပ်” ဆိုသည့်စကားရပ်ကို “ပြည်ထောင်စုတရားသူကြီးချုပ်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၁။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၄ တွင် -

(က) ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တို့တွင်”

(ခ) ပုဒ်မခွဲ (၂) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“ (၂) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပုဒ်မ ၁၅ အရ နည်းဥပဒေများထုတ်ပြန်ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တို့တွင် လိုက်ပါဆောင်ရွက်ခွင့်ပြုနိုင်သော တရားလွှတ်တော်ရှေ့နေများလိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ရမည်။ အဆိုပါတရားလွှတ်တော်ရှေ့နေများသည် ယင်းစည်းကမ်းချက်များနှင့်အညီမှတစ်ပါး အမှုလိုက်ပါဆောင်ရွက်ခွင့် မရှိစေရ။”

၁၂။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၅ တွင် -

(က) ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် -

“၁၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါကိစ္စရပ်များအတွက် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ သဘောထားမှတ်ချက်ကိုရယူ၍ ဤအက်ဥပဒေနှင့်အညီ နည်းဥပဒေများ ထုတ်ပြန်နိုင်သည်။”

(ခ) ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“ (ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တို့တွင် တရားလွှတ်တော်ရှေ့နေများ အမှုလိုက်ပါဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ”

(ဂ) ဘေးမှတ်စုကို အောက်ပါအတိုင်း အစားထိုးရမည် -

“တရားလွှတ်တော်ရှေ့နေများ၏ အခွင့်အရေးနှင့် တာဝန်များ”

၁၃။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေတွင် ပယ်ဖျက်ထားသော ပုဒ်မ ၁၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၁၉။ တရားလွှတ်တော်ရှေ့နေများကောင်စီသည် နေပြည်တော်တွင် ရုံးစိုက်သည်။”

၁၄။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၉ ၏ နောက်တွင် ပုဒ်မ ၂၀၊ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

“၂၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၂၁။ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်သည် တရားလွှတ်တော်ရှေ့နေများကောင်စီရုံးအဖွဲ့ကို တာဝန်ခံရမည်။

၂၂။ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး**အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၁၉)**

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း**ထုတ်ပြန်ကြေညာခြင်း**

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လာသော ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ
၇၉ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊

ညွှန်ကြားရေးမှူးချုပ်၊

ပြည်ထောင်စုလွှတ်တော်ရုံး။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)**(၂၀ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)**

၁၃ ခုနှစ်၊ လ ရက်

(၂၀ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေ ဟု
ခေါ်တွင်စေရမည်။

၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃ ကို အောက်ပါအတိုင်းအစားထိုးရမည် -

“၁၃။ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတို့က ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း
တို့ကို ဆောင်ရွက်ရမည်။”

၃။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၄ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၅၄။ ကော်မရှင်သည် -

(က) မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

(ခ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
လိုအပ်သလို ဆောင်ရွက်နိုင်သည်။”

၄။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(ခ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို
ယင်းမဲဆန္ဒနယ်ရှိ မဲစာရင်းတွင်ပါရှိသော မည်သည့်မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က
ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းမဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည်
လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ယင်းရွေးကောက်ပွဲနှင့်
စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်
အတိုင်း တင်သွင်းလျှောက်ထားနိုင်သည်။”

၅။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၈၉။ လွှတ်တော်တွင် တစ်စုံတစ်ရာသောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာလပ်လပ်ခဲ့လျှင်
လွှတ်တော်ပုံမှန်သက်တမ်းကာလအတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက်
များနှင့် မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုးရွေးကောက်တင်မြှောက်ရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး**အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၁၉)**

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း**ထုတ်ပြန်ကြေညာခြင်း**

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လာသော **အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း** ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၉ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊

ညွှန်ကြားရေးမှူးချုပ်၊

ပြည်ထောင်စုလွှတ်တော်ရုံး။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)**(၂၀ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)**

၁၃ ခုနှစ်၊ လ ရက်

(၂၀ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို **အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေ** ဟု ခေါ်တွင်စေရမည်။

၂။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃ ကို အောက်ပါအတိုင်းအစားထိုးရမည် -

“၁၃။ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့က ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း တို့ကို ဆောင်ရွက်ရမည်။”

၃။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၄ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၅၄။ ကော်မရှင်သည် -

(က) မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

(ခ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်နိုင်သည်။”

၄။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်းအစားထိုးရမည်-

“(ခ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယင်းမဲဆန္ဒနယ်ရှိ မဲစာရင်းတွင်ပါရှိသော မည်သည့်မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းမဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့် အတိုင်း တင်သွင်းလျှောက်ထားနိုင်သည်။”

၅။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၈၉။ လွှတ်တော်တွင် တစ်စုံတစ်ရာသောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်ခဲ့လျှင် လွှတ်တော်ပုံမှန်သက်တမ်းကာလအတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုးရွေးကောက်တင်မြှောက်ရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး**အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၁၉)**

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

**တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို
ပဋိပက္ခအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်ကြေညာခြင်း**

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လာသော **တိုင်းဒေသကြီး
လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဋိပက္ခအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း** ကို
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၉ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊

ညွှန်ကြားရေးမှူးချုပ်၊

ပြည်ထောင်စုလွှတ်တော်ရုံး။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို**ပဋိပက္ခအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)****(၂၀ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)**

၁၃ ခုနှစ်၊ လ ရက်

(၂၀ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို **တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို
ပဋိပက္ခအကြိမ်ပြင်ဆင်သည့် ဥပဒေ** ဟု ခေါ်တွင်စေရမည်။

၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃ ကို
အောက်ပါအတိုင်း အစားထိုးရမည် -

“၁၃။ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့က ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း
တို့ကို ဆောင်ရွက်ရမည်။”

၃။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၄ ကို
အောက်ပါအတိုင်း အစားထိုးရမည် -

“၅၄။ ကော်မရှင်သည် -

(က) မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

(ခ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
လိုအပ်သလို ဆောင်ရွက်နိုင်သည်။”

၄။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (ခ) ကို
အောက်ပါအတိုင်း အစားထိုးရမည် -

“(ခ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို
ယင်းမဲဆန္ဒနယ်ရှိ မဲစာရင်းတွင်ပါရှိသော မည်သည့်မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က
ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းမဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည်
လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ယင်းရွေးကောက်ပွဲနှင့်
စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်
အတိုင်း တင်သွင်းလျှောက်ထားနိုင်သည်။”

၅။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၈၉။ လွှတ်တော်တွင် တစ်စုံတစ်ရာသောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်ခဲ့လျှင် လွှတ်တော်ပုံမှန်သက်တမ်းကာလအတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုးရွေးကောက်တင်မြှောက်ရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
အမိန့်ကြော်ငြာစာအမှတ် (၆၈၈/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်)

၁။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-၂၂ ဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (က) အရ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သီးခြားသတ်မှတ်ထားသော နယ်မြေဒေသ အတွက် တည်ထောင်ဖွဲ့စည်းထားသည့် ကလေးသူငယ်တရားရုံးများတွင် စစ်ဆေးစီရင်ပိုင်ခွင့်ရှိသောမှုခင်းများ မှအပ ကျန်မြို့နယ်များတွင်ဖြစ်ပွားသော ကလေးသူငယ်မှုခင်းများနှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ဖြစ်ပွားသော ကလေးသူငယ်မှုခင်းများကို စစ်ဆေးစီရင်နိုင်ရန်အလို့ငှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ခ) အရ သက်ဆိုင်ရာမြို့နယ်တရားရုံးအသီးသီးရှိ မြို့နယ် တရားသူကြီးများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။

၂။ ယခင် တရားရုံးချုပ်၏ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၉၃) အား ပယ်ဖျက်လိုက်သည်။

ထွန်းထွန်းဦး
ပြည်ထောင်စုတရားသူကြီးချုပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
အမိန့်ကြော်ငြာစာအမှတ် (၇၈၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၅ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ အခြားနည်းဆန့်ကျင်ကွဲလွဲမှုမရှိခဲ့လျှင် ဤနည်းဥပဒေများတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

- (က) **အက်ဥပဒေ**ဆိုသည်မှာ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ဆိုသည်။
- (ခ) **အမြဲတမ်းအတွင်းဝန်**ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီး ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်ကို ဆိုသည်။
- (ဂ) **ကောင်စီ**ဆိုသည်မှာ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေအရ ဖွဲ့စည်းသည့် တရားလွှတ်တော်ရှေ့နေများကောင်စီကို ဆိုသည်။

- (ဃ) ဥက္ကဋ္ဌဆိုသည်မှာ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က) အရ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဥက္ကဋ္ဌကို ဆိုသည်။ ဤနည်းဥပဒေများအရ ကောင်စီဝင်များ ရွေးကောက်တင်မြှောက်ရန် ရွေးကောက်ပွဲများကျင်းပခြင်းနှင့် ပထမအကြိမ်အစည်းအဝေးကျင်းပခြင်းတို့အတွက် လက်ရှိ ကောင်စီ၏ဥက္ကဋ္ဌကို ဆိုသည်။
- (င) အတွင်းရေးမှူးဆိုသည်မှာ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (စ) အရ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ အတွင်းရေးမှူးတာဝန်များကိုဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသော အတွင်းရေးမှူးကို ဆိုသည်။ ထို့ပြင် နည်းဥပဒေ ၁၀ အရ ခန့်ထားသူလည်း ပါဝင်သည်။ ဤနည်းဥပဒေများအရ ကောင်စီဝင်များရွေးကောက်တင်မြှောက်ရန် ရွေးကောက်ပွဲများကျင်းပခြင်းနှင့် ပထမအကြိမ် အစည်းအဝေးကျင်းပခြင်းတို့အတွက် လက်ရှိကောင်စီ၏ အတွင်းရေးမှူးကို ဆိုသည်။
- (စ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဆိုသည်မှာ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေအရ တရားလွှတ်တော် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိပြီး ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကို ဆိုသည်။
- (ဆ) အကြောင်းအားလျော်စွာ ပေါ်ပေါက်လာသည့် လစ်လပ်နေရာဆိုသည်မှာ ကောင်စီဝင်တစ်ဦး သေဆုံးခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် အနားယူခြင်းကြောင့်သော်လည်းကောင်း၊ တရားလွှတ်တော် ရှေ့နေများစာရင်းမှ အမည်ပယ်ဖျက်ခံရခြင်းကြောင့်သော်လည်းကောင်း၊ နည်းဥပဒေ ၂၇ အရ သော်လည်းကောင်း ပေါ်ပေါက်သည့်လစ်လပ်နေရာကို ဆိုသည်။

အခန်း (၂)

ရွေးကောက်ပွဲကျင်းပခြင်းနှင့် လစ်လပ်နေရာဖြည့်တင်းခြင်း

- ၃။ ရွေးကောက်ပွဲများကျင်းပခြင်းကို ဥက္ကဋ္ဌသည် ပြည်ထောင်စုတရားသူကြီးချုပ်၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသည့်နေ့ရက်၊ အချိန်နှင့် နေရာအတွင်း ပြုလုပ်ရမည်။ သို့ရာတွင် ရွေးကောက်တင်မြှောက် ထားသည့် ကောင်စီဝင်များ သက်တမ်းမကုန်ဆုံးမီ တစ်လထက် နောက်မကျစေဘဲ ဆောင်ရွက်ရမည်။
- ၄။ (က) အတွင်းရေးမှူးသည် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် နေ့ရက်မတိုင်မီ ၄၅ ရက်ထက် နောက်မကျစေဘဲ နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာနိုင်ငံပြန်တမ်း၌ ထည့်သွင်းကြေညာရမည်။
- (ခ) အတွင်းရေးမှူးသည် နည်းဥပဒေခွဲ (က) အရ ကြေညာချက်ကို ကောင်စီရုံးခန်းတွင် စွဲကပ်၍ လည်းကောင်း၊ အများသိရှိစေရန် သင့်လျော်သည့်နည်းလမ်းဖြင့်လည်းကောင်း ကြေညာရမည်။ ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းတွင် စွဲကပ်နိုင်ရန် အမြဲတမ်းအတွင်းဝန်ထံသို့ ပေးပို့ရမည်။
- ၅။ အောက်ပါပုဂ္ဂိုလ်များသည် တရားလွှတ်တော်ရှေ့နေများ ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသည် -
- (က) အသက်ကန့်သတ်ချက်မှအပ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ တွင် ဖော်ပြ ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
- (ခ) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် မသက်ဆိုင်သူ၊
- (ဂ) အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (င) အရ တရားလွှတ်တော်ရှေ့နေ လုပ်သက်အနည်းဆုံး ၁၅ နှစ်ရှိသူ၊
- (ဃ) အက်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (၁) အရ အမှုလိုက်ပါဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ထားခြင်း သို့မဟုတ် တရားလွှတ်တော်ရှေ့နေများစာရင်းမှ ပယ်ဖျက်ခံရခြင်း မရှိသူ၊
- (င) အက်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (၁) အရ ပြင်းထန်စွာသတိပေးခြင်းပြစ်ဒဏ်ကို ရွေးကောက်ပွဲ ကျင်းပမည့်ရက်မတိုင်မီ သုံးနှစ်အတွင်း ချမှတ်ခံရခြင်း မရှိသူ။
- ၆။ (က) ကောင်စီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မဲဆန္ဒနယ်များကို လိုအပ်သလို သတ်မှတ်ရမည်။
- (ခ) နည်းဥပဒေ ၅ တွင် ဖော်ပြထားသည့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အရည်အချင်းနှင့် ပြည့်စုံသူသည် အဆိုပြုလွှာကို စာဖြင့် ရေးသားလက်မှတ်ရေးထိုးလျက် အခြားရွေးကောက် တင်မြှောက်ခံမည့်သူကို ထောက်ခံထားခြင်း မရှိသေးသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်

တရားလွှတ်တော်ရှေ့နေ လုပ်သက်အနည်းဆုံးငါးနှစ်ရှိ တရားလွှတ်တော်ရှေ့နေငါးဦး၏ ထောက်ခံချက်နှင့်အတူ ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်မီ ၄၅ ရက်ထက်မစော ၃၀ ရက်ထက် နောက်မကျစေဘဲ အတွင်းရေးမှူးထံသို့ လိပ်စာတပ်၍ပေးပို့ရမည်။

၇။ ရွေးကောက်တင်မြှောက်ခံလိုကြောင်း အဆိုပြုချက်တစ်ရပ်အား အတည်ပြုရေးကိစ္စတွင် အတွင်းရေးမှူးအနေဖြင့် သံသယရှိပါက ဥက္ကဋ္ဌထံ တင်ပြရမည်။ အတွင်းရေးမှူးသည် ဥက္ကဋ္ဌက ရွေးချယ် တာဝန်ပေးအပ်သည့် ကောင်စီဝင်သုံးဦးပါဝင်သည့် အဖွဲ့ထံသို့တင်ပြ၍ အဆုံးအဖြတ်ခံယူရမည်။ နည်းဥပဒေ ၁၇၊ ၁၈၊ ၂၀ နှင့် ၂၁ တို့၏ ပြဌာန်းချက်များကို အထောက်အထားပြု၍ အဆိုပါအဖွဲ့၏ ဆုံးဖြတ်ချက်မှာ အပြီးသတ်ဖြစ်သည်။

၈။ နည်းဥပဒေ ၇ အရ တာဝန်ပေးအပ်ထားသည့်အဖွဲ့က ရွေးကောက်တင်မြှောက်ခံလိုကြောင်း အဆိုပြုချက်အား တရားမဝင်ဟု ဆုံးဖြတ်လျှင် အတွင်းရေးမှူးသည် ယင်းအချက်ကို ရွေးကောက်တင်မြှောက် ခံမည့်သူထံသို့ အသိပေးရမည်။ ရွေးကောက်တင်မြှောက်ခံမည့်သူသည် အခြားအဆိုပြုချက်တစ်ရပ်တင်သွင်း လိုပါက နည်းဥပဒေ ၆ ၌ ပြဌာန်းထားသည့် အချိန်ကာလအတွင်း တင်သွင်းရမည်။ သို့ရာတွင် ရွေးကောက် တင်မြှောက်ခံမည့်သူ၏ ပေါ့ဆမှုကြောင့် ယင်းအချက်ကို မသိခဲ့လျှင် ၎င်းသည် နည်းဥပဒေ ၆ ၌ ပြဌာန်းထားသည့် အချိန်ကာလကုန်ဆုံးပြီးနောက် အဆိုပြုချက် တင်သွင်းပိုင်ခွင့် မရှိစေရ။

၉။ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် သတ်မှတ်ထားသည့်နေ့ရက်မတိုင်မီ အနည်းဆုံး ၁၅ ရက်ကြိုတင်၍ အတွင်းရေးမှူးသည် ရွေးကောက်တင်မြှောက်ခံလိုကြောင်း အဆိုပြုလွှာတင်ထားသူများ၏ အမည်စာရင်းကို ကောင်စီရုံးခန်းနှင့် အများသိရှိစေရန် သင့်လျော်သည့်နည်းလမ်းဖြင့် ကြေညာရမည်။ ထို့ပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းတွင်စွဲကပ်နိုင်ရန် အဆိုပါအမည်စာရင်းကို အမြဲတမ်းအတွင်းဝန်ထံသို့ ပေးပို့ရမည်။

၁၀။ ဤနည်းဥပဒေပြဌာန်းချက်များအရ ပြုလုပ်သည့် ရွေးကောက်ပွဲများနှင့် ဆက်စပ်ကိစ္စများအားလုံးကို အတွင်းရေးမှူးက ပြုလုပ်ရမည်။ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲများတွင် ဆောင်ရွက်ရန်အတွက် လိုအပ်သူ များကို ဥက္ကဋ္ဌက ခန့်အပ်ရမည်။

၁၁။ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲပြုလုပ်ရန် သတ်မှတ်ထားသည့် နေ့ရက်၊ အချိန်နှင့် နေရာတွင် ရွေးကောက်တင်မြှောက်ခံမည့်သူအားလုံး၏ အမည်များကို ဖော်ပြထားသည့် အတွင်းရေးမှူးလက်မှတ် ရေးထိုးထားသော ဆန္ဒမဲလက်မှတ်နှင့် ရွေးကောက်တင်မြှောက်ခံမည့်သူများစာရင်းကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသော ဆန္ဒမဲပေးမည့်သူ တစ်ဦးချင်းစီအား နည်းဥပဒေ ၁၀ အရ ခန့်ထားသူက ပေးအပ်ရမည်။ ဆန္ဒမဲ ပေးမည့်သူသည် ရရှိသည့်ဆန္ဒမဲလက်မှတ်ပျက်စီးနေလျှင် နည်းဥပဒေ ၁၀ အရ ခန့်ထားသူထံ တင်ပြ၍ အသစ်ရယူနိုင်သည်။ ပျက်စီးသွားသည့် ဆန္ဒမဲလက်မှတ်အား ဖျက်သိမ်းရန် နည်းဥပဒေ ၁၀ အရ ခန့်ထားသူထံ ပြန်လည်အပ်နှံရမည်။

၁၂။ (က) ဆန္ဒမဲပေးသူတစ်ဦးသည် ဆန္ဒမဲလက်မှတ်တွင် မိမိမဲပေးလိုသည့် ရွေးကောက်တင်မြှောက်ခံမည့် တရားလွှတ်တော်ရှေ့နေ ၁၁ ဦး၏အမည်နံဘေး၌ အမှန် (✓) အမှတ်အသားများရေးမှတ်၍ မဲပေးရမည်။ ဆန္ဒမဲတစ်ကြိမ်ထက်ပို၍မပေးရ။ ဆန္ဒမဲလက်မှတ်ပေါ်တွင် လက်မှတ်မထိုးရ။

(ခ) ကောင်စီက အတည်ပြုထားသော အမှတ်အသားမပါသည့် ဆန္ဒမဲလက်မှတ်၊ ရွေးကောက် တင်မြှောက်ခံမည့် တရားလွှတ်တော်ရှေ့နေ ၁၁ ဦးထက်ပို၍ ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်၊ မည်သူ့ကိုမျှ ဆန္ဒပြုထားခြင်းမရှိသည့် ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုထားခြင်းမှာ မသေချာမထင်ရှားသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် အမှတ်အသားပြုထားသည့် ဆန္ဒမဲလက်မှတ်၊ ပျက်စီးနေသည့် သို့မဟုတ် ပြောင်းလဲထားသည့် သို့မဟုတ် ဆုတ်ဖြုတ်ထားသည့် ဆန္ဒမဲလက်မှတ် များကို ပျက်စီးသွားသည့် ဆန္ဒမဲလက်မှတ်အဖြစ် မှတ်ယူရမည်။ ပျက်စီးသွားသည်ဟု မှတ်ယူသော ဆန္ဒမဲလက်မှတ်များကို ထည့်သွင်းရေတွက်ခြင်းမပြုရ။

(ဂ) ဆန္ဒမဲလက်မှတ်တစ်ခုသည် ထည့်သွင်းရေတွက်ခြင်း မပြုနိုင်လောက်အောင် ပျက်စီးခြင်း ရှိ မရှိ ဆိုသည့်ကိစ္စနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၇ အရ တာဝန်ပေးအပ်ထားသည့်အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်သည်။

၁၃။ ဆန္ဒမဲပေးပြီးသောအခါ နည်းဥပဒေ ၁၀ အရ ဥက္ကဋ္ဌက ခန့်ထားသူရှေ့၌ ဆန္ဒမဲများကို ရေတွက်၍ ဆန္ဒမဲလက်မှတ်များကို မဲပုံးတစ်ခု၌ထည့်ပြီး ချိပ်တံဆိပ်ခတ်နိုင်ရမည်။ ထို့နောက် နည်းဥပဒေ ၁၀ အရ ဥက္ကဋ္ဌက ခန့်ထားသူသည် ထုတ်ပေးသည့်ဆန္ဒမဲလက်မှတ်နှင့် မဲပုံးအတွင်းမှ ရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်ကိုက်ညီမှု ရှိ မရှိ စစ်ဆေး၍ တွေ့ရှိချက်ကို မှတ်တမ်းတင်ရမည်။

၁၄။ (က) ဆန္ဒမဲပေးခြင်းပြီးဆုံးသောအခါ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရာတွင် နည်းဥပဒေ ၁၀ အရ ဥက္ကဋ္ဌက ခန့်ထားသူသည် ဆန္ဒမဲလက်မှတ်တစ်စောင်ချင်းကို စိစစ်၍ နည်းဥပဒေ ၁၂ နှင့် ညီညွတ်ခြင်းမရှိသည့် ဆန္ဒမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်ရမည်။ ရွေးကောက် တင်မြှောက်ခံသူ တစ်ဦးချင်းရရှိသော ဆန္ဒမဲအရေအတွက်ကို စာရင်းပြုစု၍ ထိန်းသိမ်းထား ရမည်။ အဆိုပါစာရင်းတစ်စုံကို အတွင်းရေးမှူးထံ ပေးပို့ရမည်။

(ခ) အတွင်းရေးမှူးသည် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသူ တစ်ဦးချင်းရရှိသော ဆန္ဒမဲအရေအတွက်ကို စာရင်းပြုစု၍ ထိန်းသိမ်းထားရမည်။ အဆိုပါ စာရင်းတစ်စုံကို မှတ်တမ်း အဖြစ် ထိန်းသိမ်းထားရန် အမြဲတမ်းအတွင်းဝန်ထံ ပေးပို့ရမည်။

၁၅။ (က) ဦးစွာ ပထမရွေးကောက်ခံရသူများအဖြစ် ကြေညာရမည့်သူများမှာ နည်းဥပဒေ ၁၄ အရ တစ်ဦးချင်းရရှိသော မဲအရေအတွက် အများဆုံးထဲမှ တစ်ဦးချင်းအလိုက် တစ်ဦးပြီးတစ်ဦး ရွေးချယ်သူများ ဖြစ်ရမည်။

(ခ) ရရှိသောဆန္ဒမဲများ တူညီနေသည့်ကိစ္စတွင် နည်းဥပဒေ ၇ အရ တာဝန်ပေးအပ်ထားသည့် အဖွဲ့၏ရှေ့၌ အတွင်းရေးမှူးသည် မဲစနစ်ဖြင့် ဆောင်ရွက်၍ အဆုံးအဖြတ်ပေးရမည်။

၁၆။ ကောင်စီဝင်အဖြစ် ဦးစွာ ပထမရွေးချယ်ခြင်းခံရသူ ၁၁ ဦး၏ စာရင်းကို အတွင်းရေးမှူးက ပြုစု၍ လက်မှတ်ရေးထိုးပြီး နည်းဥပဒေ ၇ အရ တာဝန်ပေးအပ်ထားသည့် အဖွဲ့ထံ တင်ပြရမည်။ ယင်းအဖွဲ့က အတည်ပြုလက်မှတ်ရေးထိုး၍ အတွင်းရေးမှူးက မှတ်တမ်းအဖြစ်ထားရှိပြီး အမြဲတမ်းအတွင်းဝန်ထံ မှတ်တမ်း တစ်စုံ ပေးပို့ရမည်။ အတွင်းရေးမှူးက အဆိုပါစာရင်းမိတ္တူများကို နိုင်ငံပိုင်သတင်းစာ၌လည်းကောင်း၊ မြန်မာ နိုင်ငံ ပြန်တမ်း၌လည်းကောင်း ထုတ်ပြန်ကြေညာပြီး ယင်းကြေညာချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းများ၊ ကောင်စီရုံးခန်းနှင့် အများသိရှိစေရန် သင့်လျော်သည့် နေရာများတွင် ထုတ်ပြန်ကြေညာနိုင်ရန် ပေးပို့ရမည်။

အခန်း (၃)

ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ဆောင်ရွက်ခြင်း

၁၇။ ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်သည့် ရွေးကောက်ပွဲ၏ တရားဝင်မှု ရှိ မရှိ ဆိုသော ကိစ္စနှင့်စပ်လျဉ်း၍ အခြားသော ရွေးကောက်တင်မြှောက်ခံသူ တစ်ဦးဦး သို့မဟုတ် ကောင်စီဝင် တစ်ဦးဦးက ကန့်ကွက်လိုပါက စာဖြင့်လက်မှတ်ရေးထိုး၍ အတွင်းရေးမှူးထံ ပေးပို့ရမည်။ ယင်းစာ၌ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကန့်ကွက်ရခြင်း အကြောင်းပြချက် ဖော်ပြလျက် အတွင်းရေးမှူးထံသို့ နည်းဥပဒေ ၁၆ အရ ရွေးကောက်တင်မြှောက်ခံရသူများစာရင်းကို ထုတ်ပြန်ကြေညာသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ပေးပို့ရ မည်။ အတွင်းရေးမှူးသည် လက်ခံရရှိသောစာများကို နည်းဥပဒေ ၂၀ အရ ဖွဲ့စည်းထားသော ကော်မတီ ထံသို့ တင်ပြရမည်။ ယင်းသို့ ထုတ်ပြန်ကြေညာသည့်နေ့ရက်မှ ခုနစ်ရက်ကျော်လွန်ပြီးနောက် ကန့်ကွက်ပိုင်ခွင့် မရှိစေရ။

၁၈။ ရွေးကောက်တင်မြှောက်ခံရသူများစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ရက်ပေါင်း ၃၀ အတွင်း မည်သည့်အချိန်၌မဆို နည်းဥပဒေ ၇ အရ တာဝန်ပေးအပ်ထားသည့်အဖွဲ့သည် ရွေးကောက်တင်မြှောက်ခံရသူ တစ်ဦးနှင့်ပတ်သက်၍ တရားဝင်မှု ရှိ မရှိ ဆိုသည့်အချက်ကို နည်းဥပဒေ ၂၀ အရ ခန့်ထားသည့် ကော်မတီ ထံသို့ စာဖြင့်ရေးသား တင်ပြနိုင်သည်။

၁၉။ အဆိုပါ ရွေးကောက်တင်မြှောက်ခံရသူများစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ရက်ပေါင်း ၄၀ ကုန်ဆုံးချိန်၌ ရွေးကောက်ပွဲ ပြီးစီးသည်ဟု မှတ်ယူရမည်။ ဆန္ဒမဲလက်မှတ်များကို ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်

ရွေးကောက်ပွဲ တရားဝင်မှု ရှိ မရှိဆိုသည့် ကန့်ကွက်ချက်နှင့်စပ်လျဉ်းသည့် နည်းဥပဒေ ၁၇ သို့မဟုတ် နည်းဥပဒေ ၁၈ ပါ ကိစ္စအတွက် ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ထိန်းသိမ်းထားပြီး နည်းဥပဒေ ၂၀ အရ ခန့်ထားသည့် ကော်မတီ၏ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည်။

၂၀။ နည်းဥပဒေ ၁၇ သို့မဟုတ် နည်းဥပဒေ ၁၈ အရ ပေါ်ပေါက်လာသည့်ကိစ္စများကို ဥက္ကဋ္ဌက ဦးဆောင်၍ ကောင်စီဝင် နှစ်ဦး ပါဝင်သည့် ကော်မတီက ဆုံးဖြတ်ရမည်။ ထိုကော်မတီသည် သင့်သည်ဟု ထင်မြင်သည့်အတိုင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပိုင်ခွင့်ရှိသည်။ အဆိုပါ ကော်မတီ၏ဆုံးဖြတ်ချက်သည် ပေါ်ပေါက်လာသည့် ပြဿနာ၊ လွှဲအပ်ပေးပို့သည့်ကိစ္စရပ်များ သို့မဟုတ် ဤနည်းဥပဒေအရ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုအပေါ် အပြီးသတ်ဆုံးဖြတ်ချက်ဖြစ်သည်။

၂၁။ အကယ်၍ ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးသည် တရားဝင်ရွေးချယ်ခြင်းခံရသူမဟုတ်ဟု အဆိုပါ ကော်မတီကဆုံးဖြတ်လျှင် ကောင်စီဦးပေါ်ပေါက်လာမည့် လစ်လပ်သည့် ကောင်စီဝင်နေရာအတွက် ဤမှ နောက်တွင် ပြဋ္ဌာန်းသည့်အကြောင်းအားလျော်စွာ ပေါ်ပေါက်လာသည့် လစ်လပ်နေရာအတွက် ရွေးချယ် ရမည့်နည်းလမ်းဖြင့် ရွေးချယ်ဖြည့်စွက်ရမည်။

အခန်း (၄)

ရာထူးသက်တမ်း သတ်မှတ်ခြင်း

၂၂။ ဤနည်းဥပဒေများအရ ကောင်စီဝင်များစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ဥက္ကဋ္ဌသည် ပြည်ထောင်စုတရားသူကြီးချုပ်၏ အတည်ပြုချက်ဖြင့် ကောင်စီ၏ ပထမအကြိမ် အစည်းအဝေးကို ခေါ်ယူကျင်းပရမည်။ အဆိုပါ အစည်းအဝေး ကျင်းပသည့်နေ့တွင် ယခင်ကောင်စီဝင် များသည် တာဝန်မှနှုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၂၃။ ကောင်စီဝင်များ၏ သက်တမ်းသည် ဤအက်ဥပဒေအရ ဖွဲ့စည်းသည့်ကောင်စီ ပထမအကြိမ် အစည်းအဝေးကျင်းပသည့်နေ့မှစ၍ ငါးနှစ်ဖြစ်သည်။ ကောင်စီဝင်တစ်ဦးသည် သက်တမ်းတစ်ဆက်တည်း နှစ်ကြိမ်အထိသာ ကောင်စီဝင်အဖြစ် ဆောင်ရွက်ရမည်။

၂၄။ ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသော ကောင်စီဝင်နေရာလစ်လပ်ပါက ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဖြင့် ဖြည့်စွက်ရမည်။ ကျန်ကောင်စီဝင်နေရာ လစ်လပ်ပါက ကောင်စီ၏အဆိုပြုချက်ဖြင့် ဖြည့်တင်းနိုင်သည်။

၂၅။ ရွေးကောက်တင်မြှောက်ထားသည့် ကောင်စီဝင်များအကြား အကြောင်းအားလျော်စွာ လစ်လပ်နေရာ ပေါ်ပေါက်ပါက ကောင်စီသည် မဲအများဆုံးရသူထဲမှ ရွေးချယ်ရမည်။

၂၆။ နည်းဥပဒေ ၂၄ သို့မဟုတ် ၂၅ အရ ဖြည့်စွက်ခြင်းခံရသော ကောင်စီဝင်၏ သက်တမ်းသည် သက်ဆိုင်ရာကောင်စီဝင်၏ ကျန်ရှိသည့်သက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

၂၇။ ကောင်စီဝင်တစ်ဦးသည် ကောင်စီအစည်းအဝေးတက်ရောက်ရန် သုံးကြိမ်ဆက်တိုက် အကြောင်းမဲ့ ပျက်ကွက်ခဲ့လျှင် ထိုသူသည် တာဝန်မှနှုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အခန်း (၅)

အစည်းအဝေးများ ကျင်းပခြင်းနှင့် အစည်းအဝေး အထမြောက်ခြင်း

၂၈။ ကောင်စီအစည်းအဝေးများကို ဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ အတွင်းရေးမှူးက စီစဉ်ကျင်းပရမည်။

၂၉။ အတွင်းရေးမှူးသည် ကောင်စီအစည်းအဝေးများကျင်းပရန် အကြောင်းကြားစာများကို အချိန်နှင့် တစ်ပြေးညီ ပေးပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရမည်။

၃၀။ ကောင်စီအစည်းအဝေးများ၌ ကောင်စီဝင် ၁၀ ဦး တက်ရောက်ပါက အစည်းအဝေး တရားဝင် အထမြောက်သည်။

အခန်း (၆)**ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ရွေးကောက်တင်မြှောက်ခြင်းနှင့် ရာထူးသက်တမ်းသတ်မှတ်ခြင်း**

၃၁။ ကောင်စီသည် ရွေးကောက်တင်မြှောက်ခံရသည့် ကောင်စီဝင်များထဲမှ ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့ကို ရွေးကောက်တင်မြှောက်ရမည်။ ၎င်းတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်။

၃၂။ (က) ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ရွေးကောက်တင်မြှောက်ခြင်းကို ကောင်စီဝင်များ ရွေးကောက်တင်မြှောက်ပြီးနောက် ကျင်းပသည့်ကောင်စီ၏ ပထမအကြိမ်အစည်းအဝေး၌ ပြုလုပ်ရမည်။

(ခ) ရွေးကောက်တင်မြှောက်ခြင်းကို ကောင်စီ၏ဆုံးဖြတ်ချက်နှင့်အညီ လျှို့ဝှက်မဲပေးစနစ်ဖြင့် ပြုလုပ်ရမည်။

(ဂ) ရွေးကောက်တင်မြှောက်ခံရသည့် ကောင်စီဝင်များအားလုံး အစည်းအဝေးသို့ တက်ရောက်ပြီး ဆန္ဒမဲပေးရမည်။

အခန်း (၇)**အထွေထွေ**

၃၃။ ကောင်စီဝင် လစ်လပ်မှုရှိသော်လည်း တရားလွှတ်တော်ရှေ့နေများကောင်စီမှာ ဖွဲ့စည်းထားသည်ဟု မှတ်ယူရမည်။

၃၄။ ကောင်စီ၏ ဆုံးဖြတ်ချက်များကို ထုတ်ဖော်ပြောကြား၍ မှတ်တမ်းတင်ခြင်းအားဖြင့် ပြုလုပ်ရမည်။ အစည်းအဝေးတက်ရောက်သည့် ကောင်စီဝင် တစ်ဦးချင်းအနေဖြင့် မဲတစ်မဲ ပေးပိုင်ခွင့်ရှိသည်။ အစည်းအဝေး၏ ဥက္ကဋ္ဌသည် မဲအရေအတွက် တူညီနေသည့်ကိစ္စတွင် အဆုံးအဖြတ်ပေးသည့် မဲပေးပိုင်ခွင့်ရှိသည်။

၃၅။ ကောင်စီက ဆုံးဖြတ်ခဲ့သည့် အကြောင်းကိစ္စတစ်ရပ်ကို ဆုံးဖြတ်ချက်ချသည့်နေ့မှ ၆ လအတွင်း ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် ပြန်လည်တင်ပြခြင်း မပြုလုပ်ရ။ ထို့ပြင် ဤနည်းဥပဒေအတွင်း အကျုံးဝင် သည့်ကိစ္စတစ်ရပ်ရပ်အား ဥက္ကဋ္ဌက ဆုံးဖြတ်ရမည်ဖြစ်ပြီး ၎င်း၏ဆုံးဖြတ်ချက်မှာ အပြီးသတ်ဖြစ်သည်။

၃၆။ အက်ဥပဒေ၊ ဤနည်းဥပဒေများနှင့် ဆန့်ကျင်မှုမရှိစေဘဲ ကောင်စီသည် သင့်သည်ထင်မြင်သည့် အတိုင်း ကောင်စီ၏လုပ်ငန်းတာဝန်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်။

ထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်**အမိန့်ကြော်ငြာစာအမှတ် ၂၉/၂၀၁၉**၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်)**အတည်ပြုခန့်ထားခြင်း**

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၆၆/၂၀၁၈ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (ရွေးကောက်ပွဲ ခုံရုံးဆိုင်ရာ) ရာထူးနေရာသို့ တိုးမြှင့်ခန့်ထားခဲ့သော ဦးလှထွန်း အား အစမ်းခန့်ကာလပြည့်မြောက်သည့် နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၁၉

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

ကိုယ်ရေးအရာရှိခန့်အပ်ခြင်း

၁။ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်စွဲပါ အမိန့်အမှတ်၊ ၁၄/၂၀၁၇ ဖြင့် ခန့်အပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေး၏ ကိုယ်ရေးအရာရှိ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏အဆောင်အယောင် ဆိုင်ရာဥပဒေနှင့်အညီ ဦးသော်သော် [နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ၉/မဟမ (နိုင်) ၀၀၂၉၅၅] အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ခန့်ထားလိုက်သည်။

၂။ လစာနှုန်းထား (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) တွင် အမြင့်ဆုံးလစာငွေ ၂၉၅၀၀၀/- ကို ခံစားခွင့် ပြုလိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၀၉/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၁/၂၀၁၆) နှင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၂၄/၂၀၁၇) တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦး တို့အား ယှဉ်တွဲပါအတိုင်း အစားထိုး ပြောင်းလဲလိုက်သည် -

(၁) ကြည်း ၂၄၉၁၂
ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဦး

အစား

ကြည်း ၁၈၈၅၆
ဗိုလ်မှူးချုပ် တင်စန်းနိုင်

(၂) ကြည်း ၃၂၃၄၃
ဒုတိယဗိုလ်မှူးကြီး ရဲမင်းဦး

အစား

ကြည်း ၃၁၃၇၆
ဒုတိယဗိုလ်မှူးကြီး ထိန်လင်း

(၃) ကြည်း ၂၉၇၇၇
ဗိုလ်မှူး စိုးသူ

အစား

ကြည်း ၃၂၂၆၀
ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၁၀/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၅၅/၂၀၁၉) တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည် -

ရေ ၄၀၈၄

ဗိုလ်မှူး တင်ထွဋ်

အစား

ရေ ၄၃၂၈

ဗိုလ်မှူး စိုးကိုကို

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၁၁/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
(၁၃) ဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃) ဦးကို အမည်စာရင်းပြောင်းလဲ လိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၃/၂၀၁၆)၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၂၈/၂၀၁၆)၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃၁/၂၀၁၇)၊ ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၆၃/၂၀၁၈) နှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၁၆၉/၂၀၁၈) တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃) ဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည် -

ကချင်ပြည်နယ်လွှတ်တော်

(၁) ကြည်း ၃၂၃၆၄

ဗိုလ်မှူး မျိုးသူအောင်

အစား

ကြည်း ၃၄၇၃၆

ဗိုလ်မှူး ထင်လင်းထွန်း

(၂) ကြည်း ၃၈၁၇၀

ဗိုလ်မှူး ဆန်းကျော်သူ

အစား

ကြည်း ၃၀၇၆၄

ဗိုလ်မှူး ကျော်သူမျိုး

ကရင်ပြည်နယ်လွှတ်တော်(၃) ကြည်း ၃၄၈၆၆
ဗိုလ်မှူး လင်းထွန်း**အစား**ကြည်း ၆၀၄၇၁
ဗိုလ်ကြီး ဟိန်းထက်နိုင်**စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်**(၄) ကြည်း ၃၀၄၁၉
ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဦး**အစား**ကြည်း ၂၀၂၃၅
ဒုတိယဗိုလ်မှူးကြီး ခင်မောင်လွင်**မန္တလေးတိုင်းဒေသကြီးလွှတ်တော်**(၅) ကြည်း ၂၆၀၉၇
ဗိုလ်မှူးကြီး ကျော်နိုင်စိုး**အစား**ကြည်း ၃၂၅၂၈
ဗိုလ်မှူး ကျော်လွင်မိုး(၆) ကြည်း ၂၇၈၉၇
ဗိုလ်မှူး နေလင်းရှိန်**အစား**ကြည်း ၃၂၈၃၄
ဗိုလ်မှူး နိုင်လင်းအောင်**ရခိုင်ပြည်နယ်လွှတ်တော်**(၇) ကြည်း ၂၂၀၀၅
ဗိုလ်မှူး သိန်းထွန်း**အစား**ကြည်း ၃၈၀၄၂
ဗိုလ်မှူး ကျော်မျိုးထက်**ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်**(၈) ကြည်း ၂၉၆၉၀
ဒုတိယဗိုလ်မှူးကြီး သန်းလွင်**အစား**ကြည်း ၃၀၉၈၅
ဒုတိယဗိုလ်မှူးကြီး နေသွေး(၉) ကြည်း ၃၈၀၈၃
ဗိုလ်မှူး သူရိန်**အစား**ကြည်း ၄၀၂၃၂
ဗိုလ်မှူး မျိုးထက်ကျော်(၁၀) အင်န် ၇၂၁
ဗိုလ်မှူး ဒေါ်မော်မော်သန်း**အစား**အင်န် ၇၄၈
ဗိုလ်မှူး ဒေါ်ခင်မင်းမင်းမြတ်**ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်**(၁၁) ကြည်း ၂၈၇၈၃
ဗိုလ်မှူး မင်းခေါင်**အစား**ကြည်း ၂၉၁၀၉
ဗိုလ်မှူး မင်းထွဋ်(၁၂) ရေ ၄၂၄၇
ဗိုလ်မှူး ဖြိုးသူထွန်း**အစား**ရေ ၃၇၈၂
ဗိုလ်မှူး အောင်ဇော်သင်း(၁၃) ကြည်း ၂၉၇၇၀
ဗိုလ်ကြီး အောင်ကြည်စိုး**အစား**ကြည်း ၅၆၃၉၁
ဗိုလ်ကြီး မင်းအောင်

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၁၂/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)**ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း**

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၄) နေရာ၌ ဒေါ်စန်းလှ အစား ဒေါ်စန်းစန်းမြင့် ကို စတင်တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၁၃/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၅) နေရာ၌ ဦးသန်းထွန်း အစား ဦးအောင်စံလှ ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၁၄/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁) နေရာ၌ ဦးမောင်မောင်တင် အစား ဦးမောင်မောင် ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၁၅/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁) နေရာ၌ ဦးကျော်မာယာကု အစား ဦးမြင့်နိုင် ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၁၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
စိစစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၆၁/၂၀၁၈) တွင်
ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ယှဉ်တွဲပါ
အတိုင်း အစားထိုးပြောင်းလဲလိုက်သည် -

ကြည်း ၂၈၆၆၆
ဒုတိယဗိုလ်မှူးကြီး သန်းဇော်

အစား

ကြည်း ၁၉၇၆၈
ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင်

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ခရီးသွားလုပ်ငန်းကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၉

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်
၃/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့သည့် ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးသိန်းဇော် အစား ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊
ဦးညီညီမင်း ကို အဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဥက္ကဋ္ဌ

ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

အမှတ် ၄၈၁/၂၀၁၉ ။ ။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သိန်းဇင် အား
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှအစပြု၍ ခံစားရန်ရှိသည့် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄) လကို
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၈၁ အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

အမိန့်အရ

အောင်ဆန်းစုကြည်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

နိုင်ငံခြားရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာ (၂၀၁/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

၁။ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မန်တုံမြို့၊ မြို့မရပ်ကွက်၊ ကွင်းအမှတ်/အမည်-၄/ပါကထောင်၊
ဦးပိုင်အမှတ်-၉၁၊ မြေကွက်အမှတ်-၆၁/၁၄၅၊ **မြေဧရိယာ (၀. ၁၁၀) ဧက** အား ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး၊
မန်တုံမြို့နယ်စာရင်းစစ်ရုံး မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန်အမိန့်ဆင့်ဆိုချက်
၃၃၂ အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သို့ အခမဲ့ လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၂၀၂/၂၀၁၉)

၁။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအုပ်စုနှင့် ဆိက္ခဝကျေးရွာအုပ်စုတို့ရှိ
ကွင်းအမှတ်နှင့် အမည်-၄၄၀-ခ၊ မြို့စိုးရွာမကွင်း၊ ၄၃၉-ခ/တန့်ကြည်အရှေ့၊ ၄၃၈/ဆိက္ခဝ၊ မြေကွက်
အမှတ်ပေါင်း (၄၇) ခုမှ **မြေဧရိယာ ၃၀. ၃၂ ဧက** အား **ကျောက်ခွက်-လက်ပံတို-အရာတော် ရေနံနှင့်**
သဘာဝဓာတ်ငွေ့မြေ နေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန်အမိန့်ဆင့်ဆိုချက် ၃၃၂ အရ လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့ လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၂၀၃/၂၀၁၉)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/
အမည်-၇၅၇/သဲဖြူချောင်းကွင်း၊ ဦးပိုင်အမှတ် (၁၁) **မဟာစန္ဒီမာရာမကျောင်းတိုက်** မူလသာသနာ့မြေ
ဧရိယာ (၁. ၂၂) ဧကအနက်မှ မြေကွက်အမှတ် (F-၂၆/၄၉၁) ရှိ **မြေဧရိယာ (၀. ၀၄) ဧက** ကို ဗဒ္ဒသိမ်မြေ
အဖြစ် အသုံးပြုရန်အတွက် ဝိသုဂါမသီးခြားရွာဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အထက်မြန်မာနိုင်ငံ မြေနှင့်
အခွန်နည်းဥပဒေ ၅၃ (က) နှင့်အညီ **သိမ်ဒါယိကာမ ဒေါ်ရွှေဝါ [၁၃/နမတ (နိုင်) ၀၃၂၆၅၉]** အား
ဗဒ္ဒသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၂၀၄/၂၀၁၉)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကဝါကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-
၁၃၁၅/ဘိစခပ်အရှေ့ကွင်း၊ ဦးပိုင်အမှတ် (၁၇၂/၁၉) ရှိ **ဥလုမွန်ဘုန်းတော်ကြီးကျောင်း** အခွန်လွတ်သာသနာ့
မြေဧရိယာ ၀. ၉၅ ဧကအနက်မှ **၀. ၀၆ ဧက** အား ဗဒ္ဒသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုဂါမ
သီးခြားရွာဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ-၃၄ နှင့်အညီ
သိမ်ဒါယိကာဦးမောင်ရ [၁၀/ရမန (နိုင်) ၀၃၅၉၇၉] အား ဗဒ္ဒသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

မင်းသူ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၀၁၉/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ကြိုတင်ပြင်ဆင်ခွင့် (၄) လအား ငြင်းပယ်ခွင့်ပြုခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး ဦးကျော်ကျော် (တိုင်းဒေသကြီးဦးစီးမှူး) အား ၎င်း၏ သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၈၁ အရ အများပြည်သူအကျိုးငှာ ငြင်းပယ်ခွင့်ပြုလိုက်သည်။

၂။ အဆိုပါ အများပြည်သူအကျိုးငှာ ငြင်းပယ်ခွင့်ပြုထားသော ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့အထိ ပြန်လည်ခံစားခွင့်ပြုပြီး ခွင့်ရက်ကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့မှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၀၁၉/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ သုတေသနမှူး ဒေါ်မွေးမွေး အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး သဘောတူညီချက်အရ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူးရာထူးသို့ စတင် သတင်းပို့ တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၀၁၉/၂၀၁၉)

ကြိုတင်ပြင်ဆင်ခွင့် (၄) လအား ငြင်းပယ်ခွင့်ပြုခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရုံးချုပ်)၊ မြေအောက်ရေဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး ဦးဌေးလွင် အား ၎င်း၏ သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ (၈၁) အရ အများပြည်သူအကျိုးငှာ ငြင်းပယ်ခွင့်ပြုလိုက်သည်။

၂။ အဆိုပါ ငြင်းပယ်ထားသော ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ပြန်လည်ခံစားခွင့်ပြုပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှ စ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

ဒေါက်တာအောင်သူ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၅၅/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၈၆/၂၀၁၉) အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း ကို ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက် စေလိုက်သည်။

သန့်စင်မောင်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်
(၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်)

ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်းကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ - ၆၊ ပုဒ်မခွဲ (က) အရ အပ်နှံထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းရှိ အောက်ဖော်ပြပါ နယ်နိမိတ်များ အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၂၂၂) ဧကရှိသောနယ်မြေကို “ဒန့်ဒီးကြိုးပြင် ကာကွယ်တော” အဖြစ် ၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ (၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်) မှစ၍ သတ်မှတ်ရန်ရည်ရွယ်ကြောင်း ကြေညာလိုက်သည်။

၁။ နယ်နိမိတ်အလားအလာဖော်ပြချက်

မြောက်ဘက် ။ ။ ထီးလင်းမြို့နယ်နှင့်ဆောမြို့နယ် နယ်နိမိတ်ကြော၊ ဘူးတောင်းကြိုးပိုင်းနှင့် ပိန္နဲကြိုးပိုင်းတို့၏ နယ်နိမိတ် ထိစပ်နေသောနေရာ ခန့်မှန်းမြေပုံညွှန်း (PJ-469249) မှ အရှေ့တောင်ဘက်သို့ (၅) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (PJ-480247) အထိ၊ ထိုမှ အရှေ့မြောက်ဘက်သို့ (၆) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (PJ-493249) အထိ၊ ထိုမှ အရှေ့မြောက်ဘက်သို့ (၄) ဖာလုံခန့်လာရာ ရဲဒူးဘူးတောင်းသွားလမ်းနှင့်ဆုံသည့် ခန့်မှန်းမြေပုံညွှန်း (PJ-500253) အထိ၊ ထိုမှ အရှေ့မြောက်ဘက်သို့ (၄) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (PJ-505259) အထိ၊ ထိုမှ ဒန့်ဒီးချောင်းအတိုင်း အရှေ့ဘက်သို့ (၂) ဖာလုံခန့်လာရာ ချောင်းခွဆုံနေရာ ခန့်မှန်းမြေပုံညွှန်း (PJ-509258) အထိ။

အရှေ့ဘက် ။ ။ ထိုမှ အနောက်တောင်ဘက်သို့ (၄) ဖာလုံခန့်လာရာ ရဲဒူး-ဘူးတောင်းရွာသွားလမ်းနှင့် ဆုံသည့် ခန့်မှန်းမြေပုံညွှန်း (PJ-507250) အထိ၊ ထိုမှ တောင်ဘက်သို့ (၂) ဖာလုံခန့်လာရာ ဖအိုင်းချောက် ခန့်မှန်းမြေပုံညွှန်း (PJ-505245) အထိ၊ ထိုမှ တောင်ဘက်သို့ (၅) ဖာလုံခန့် လာရာ ရေတကောင်းချောက် ခန့်မှန်းမြေပုံညွှန်း (PJ-504235) အထိ၊ ထိုမှ တောင်ဘက်သို့ (၃) ဖာလုံခန့်လာရာ မျောက်မကျားချောင်းနှင့်ဆုံသည့် ခန့်မှန်းမြေပုံညွှန်း (PJ-502228) အထိ၊

တောင်ဘက် ။ ။ ထိုမှ အနောက်တောင်ဘက်သို့ မျောက်မကျားချောင်းအတိုင်း (၁) မိုင် (၇) ဖာလုံခန့်လာရာ ဆောမြို့နယ် နယ်နိမိတ်ကြောနှင့်ဆုံသည့် ခန့်မှန်းမြေပုံညွှန်း (PJ-472237) အထိ၊

အနောက်ဘက် ။ ။ ထိုမှ အနောက်မြောက်ဘက်သို့ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ် နယ်နိမိတ်ကြောအတိုင်း (၆) ဖာလုံခန့်လာရာ မူလစတင်သည့်နေရာ ထီးလင်းမြို့နယ်နှင့်ဆောမြို့နယ် နယ်နိမိတ် ကြော၊ ဘူးတောင်းကြိုးဝိုင်းနှင့် ပိန္နဲကြိုးဝိုင်းတို့၏ နယ်နိမိတ်ထိစပ်နေသောနေရာ ခန့်မှန်း မြေပုံညွှန်း (PJ-469249) အထိ။

၂။ သစ်တောကြေးတိုင်အရာရှိခန့်အပ်ခြင်း

ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်တွင်ပါရှိသော တားမြစ်ချက်များ အရ ပေါ်ပေါက်လာမည့် အများပြည်သူတို့၏ အခွင့်အရေးထိခိုက်နစ်နာမှုများကို သတ်မှတ်သည့် နည်းလမ်း များနှင့်အညီ စုံစမ်းစစ်ဆေး၍ ဆုံးဖြတ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားရေးမှူးချုပ်အား သစ်တောကြေးတိုင်အရာရှိအဖြစ် ခန့်အပ်လိုက်သည်။

၃။ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

ထို့အပြင် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်တွင်ပါရှိသော တားမြစ်ချက်များအရ ပေါ်ပေါက်လာမည့် အများပြည်သူတို့၏ အခွင့်အရေးထိခိုက်နစ်နာမှုများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စုံစမ်းစစ်ဆေး၍ ဆုံးဖြတ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အောက်ဖော်ပြပါ လုပ်ငန်းအဖွဲ့အား တာဝန်ပေးအပ်လိုက်သည် -

စဉ်	ရာထူး	တာဝန်
၁။	ညွှန်ကြားရေးမှူးချုပ် သစ်တောဦးစီးဌာန	ဥက္ကဋ္ဌ
၂။	မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထီးလင်းမြို့နယ်	အဖွဲ့ဝင်
၃။	မြို့နယ်ဦးစီးအရာရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ထီးလင်းမြို့နယ်	အဖွဲ့ဝင်
၄။	ဦးထွန်းထွန်းဝင်း ဒေသခံပြည်သူ၊ ကျောက်ထုကျေးရွာ၊ ထီးလင်းမြို့နယ်	အဖွဲ့ဝင်
၅။	ဦးစိုးမြင့် ဒေသခံပြည်သူ၊ ဒန့်ဒီးကျေးရွာ၊ ထီးလင်းမြို့နယ်	အဖွဲ့ဝင်
၆။	ဦးမြင့်စိုး ဒေသခံပြည်သူ၊ ဒန့်ဒီးကျေးရွာ၊ ထီးလင်းမြို့နယ်	အဖွဲ့ဝင်
၇။	မြို့နယ်ဦးစီးအရာရှိ မြို့နယ်သစ်တောဦးစီးဌာန၊ ထီးလင်းမြို့နယ်	အတွင်းရေးမှူး

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၉)

ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်းကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ - ၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ နေပြည်တော်၊ ဒက္ခိဏာခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အောက်ဖော်ပြပါ နယ်နိမိတ်များအတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၁၀၀) ဧကရှိသောနယ်မြေကို “ကျောက်တစ်လုံးကြိုးပြင်ကာကွယ်တော” အဖြစ် ၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ (၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်) မှစ၍ သတ်မှတ်ရန်ရည်ရွယ်ကြောင်း ကြေညာလိုက်သည်။

၁။ နယ်နိမိတ်အလားအလာဖော်ပြချက်

- မြောက်ဘက် ။ ။ သစ်ရာတောင်ကြောပေါ်ရှိ ခန့်မှန်းမြေပုံညွှန်း (V-769869) မှအစပြု၍ အရှေ့ဘက်သို့
- (၁) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-771870) ထိ၊ ထိုမှ အရှေ့တောင်ဘက်သို့
 - (၁) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-773868) ထိ၊ ထိုမှ အရှေ့မြောက်ဘက်သို့
 - (၇) သံကြိုးခန့်လာရာ ကျောက်တစ်လုံးဘုရားသွားလမ်းအနီး ခန့်မှန်းမြေပုံညွှန်း (V-774869) ထိ၊ ထိုမှ အရှေ့တောင်ဘက်သို့ ကျောက်တစ်လုံးဘုရားသွားလမ်းအတိုင်း (၄) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-782866) ထိ၊ ထိုမှ အရှေ့တောင်ဘက်သို့ ကျောက်တစ်လုံးဘုရားသွားလမ်းအတိုင်း (၁) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-783864) ထိ၊ ထိုမှ အရှေ့တောင်ဘက်သို့ (၁) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-785862) ထိ၊ ထိုမှ အရှေ့ဘက်သို့ (၇) သံကြိုးခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-787862) ထိ
- အရှေ့ဘက် ။ ။ ထိုမှ အရှေ့တောင်ဘက်သို့ ကျောက်တစ်လုံးဘုရားသွားလမ်းအတိုင်း (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-789857) ထိ၊ ထိုမှ အနောက်တောင်ဘက်သို့ (၃) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-786853) ထိ၊ ထိုမှ တောင်ဘက်သို့ (၁. ၅) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-786849) ထိ၊ ထိုမှ အရှေ့ဘက်သို့ (၁) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-788848) ထိ၊ ထိုမှ အရှေ့တောင်ဘက်သို့ (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-791845) ထိ၊ ထိုမှ အရှေ့မြောက်ဘက်သို့ (၁) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-794846) ထိ၊ ထိုမှ ကျောက်တစ်လုံးဘုရားသွားလမ်းအတိုင်း တောင်ဘက်သို့ (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-795843) ထိ၊ ထိုမှ အရှေ့မြောက်ဘက်သို့ (၆) သံကြိုးခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-796844) ထိ၊ ထိုမှ အရှေ့တောင်ဘက်သို့ (၁) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-799843) ထိ၊ ထိုမှ ကျောက်တစ်လုံးဘုရားသွားလမ်းအတိုင်း အရှေ့တောင်ဘက်သို့ (၂) ဖာလုံခန့်လာရာ သရက်ချဉ်လမ်းခွင့်ဆင့်သည့် ခန့်မှန်းမြေပုံညွှန်း (V-801837) ထိ
- တောင်ဘက် ။ ။ ထိုမှ အနောက်ဘက်သို့ ဘုရားတောင်ကျေးရွာသွားလမ်းအတိုင်း (၄) ဖာလုံ (၂) သံကြိုးခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-788836) ထိ၊ ထိုမှ အနောက်မြောက်ဘက်သို့ (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-784839) ထိ၊ ထိုမှ အနောက်မြောက်ဘက်သို့ နတ်သလင်းတောင်ကြောအတိုင်း (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-779841) ထိ
- အနောက်ဘက် ။ ။ ထိုမှ နတ်သလင်းတောင်ကြောအတိုင်း အနောက်မြောက်ဘက်သို့ (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-774845) ထိ၊ ထိုမှ အနောက်မြောက်ဘက်သို့ (၄) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-769854) ထိ၊ ထိုမှ မြောက်ဘက်သို့ (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-770859) ထိ၊ ထိုမှ မြောက်ဘက်သို့ (၂) ဖာလုံခန့်လာရာ ခန့်မှန်းမြေပုံညွှန်း (V-768864) ထိ၊ ထိုမှ မြောက်ဘက်သို့ (၂) ဖာလုံခန့်လာရာ မူလစတင်သည့် ခန့်မှန်းမြေပုံညွှန်း (V-769869) ထိ။

၂။ သစ်တောကြေးတိုင်အရာရှိခန့်အပ်ခြင်း

ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်တွင်ပါရှိသော တားမြစ်ချက်များအရ ပေါ်ပေါက်လာမည့် အများပြည်သူတို့၏ အခွင့်အရေးထိခိုက်နစ်နာမှုများကို သတ်မှတ်သည့် နည်းလမ်း

များနှင့်အညီ စုံစမ်းစစ်ဆေး၍ ဆုံးဖြတ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားရေးမှူးချုပ်အား သစ်တောကြေးတိုင်အရာရှိအဖြစ် ခန့်အပ်လိုက်သည်။

၃။ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

ထို့အပြင် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်တွင်ပါရှိသော တားမြစ်ချက်များအရ ပေါ်ပေါက်လာမည့် အများပြည်သူတို့၏ အခွင့်အရေးထိခိုက်နစ်နာမှုများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စုံစမ်းစစ်ဆေး၍ ဆုံးဖြတ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အောက်ဖော်ပြပါ လုပ်ငန်းအဖွဲ့အား တာဝန်ပေးအပ်လိုက်သည် -

စဉ်	ရာထူး	တာဝန်
၁။	ညွှန်ကြားရေးမှူးချုပ် သစ်တောဦးစီးဌာန	ဥက္ကဋ္ဌ
၂။	မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်	အဖွဲ့ဝင်
၃။	မြို့နယ်ဦးစီးအရာရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်	အဖွဲ့ဝင်
၄။	ဦးကျော်မြင့် ဒေသခံပြည်သူ၊ သစ်တောကျေးရွာအုပ်စု၊ ပျဉ်းမနားမြို့နယ်	အဖွဲ့ဝင်
၅။	ဦးဝင်းတင် ဒေသခံပြည်သူ၊ ပျဉ်းမနားမြို့နယ်	အဖွဲ့ဝင်
၆။	မြို့နယ်ဦးစီးအရာရှိ မြို့နယ်သစ်တောဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်	အတွင်းရေးမှူး

အုန်းဝင်း၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၆/၂၀၁၉ အရ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဌေး အား အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၉)

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၆/၂၀၁၉ အရ စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန် အား အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

ခင်မောင်ချို၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

စက်မှုဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၁၉

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ ၂၀၁၉ ခုနှစ် ပြက္ခဒိန်နှစ်အတွက် လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာ (Sale Centre) တွင် ရောင်းချရန်မော်တော်ယာဉ်တင်သွင်းရာတွင် အောက်ဖော်ပြပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် -

- (က) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာဖွင့်လှစ်မည့် ကုမ္ပဏီသည် စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ် ရှိရမည်။
- (ခ) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာဖွင့်လှစ်မည့် ကုမ္ပဏီတစ်ခုအတွက် စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်တစ်ခုဖြင့်သာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်။
- (ဂ) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံငွေ (Deposit) အဖြစ် မြန်မာကျပ်ငွေသိန်း (၁၅၀၀) အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းထားရမည်။
- (ဃ) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာ (Sale Centre) တွင် ရောင်းချမည့် မော်တော်ယာဉ်များကို တင်သွင်းရာတွင် အပ်ကုန် (Consignment Basic) စနစ်အပြင် LC (Letter of Credit) ငွေလွှဲစာတမ်းဖြင့် ပေးချေသည့်စနစ် သို့မဟုတ် TT (Telegraphic Transfer) ကြေးနန်းငွေလွှဲပို့နည်းစနစ်ဖြင့် တင်သွင်းနိုင်သည်။
- (င) မော်တော်ယာဉ်များကို တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်းကာလအတွင်း ရန်ကုန်ဆိပ်ကမ်းအရောက် တင်သွင်းရမည်။
- (စ) လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာတွင် ရောင်းချရန်အတွက် တင်သွင်းလိုသည့် မော်တော်ယာဉ်အရေအတွက်နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်မည့် တာဝန်ပေးအပ်ထားသောအဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် သတ်မှတ်အရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ပြီး မော်တော်ယာဉ်ဥပဒေအရ နှစ်စဉ်အတည်ပြုထုတ်ပြန်သော မော်တော်ယာဉ်အမျိုးအစားများနှင့် မော်ဒယ်နှစ်များအတိုင်းသာ တင်သွင်းရမည်။
- (ဆ) တင်သွင်းလာသော မော်တော်ယာဉ်များကို သတ်မှတ်ထားသော မော်တော်ယာဉ်အရောင်းစင်တာတွင်သာ ထားရှိရမည်။ ယင်းအရောင်းစင်တာမှအပ ဝယ်ယူအားရောင်းချခြင်းမပြုမီ လမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရ။
- (ဇ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်။
- (ဈ) အရောင်းစင်တာဖွင့်လှစ်မည့်နေရာသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်မည့် တာဝန်ပေးအပ်ထားသောအဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။

- (ည) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာအကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ (၉၀၀၀) ရှိရမည်။
- (ဋ) အရောင်းစင်တာများမှ ရောင်းချသည့် မော်တော်ယာဉ်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် လျှောက်ထားပြီးမှသာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်။
- (ဌ) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာဖွင့်လှစ်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် အရောင်းစင်တာ အတွက် ခွင့်ပြုထားသောတင်သွင်းခွင့်လိုင်စင်ကို တစ်စုံတစ်ဦးသို့ လွှဲပြောင်းရောင်းချခြင်း မပြုရ။
- (ဍ) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာဖွင့်လှစ်သည့် ကုမ္ပဏီအနေဖြင့် Normal LC or TT စနစ်ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များအား (၂) နှစ်အတွင်း အပြီးရောင်းချ စာရင်း ရှင်းလင်းခြင်း ဆောင်ရွက်ရမည်။
- (ဎ) အပ်ကုန် (Consignment) ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များရောင်းချခြင်း၊ ငွေလွှဲခြင်း၊ လက်ကျန်စာရင်းရှင်းလင်းခြင်း သို့မဟုတ် လုပ်ငန်းရပ်ဆိုင်း၍ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ စာရင်းရှင်းလင်းခြင်းတို့ကို အပြီးသတ် ဆောင်ရွက်ပြီးပါက အပ်နှံထားသောအာမခံငွေ (Deposit) မြန်မာကျပ်ငွေသိန်း (၁၅၀၀) အား ပြန်လည်ထုတ်ယူနိုင်သည်။
- (ဏ) လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာတွင် ရောင်းချရန် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များနှင့်စပ်လျဉ်း၍ ထားရှိရမည့် စာရွက်စာတမ်း၊ လယ်ဂျာစာရင်းစာအုပ်စသည်တို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖြစ်စေ၊ တာဝန်လွှဲအပ်သည့်အဖွဲ့အစည်းမှ ဖြစ်စေ ဝင်ရောက်စစ်ဆေးခြင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်မှ ခွင့်ပြုရမည်။
- (တ) အရောင်းစင်တာလက်မှတ်၊ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်တို့ကို အနည်းဆုံး သက်တမ်းမကုန်မီ (၁) လကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရမည်။
- (ထ) ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်လိုပါက Downtown Area ၏ ပြင်ပတွင် ဖွင့်လှစ်ခွင့်ပြုပါမည်။
- ၃။ ပြုပြင်ပြီး (Reconditioned) မော်တော်ယာဉ်များတင်သွင်းရာတွင် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် ကိုက်ညီအောင် ပြုပြင်ထားသည့် မော်တော်ယာဉ်များကိုသာ တင်သွင်းရမည် -
- (က) လိုအပ်သော အစိတ်အပိုင်းများကို ပြန်လည်အစားထိုးခြင်းအပါအဝင် အကောင်းပကတိပြည့်စုံကြောင်း စစ်ဆေးပြီး၊ တပ်ဆင်ပြီးသောအင်ဂျင်ဖြစ်ရမည်။ (The engine must be tested and checked including the replacement of necessary parts, whether it is in good condition and completely adjusted or not.)
- (ခ) လိုအပ်သောအစိတ်အပိုင်းများကို ပြန်လည်အစားထိုးခြင်းအပါအဝင် အပြည့်အဝဘေးအန္တရာယ်ကင်းရှင်းရန် ဘရိတ်များမှအစ အသေးစိတ်စစ်ဆေးပြီး ပြန်လည်ပြင်ဆင်ထားသည့် ယာဉ်အောက်ပိုင်း ဖြစ်ရမည်။ (The Chassis, including the break and necessary parts, must be overhauled and repaired for accident prevention.)
- (ဂ) ပြီးပြည့်စုံသည့်အနေအထားသို့ရောက်သည်အထိ ဆေးသုတ်ပြုပြင်ထားသောယာဉ်ကိုယ်ထည် ဖြစ်ရမည်။ (The body of vehicle must be completely repaired and painted.)
- (ဃ) ယာဉ်အတွင်းပိုင်းသန့်ရှင်းရမည်။ (The interior of the vehicle must be cleaned.)
- (င) ဘက်ထရီနှင့် တာယာများအသစ်ဖြစ်ရမည်။ (New battery and new tyres must be installed.)
- (စ) သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသောစံချိန်စံညွှန်းကိုက်ညီရမည်။ (ဥပမာ - လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ အငှားယာဉ်တက္ကစီ) [The vehicle must be in conformity with the required standards prescribed by relevant agencies or ministries. (eg. Ambulance, fire engine, taxi ...)]

၄။ အထက်အပိုဒ် ၂ ပါ စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဥပဒေစည်းမျဉ်းများအပြင် အခြားတည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၉

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ ၂၀၁၉ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ်အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် အောက်ဖော်ပြပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် -

- (က) မော်တော်ယာဉ်အရောင်းပြခန်းဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံသားမှဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ဆောင်ရွက်ခြင်းဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ဝန်ဆောင်မှုကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ်ရရှိထားသည့် ကုမ္ပဏီဖြစ်ရမည် ဖြစ်ပြီး၊ ယင်းကုမ္ပဏီသည် တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီမှဖြစ်စေ၊ Regional Office မှဖြစ်စေ မော်တော်ယာဉ်အသစ်များ ဖြန့်ဖြူးရောင်းချရန် အရောင်းကိုယ်စားလှယ် Distributorship သို့မဟုတ် Dealership ဖြင့် တရားဝင်ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီဖြစ်ရမည်။
- (ခ) မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီ၏ဘဏ်စာရင်းတွင် အာမခံငွေ (Deposit) အဖြစ် မြန်မာကျပ်ငွေသိန်း (၁၅၀၀) အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းထားရမည်။
- (ဂ) မော်တော်ယာဉ်အရောင်းပြခန်းတွင် ရောင်းချရန်တင်သွင်းလာသည့် မော်တော်ယာဉ်များသည် အသစ် (Brand New) ဖြစ်ရမည်။
- (ဃ) တင်သွင်းလာမည့် မော်တော်ယာဉ်များ၏ Model Year သည် ရောက်ရှိခန့်နှစ်နှင့် ရောက်ရှိခန့်နှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် အသုံးမပြုရသေးသော Brand New ဖြစ်ရမည်ဖြစ်ပြီး ဘယ်စတီယာရင်ယာဉ်ကိုသာ တင်သွင်းရမည်။
- (င) မော်တော်ယာဉ်အရောင်းပြခန်းတွင် ပြသရောင်းချမည့် မော်တော်ယာဉ်များကို တင်သွင်းရာတွင် အပ်ကုန် (Consignment Basic) စနစ်အပြင် LC (Letter of Credit) ငွေလွှဲစာတမ်းဖြင့် ပေးချေသည့်စနစ် သို့မဟုတ် TT (Telegraphic Transfer) ကြေးနန်းငွေလွှဲပို့နည်းစနစ်ဖြင့် တင်သွင်းနိုင်သည်။
- (စ) မော်တော်ယာဉ်များကိုတင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်းကာလအတွင်း တင်သွင်းရမည်။
- (ဆ) မော်တော်ယာဉ်အရောင်းပြခန်းများတွင် ရောင်းချရန်အတွက် တင်သွင်းလိုသည့် မော်တော်ယာဉ် အရေအတွက်နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်မည့် တာဝန်ပေးအပ်ထားသော အဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သတ်မှတ်သည့် အရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ပြီး မော်တော်ယာဉ်ဥပဒေအရ နှစ်စဉ်အတည်ပြုထုတ်ပြန်သော မော်တော်ယာဉ်အမျိုးအစားများနှင့် မော်ဒယ်နှစ်များအတိုင်းသာ တင်သွင်းရမည်။
- (ဇ) တင်သွင်းလာသော မော်တော်ယာဉ်များကို သတ်မှတ်ထားသော မော်တော်ယာဉ်အရောင်းပြခန်းနှင့် သို့လျှောင့်ရုံတွင်သာ ထားရှိရမည်။ ယင်းအရောင်းပြခန်းမှအပ အခြားနေရာများတွင် ပြသရောင်းချခြင်းကို ဆောင်ရွက်လိုပါက သီးခြားခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။ ဝယ်သူအား ရောင်းချခြင်းမပြုမီ လမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရ။

- (ဈ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာစည်ပင်သာယာရေး အဖွဲ့များထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်။
- (ည) မော်တော်ယာဉ်အရောင်းပြခန်းကို အဆင့်မီစွာတည်ထောင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- (ဋ) တင်သွင်းသည့် မော်တော်ယာဉ်အသစ်များအတွက် လိုအပ်သည့်အာမခံမှု၊ Spare Parts အပိုပစ္စည်းများရောင်းချနိုင်မှု၊ ရောင်းချပြီးနောက်ပိုင်းပြင်ဆင်မှုများ (After Sale Services) ကို ဆောင်ရွက်နိုင်မည့် အလုပ်ရုံကို တည်ထောင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
- (ဌ) အရောင်းပြခန်းဖွင့်လှစ်မည့်နေရာနှင့် သိုလှောင်ရုံသတ်မှတ်ချက်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်မည့် တာဝန်ပေးအပ်ထားသော အဖွဲ့အစည်း များ၏ အခါအားလျော်စွာထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရမည်။
- (ဍ) မော်တော်ယာဉ်အရောင်းပြခန်းနှင့် သိုလှောင်ရုံနေရာသည် ယင်းအရောင်းပြခန်းဖွင့်လှစ်မည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ တည်ရှိရမည်။
- (ဎ) မော်တော်ယာဉ်အရောင်းပြခန်း၏ အကျယ်အဝန်းသည် စတုရန်းပေ (၁၄၀၀၀) နှင့် သိုလှောင်ရုံ အကျယ်အဝန်းသည် စတုရန်းပေ (၅၀၀၀) ရှိရမည်။
- (ဏ) မော်တော်ယာဉ်အရောင်းပြခန်းဖွင့်လှစ်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် ခွင့်ပြုထားသော မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ကို အခြားသူတစ်ဦးသို့ လွှဲပြောင်းရောင်းချခြင်း မပြုရ။
- (တ) မော်တော်ယာဉ်အရောင်းပြခန်းဖွင့်လှစ်သည့် ကုမ္ပဏီအနေဖြင့် အရောင်းပြခန်းတွင် (၂) နှစ်အတွင်း မရောင်းရသော မော်တော်ယာဉ်များကိုဖြစ်စေ၊ လုပ်ငန်းရပ်ဆိုင်း၍ ကျန်ရှိ နေသော မော်တော်ယာဉ်များကိုဖြစ်စေ၊ ဆိပ်ကမ်းရောက်ရှိပြီး (၂) နှစ်အတွင်း စာရင်းရှင်းလင်းခြင်း၊ မှတ်ပုံတင်ခြင်း အပြီးဆောင်ရွက်ရမည်။
- (ထ) တင်သွင်းခဲ့သည့် မော်တော်ယာဉ်များရောင်းချခြင်း၊ ငွေလွှဲခြင်း၊ လက်ကျန်စာရင်းရှင်းလင်းခြင်း (သို့မဟုတ်) လုပ်ငန်းရပ်ဆိုင်း၍ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ စာရင်းရှင်းလင်းခြင်း တို့ကို အပြီးသတ်ဆောင်ရွက်ပြီးပါက အပ်နှံထားသောအာမခံငွေ (Deposit) မြန်မာကျပ်ငွေသိန်း (၁၅၀၀) အား ပြန်လည်ထုတ်ယူနိုင်သည်။
- (ဒ) မော်တော်ယာဉ်အရောင်းပြခန်းတွင် ရောင်းချရန် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ ထားရှိရမည့်စာရွက်စာတမ်း၊ လယ်ဂျာစာရင်းစာအုပ် စသည်တို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဖြစ်စေ၊ တာဝန်လွှဲအပ်သည့် အဖွဲ့အစည်းမှဖြစ်စေ ဝင်ရောက်စစ်ဆေးခြင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်မှ ခွင့်ပြုရမည်။
- (ဓ) အရောင်းပြခန်းလက်မှတ်၊ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်တို့ကို အနည်းဆုံး သက်တမ်းမကုန်မီ (၁) လကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရမည်။
- ၃။ အထက်အပိုဒ် ၂ ပါ စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောဥပဒေ စည်းမျဉ်းများအပြင် အခြားတည်ဆဲဥပဒေစည်းမျဉ်း များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၁၉

- ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ ၂၀၁၉ ခုနှစ် ပြက္ခဒိန်နှစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများနှင့် လုပ်ငန်းသုံး ယန္တရားများအား အရောင်းပြခန်း (Show Room) များတွင် ရောင်းချရန် တင်သွင်းရာတွင် အောက်ဖော်ပြပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် -

- (က) ယန္တရားအရောင်းပြခန်း ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံသားမှဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ဝန်ဆောင်မှုကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ်ရရှိထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ခြင်းနှင့် စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီးဖြစ်ရမည်။ ၎င်းကုမ္ပဏီသည် နိုင်ငံခြားရှိ ပင်ရင်းကုမ္ပဏီမှဖြစ်စေ၊ ဒေသဆိုင်ရာ (Regional Office) မှဖြစ်စေ၊ စက်ယန္တရားအသစ်များဖြန့်ဖြူးရောင်းချရန် အရောင်းကိုယ်စားလှယ် Distributorship ဖြင့် တရားဝင်ခန့်အပ်ခြင်း ခံရသူဖြစ်ရမည်။
- (ခ) ယန္တရားအရောင်းပြခန်း ဖွင့်လှစ်မည့်ကုမ္ပဏီသည် စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ် ရှိရမည်။
- (ဂ) ယန္တရားအရောင်းပြခန်းဖွင့်လှစ်မည့် ကုမ္ပဏီသည် စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ် တစ်ခုဖြင့်သာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်။
- (ဃ) ယန္တရားအရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့်ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံငွေ (Deposit) အဖြစ် မြန်မာကျပ်ငွေသိန်း (၁၅၀၀) အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြု ထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းထားရမည်။
- (င) ယန္တရားများအား အရောင်းပြခန်း (Show Room) ဖွင့်လှစ်ပြီးဆောင်ရွက်ရသည့် ဝန်ဆောင်မှုသည် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်။ ဝယ်ယူအနေနှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ - ၁၄ အရ အသုံးပြုသည့် ငွေကြေး အပေါ်တွင် ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန် ခေါင်းစဉ်ဖြင့် ဝင်ငွေခွန် ပေးဆောင်ရမည်။
- (စ) တင်သွင်းလာမည့် ယန္တရားများ၏ Model Year သည် ရောက်ရှိခန့်မှန်မှု (၃) နှစ်အတွင်း အသုံးမပြုရသေးသော ယန္တရားဖြစ်ရမည်။
- (ဆ) ယန္တရားအရောင်းပြခန်းတွင် ပြသရောင်းချမည့် ယန္တရားများကို တင်သွင်းရာတွင် အပ်ကုန် (Consignment Basic) စနစ်အပြင် LC (Letter of Credit) ငွေလွှဲစာတမ်းဖြင့် ပေးချေသည့်စနစ် သို့မဟုတ် TT (Telegraphic Transfer) ကြေးနန်းငွေလွှဲပို့နည်းစနစ်ဖြင့် တင်သွင်းနိုင်သည်။
- (ဇ) ယန္တရားများကို တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်းကာလအတွင်း မြန်မာနိုင်ငံအရောက် တင်သွင်းရမည်။
- (ဈ) ယန္တရားအရောင်းပြခန်းများတွင် ရောင်းချရန်အတွက် တင်သွင်းလိုသည့် ယန္တရားအရေအတွက်နှင့် စပ်လျဉ်း၍ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ အခါအားလျော်စွာ ထုတ်ပြန်သတ်မှတ်သည့် အရေအတွက်အတိုင်းသာ တင်သွင်းရမည်။
- (ည) တင်သွင်းလာသောယန္တရားများကို သတ်မှတ်ထားသော ယန္တရားအရောင်းပြခန်းတွင်သာ ထားရှိ ရမည်။ ယင်းအရောင်းပြခန်းတွင် ဝယ်ယူအား ရောင်းချခြင်းမပြုမီ လမ်းများပေါ်တွင် မောင်းနှင် အသုံးပြုခြင်း လုံးဝမပြုလုပ်ရ။
- (ဋ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာစည်ပင်သာယာရေး အဖွဲ့များထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်။
- (ဌ) အရောင်းပြခန်း၏ လုပ်ငန်းဆောင်ရွက်မှုအပေါ်မူတည်၍ စက်ယန္တရားအမှတ်တံဆိပ်အား Brand တစ်မျိုးထက်ပိုမို၍ စိစစ်ဆောင်ရွက်ခွင့်ပြုမည်။
- (ဍ) အရောင်းပြခန်းတွင် ရောင်းချရန်အတွက် ပြည်ပမှတင်သွင်းမည့် လုပ်ငန်းသုံးယန္တရားများအား ယန္တရားအမျိုးအစားအလိုက် အရေအတွက်သတ်မှတ်စိစစ်၍ လျှောက်ထားခွင့်ပြုမည်။

- (ပ) အရောင်းပြခန်းတွင်ရောက်ရှိလာသော လုပ်ငန်းသုံးယန္တရားများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အရောင်းပြခန်းဖွင့်လှစ်သူမှ တင်သွင်းခွင့်လိုင်စင်ရယူပြီးဖြစ်၍ ဝယ်ယူသူမှဝယ်ယူခွင့်ပါမစ်လျှောက်ထားရယူခြင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည်။
- (ဏ) တင်သွင်းလာမည့် လုပ်ငန်းသုံးယန္တရားများ၏ Vehicle Weight အား မြန်မာနိုင်ငံ၏ လမ်းတံတားများ ခံနိုင်ဝန် (တန်-၆၀) ထက်မပိုသော ယာဉ်များကိုသာ ခွင့်ပြုမည်။
- (တ) ရောင်းချမည့်ကုမ္ပဏီအမည်၊ ရောင်းချသည့်စက်ယန္တရား အမှတ်တံဆိပ်အမျိုးအစား၊ ရောင်းချသည့် အရေအတွက်၊ အသုံးပြုမည့်လုပ်ငန်းတည်ရှိရာဒေသ၊ ရောင်းချမည့်ကုမ္ပဏီ၏ လုပ်ငန်းအမျိုးအစား (တူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း) စသည့်ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ နှစ်စဉ် (Annual Report) တင်ပြရမည်။
- (ထ) ရန်ကုန်ဆိပ်ကမ်းမှ သိုလှောင်ရုံသို့လည်းကောင်း၊ သိုလှောင်ရုံမှ Show Room/ Sale Center နေရာသို့လည်းကောင်း၊ Show Room/ Sale Center တွင် ဝယ်ယူပြီး သက်ဆိုင်ရာလုပ်ငန်းခွင် များသို့လည်းကောင်း ပြောင်းရွှေ့ရာတွင် လမ်းတံတားများမပျက်စီးစေရန်အတွက် ချိန်းတပ်ယာဉ် များအား ဝန်တင်ယာဉ် (Transporter) ဖြင့်သာ တင်ဆောင်ပြောင်းရွှေ့ရမည်။
- (ဒ) ချိန်းတပ်ယန္တရားများနှင့် ၎င်းတို့ကို သယ်ယူပို့ဆောင်ဝန်တင်ယာဉ် (၂) မျိုးပေါင်းအလေးချိန်သည် မြန်မာနိုင်ငံ၏ လမ်းတံတားများခံနိုင်ဝန် (တန်-၆၀) ထက်ကျော်လွန်ခြင်းမရှိရန်နှင့် ကျော်လွန်ပါက အပိုင်းလိုက်ဖြုတ်၍ ယာဉ်တစ်စီးစီနှင့် ခွဲခြားသယ်ဆောင်ရမည်။ (ဥပမာ - Backhoe မောင်းတံ၊ မြေကော်စသည်ဖြင့်)
- (ဓ) တင်သွင်းသည့် ယန္တရားအသစ်များအတွက် လိုအပ်သည့်အာမခံမှု၊ Spare Parts အပိုပစ္စည်းများ ရောင်းချနိုင်မှု၊ ရောင်းချပြီးနောက်ပိုင်းပြင်ဆင်မှုများ (After Sale Services) ကို ဆောင်ရွက် နိုင်မည့် အလုပ်ရုံကို တည်ထောင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
- (န) ယန္တရားအရောင်းပြခန်းပြုလုပ်သည့် ကုမ္ပဏီအနေဖြင့် သတ်မှတ်မြေဧရိယာ အကျယ်အဝန်းမှာ တစ်နေရာတည်း (၃) ဧကအောက် လျော့နည်းမှုရှိနေသော်လည်း ယာဉ်ယန္တရားသိုလှောင်နေရာ၊ ယာဉ်ယန္တရားစက်ပြင်အလုပ်ရုံနှင့် ယာဉ်ယန္တရား အရောင်းပြခန်းနေရာ (၃) ခုပေါင်းဧရိယာသည် (၃) ဧကရှိပါက ဖွင့်လှစ်ခွင့်ပြုပါမည်။
- (ပ) စက်ယန္တရားများ ပြုပြင်ရန်လိုအပ်သော ပစ္စည်းအပြည့်အစုံပါသော ပြင်ဆင်ရေးလုပ်ငန်းဌာန Service Workshop မှာ အနည်းဆုံး (၅၀၀၀) စတုရန်းပေရှိရမည်။
- (ဖ) အရောင်းပြခန်းဖွင့်လှစ်သည့်နေရာသည် မြို့တွင်း (Down Town) ဧရိယာ၏ ပြင်ပဖြစ်ရမည်။
- (ဗ) အရောင်းပြခန်းတည်ရှိရာမြေသည် မိမိပိုင်မြေဖြစ်လျှင် ကုမ္ပဏီဒါရိုက်တာတစ်ဦးဦး၏ အမည် ပါရှိသည့် မူရင်းဂရန် အထောက်အထားရှိရမည်။
- (ဘ) အကယ်၍ မြေငှားဖြစ်လျှင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တံဆိပ်ခေါင်းကပ်မှတ်ပုံတင်ထားသည့် အနည်းဆုံး (၃) နှစ်သက်တမ်းရှိ မြေငှားစာချုပ်မူရင်းအား အထောက်အထားအဖြစ် တင်ပြရမည်။
- (မ) အရောင်းပြခန်းဖွင့်လှစ်မည့်နေရာနှင့် သိုလှောင်ရုံသတ်မှတ်ချက်သည် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အခါအားလျော်စွာထုတ်ပြန်သော စံနှုန်း သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။
- (ယ) ယန္တရားအရောင်းပြခန်းနှင့် သိုလှောင်ရုံနေရာသည် ယင်းအရောင်းပြခန်း ဖွင့်လှစ်မည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ တည်ရှိရမည်။
- (ရ) ယန္တရားအရောင်းပြခန်း ဖွင့်လှစ်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် ခွင့်ပြုထားသော ယန္တရား တင်သွင်းခွင့်လိုင်စင်ကို အခြားသူတစ်ဦးသို့ လွှဲပြောင်းရောင်းချခြင်း မပြုရ။
- (လ) ယန္တရားအရောင်းပြခန်း ဖွင့်လှစ်သည့်ကုမ္ပဏီအနေဖြင့် အရောင်းပြခန်းတွင် (၃) နှစ်အတွင်း မရောင်းရသော ယန္တရားများကိုဖြစ်စေ၊ လုပ်ငန်းရပ်ဆိုင်း၍ ကျန်ရှိနေသော ယန္တရားများကိုဖြစ်စေ ဆိပ်ကမ်းရောက်ရှိပြီး (၃) နှစ်အတွင်း စာရင်းရှင်းလင်းခြင်း၊ မှတ်ပုံတင်ခြင်း အပြီးဆောင်ရွက်ရမည်။
- (ဝ) အပ်ကုန် (Consignment) ဖြင့် တင်သွင်းခဲ့သည့် ယန္တရားများရောင်းချခြင်း၊ ငွေလွှဲခြင်း၊ လက်ကျန် စာရင်းရှင်းလင်းခြင်း၊ လုပ်ငန်းရပ်ဆိုင်း၍ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ စာရင်း ရှင်းလင်းခြင်းတို့ကို အပြီးသတ်ဆောင်ရွက်ပြီးပါက အပ်နှံထားသော အာမခံငွေ (Deposit) မြန်မာကျပ်ငွေသိန်း (၁၅၀၀) အား ပြန်လည်ထုတ်ယူနိုင်သည်။

- (သ) ယန္တရားအရောင်းပြခန်းတွင် ရောင်းချရန်တင်သွင်းခဲ့သည့် ယန္တရားများနှင့်စပ်လျဉ်း၍ ထားရှိရမည့်စာရွက်စာတမ်း၊ လယ်ဂျာစာရင်းစာအုပ် စသည်တို့ကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှဖြစ်စေ၊ ယင်းကော်မတီမှ တာဝန်လွှဲအပ်သည့် အဖွဲ့အစည်းမှဖြစ်စေ ဝင်ရောက်စစ်ဆေးခြင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်မှ ခွင့်ပြုရမည်။
- (ဟ) အရောင်းပြခန်းလက်မှတ်၊ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်တို့ကို အနည်းဆုံး သက်တမ်းမကုန်မီ (၁) လ ကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရမည်။
- (ဠ) အထက်ပါစည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီ ဆုံးဖြတ်ချက်ဖြင့် အရောင်းပြခန်းဖွင့်လှစ်ခွင့်ရုပ်သိမ်းခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရပ်ဆိုင်းခြင်းအပါအဝင် သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်မည်။

၃။ အထက်အပိုဒ် ၂ ပါ စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဥပဒေစည်းမျဉ်းများအပြင် အခြားတည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်။

ဒေါက်တာသန်းမြင့်၊
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၉

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်
(၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက်)

**အခွန်မပြေကျန်ငွေများအား စိစစ်၍ ကောက်ခံရရှိနိုင်သော အခွန်ကြေးကျန်များ
ကောက်ခံရရှိရေးကြိုးကြပ်ခြင်းနှင့် ကောက်ခံရရှိနိုင်ခြင်းမရှိသော အခွန်ကြေးကျန်များအား
စာရင်းမှပယ်ဖျက်နိုင်ရေး စိစစ်အတည်ပြုခြင်းအတွက် အဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း**

၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် နှစ်အဆက်ဆက်အကြောင်း အမျိုးမျိုးကြောင့် ကောက်ခံရန်ကျန်ရှိနေသည့် အခွန်မပြေကျန်ငွေများအနက် ကောက်ခံရရှိနိုင်သည်များကို အပြည့်အဝကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကောက်ခံရရှိနိုင်ခြင်းမရှိသော အခွန်ကြေးကျန်များအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားရှိသည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းပါ ဆုံးရှုံးမှုများကို စာရင်းမှ ပယ်ဖျက်ခြင်း အပိုဒ် ၂၄၆ မှ အပိုဒ် ၂၅၇ အထိ ပါရှိသည့်လုပ်ပိုင်ခွင့်များနှင့်အညီ စာရင်းမှပယ်ဖျက်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါသည်။

၂။ အခွန်ကြေးကျန်များအနက် အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံရရှိနိုင်ခြင်းမရှိသော နှစ်အဆက်ဆက် အခွန်ကြေးကျန်ငွေများအား စာရင်းမှပယ်ဖျက်နိုင်ရေးကို ယခင်ထက် လုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအလိုက် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည် -

(က) တိုင်းဒေသကြီး/ပြည်နယ်အလိုက် အခွန်မပြေကျန်ငွေများ စိစစ်အတည်ပြုရေးအဖွဲ့

(၁) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဥက္ကဋ္ဌ
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့

(၂) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

- (၃) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
- (၄) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံး
- (၅) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးဌာန
- (၆) တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
- (၇) တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူး အတွင်းရေးမှူး
ပြည်တွင်းအခွန်များဦးစီးဌာန

(ခ) ပြည်ထောင်စုနယ်မြေ အခွန်မပြေကျန်ငွေများ စိစစ်အတည်ပြုရေးအဖွဲ့.

- (၁) နေပြည်တော်ကောင်စီဝင် (၂) ဥက္ကဋ္ဌ
ပြည်ထောင်စုနယ်မြေ
- (၂) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်ကောင်စီ
- (၃) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
- (၄) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
နေပြည်တော်ကောင်စီစာရင်းစစ်ရုံး
- (၅) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
နေပြည်တော် စည်ပင်သာယာရေးကော်မတီ
- (၆) နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
- (၇) ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး အတွင်းရေးမှူး
ပြည်တွင်းအခွန်များဦးစီးဌာန

၃။ အခွန်မပြေကျန်ငွေများ စိစစ်အတည်ပြုရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) အခွန်မပြေကျန်ငွေများ အပြေအကျေကောက်ခံရရှိရေး လုပ်ငန်းစီမံချက်နှင့်အညီ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများက အကောင်အထည်ဖော်ရေး တွန်းအားပေးခြင်း၊ ကြီးကြပ်ခြင်း၊
- (ခ) အခွန်ထမ်းဖြစ်သူအနေဖြင့် မိမိပေးဆောင်ရမည်ကိုသိရှိ၍ ပေးဆောင်နိုင်စွမ်းရှိပါလျက် ပေးသွင်းမှု မရှိသည့် အခွန်မပြေကျန်ငွေများ အပြည့်အဝရရှိရေးအတွက် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများအား လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်း၊
- (ဂ) အခွန်ထမ်းဖြစ်သူအနေဖြင့် မိမိပေးဆောင်ရမည်ကို သိရှိသော်လည်း ၎င်း၏လက်ရှိအခြေအနေအရ ပေးဆောင်နိုင်စွမ်းရှိသလောက် အရစ်ကျပေးဆောင်နေဆဲဖြစ်သည့် အခွန်မပြေကျန်ငွေများ ကာလတိုအတွင်း ကောက်ခံရရှိရေး မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၏ လိုအပ်ချက်များကို ကူညီ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊
- (ဃ) အကြောင်းအမျိုးမျိုးကြောင့် လုံးဝကောက်ခံ၍ မရနိုင်တော့သဖြင့် အခွန်မပြေကျန်ငွေစာရင်းမှ ပယ်ဖျက်နိုင်ရေး မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တင်ပြလာသည့် အခွန်မပြေကျန်ငွေများမှာ အမှန်တကယ် ကောက်ခံရရှိနိုင်ခြင်း ရှိ မရှိ စိစစ်ခြင်း၊
- (င) အမှန်တကယ် ကောက်ခံရရှိနိုင်ခြင်းမရှိသော အခွန်ကြွေးကျန်ငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားရှိသည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း၏ ဆုံးရှုံးမှုများကို စာရင်းမူပယ်ဖျက်ခြင်း အပိုဒ် ၂၄၆ မှ အပိုဒ် ၂၅၇ အထိပါရှိသည့် လုပ်ပိုင်ခွင့်များနှင့်အညီ စာရင်းမူပယ်ဖျက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြနိုင်ရေး စိစစ်တင်ပြခြင်း၊

- (စ) အမှန်တကယ် ကောက်ခံရရှိနိုင်ခြင်းမရှိသော အခွန်မပြေကျန်ငွေများနှင့်စပ်လျဉ်း၍ စိစစ်တင်ပြရမည့် ကိစ္စရပ်များဆိုင်ရာ လုပ်ထုံးလုပ်နည်း သတ်မှတ်ပေးခြင်း၊
- (ဆ) လိုအပ်ပါက သက်ဆိုင်ရာ အခွန်မပြေကျန်ငွေဆိုင်ရာ အမှုတွဲများကို မြို့နယ်အခွန်ဦးစီးဌာနမှူးများထံမှ တောင်းယူစိစစ်ခြင်း။

၄။ ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၀၆၃/၂၀၁၄ ဖြင့် ဖွဲ့စည်းခဲ့သည့် ကျပ် (၂၅) သိန်းနှင့်အထက် အခွန်ကြွေးကျန်ငွေများ စိစစ်အတည်ပြုရေးအဖွဲ့နှင့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၀၆၄/၂၀၁၄ ဖြင့် ဖွဲ့စည်းခဲ့သည့် ကျပ် (၂၅) သိန်းအောက် အခွန်ကြွေးကျန်ငွေများ စိစစ်အတည်ပြုရေးအဖွဲ့တို့အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် ၅၃/၂၀၁၉

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ်၊ ၅/၂၀၁၉ ၏ သဘောတူခွင့်ပြုချက်ဖြင့် ဝင်ငွေခွန် ဥပဒေပုဒ်မ ၇ တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခွန်ဘဏ္ဍာငွေပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်မှုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု၏အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၇/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

၂။ ယခုအခါ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီတွင် အဖွဲ့ဝင်တစ်ဦး ထပ်မံဖြည့်စွက်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ပြည်ထောင်စုနယ်မြေ အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေး အထောက်အကူပြုအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အထောက်အကူပြုအဖွဲ့တွင် စည်ပင်သာယာရေးအဖွဲ့များဖြည့်စွက်ဖွဲ့စည်းရန် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။

၃။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၇/၂၀၁၉ တွင် အောက်ဖော်ပြပါအတိုင်း ထပ်မံဖြည့်စွက်ရမည် -

- (က) အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီတွင် “နေပြည်တော် ကောင်စီဝင် (၂)၊ နေပြည်တော်ကောင်စီ” အား အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်စွက်ရမည်။
- (ခ) တိုင်းဒေသကြီး/ပြည်နယ် အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့တွင် “တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး” အား အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်စွက်ရမည်။

၄။ ပြည်ထောင်စုနယ်မြေ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့အား အောက်ပါအတိုင်း ဖြည့်စွက်ဖွဲ့စည်းလိုက်သည် -

- | | |
|---|----------|
| (က) နေပြည်တော်ကောင်စီဝင် (၂)
နေပြည်တော်ကောင်စီ | ၉ဣဋ |
| (ခ) နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ
ကိုယ်စားလှယ်တစ်ဦး | အဖွဲ့ဝင် |
| (ဂ) စည်ပင်သာယာရေးကော်မတီမှ
ကိုယ်စားလှယ်တစ်ဦး | အဖွဲ့ဝင် |
| (ဃ) ညွှန်ကြားရေးမှူး
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန | အဖွဲ့ဝင် |
| (င) ညွှန်ကြားရေးမှူး
နေပြည်တော်ကောင်စီ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန | အဖွဲ့ဝင် |

- | | |
|---|---------------|
| (စ) နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ကိုယ်စားလှယ်တစ်ဦး | အဖွဲ့ဝင် |
| (ဆ) နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ
ကိုယ်စားလှယ်တစ်ဦး | အဖွဲ့ဝင် |
| (ဇ) နေပြည်တော်ကောင်စီ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ
ကိုယ်စားလှယ်တစ်ဦး | အဖွဲ့ဝင် |
| (ဈ) လုပ်ငန်းရှင်အသင်းအဖွဲ့၊ ဥက္ကဋ္ဌများ | အဖွဲ့ဝင် |
| (ည) ညွှန်ကြားရေးမှူး
နေပြည်တော်ကောင်စီ၊ ပြည်တွင်းအခွန်များဦးစီးဌာန | အတွင်းရေးမှူး |

၅။ ပြည်ထောင်စုနယ်မြေ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေးအထောက်အကူပြုအဖွဲ့သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၉ ပါ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအတိုင်း တာဝန်ယူဆောင်ရွက်ရမည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၉

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော အဆင့်အလိုက် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား လက်ရှိအခြေအနေအရ ၂၀၁၉ ခုနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက် မူရင်းလစာ၏ ၂ ဆကို ထောက်ပံ့ငွေအနေဖြင့် ဆက်လက်ခံစားခွင့်ပြုခြင်းနှင့် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော နေ့စားအလုပ်သမားများအား လက်ရှိအခြေအနေအရ ၂၀၁၉ ခုနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက် နေ့စားလုပ်ခကို ကျပ် ၆၅၀၀ နှုန်းဖြင့် ဆက်လက်ခံစားခွင့်ပြုခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော အဆင့်အလိုက် ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ ၂ ဆနှင့် နေ့စားအလုပ်သမားများအား နေ့စားလုပ်ခကို ကျပ် ၆၅၀၀ နှုန်းဖြင့် လက်ရှိဖြစ်ပေါ်နေသော ဒေသဆိုင်ရာလုံခြုံရေးအခြေအနေအရ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများအတွက် ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဧပြီလ၊ မေလ၊ ဇွန်လများအတွက်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများအတွက်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလ၊ မေလ၊ ဇွန်လများအတွက်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများအတွက်ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက်ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလ၊ မေလ၊ ဇွန်လများအတွက်ကိုလည်းကောင်း အထူးကိစ္စတစ်ရပ်အနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၁/၂၀၁၆)၊ (၃၁/၂၀၁၇)၊ (၃၄/၂၀၁၇)၊ (၅၇/၂၀၁၇)၊ (၈၈/၂၀၁၇)၊ (၁၀၁/၂၀၁၇)၊ (၁၁၈/၂၀၁၇)၊ (၂၇/၂၀၁၈)၊ (၄၉/၂၀၁၈)၊ (၇၅/၂၀၁၈)၊ (၂၆/၂၀၁၉) နှင့် (၃၉/၂၀၁၉) တို့ဖြင့် ပြောင်းလဲပြင်ဆင် ခံစားခွင့်ပြုခဲ့ပါသည်။

၂။ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၉) ၏ ခွင့်ပြုချက်အရ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား လက်ရှိ အခြေအနေအရ ၂၀၁၉ ခုနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုလိုက်သည်။ ထို့ပြင် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင်

တာဝန်ထမ်းဆောင်နေသော နေ့စားအလုပ်သမားများအား လက်ရှိအခြေအနေအရ ၂၀၁၉ ခုနှစ် ဇူလိုင်လ၊
ဩဂုတ်လ၊ စက်တင်ဘာလများအတွက် နေ့စားလုပ်ခကို ကျပ် ၆၅၀၀ နှုန်းဖြင့် ဆက်လက်ခံစားခွင့်ပြုလိုက်သည်။

စိုးဝင်း၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၆၂/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်
(၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အောက်ဖော်ပြပါ လစာနှုန်း
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) မြေတိုင်း -၁၊ (၂) ဦးအား ၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပသော
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) ၏ သဘောတူညီချက်အရ လစာနှုန်း
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (မြေတိုင်း) ရာထူးသို့ ၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှစ၍
ရာထူးတိုးမြှင့်ခန့်အပ်ပြီး အဆိုပါဦးစီးဌာနတွင်ပင် တာဝန်ထမ်းဆောင်စေလိုက်သည် -

(က) ဦးတိုး

ဆလက/၄၉၃၁၁

(ခ) ဦးစောပိတာ

ဆလက/၄၉၃၁၀

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၆၃/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်
(၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်)

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေအကူအညီအမေရိကန်
ဒေါ်လာ (၈၀) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Third GMS Corridor Town Development
Project စီမံကိန်း Consultant Contract Negotiation ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း၏ EA
အဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်များမှ စည်ပင်သာယာရေးအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော
အဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အောက်ပါအတိုင်းဖွဲ့စည်းလိုက်သည် -

(က) အမြဲတမ်းအတွင်းဝန်

ဥက္ကဋ္ဌ

ဆောက်လုပ်ရေးဝန်ကြီးဌာန

(ခ) ညွှန်ကြားရေးမှူးချုပ်

ဒု-ဥက္ကဋ္ဌ

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

(ဂ) ဒုတိယညွှန်ကြားရေးမှူးချုပ်

အဖွဲ့ဝင်

မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဌာနခွဲ

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

(ဃ) ညွှန်ကြားရေးမှူး

အဖွဲ့ဝင်

ဘဏ္ဍာရေးဌာနခွဲ

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

(င) ညွှန်ကြားရေးမှူး

အဖွဲ့ဝင်

မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဌာနခွဲ

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

- (စ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- (ဆ) အင်ဂျင်နီယာမှူးကြီး အဖွဲ့ဝင်
မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဌာနခွဲ
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- (ဇ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
မွန်ပြည်နယ်
- (ဈ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ကရင်ပြည်နယ်
- (ည) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ
ဝန်ကြီးရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဋ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့
ဘားအံမြို့နယ်၊ ကရင်ပြည်နယ်
- (ဌ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့
မော်လမြိုင်မြို့၊ မွန်ပြည်နယ်
- (ဍ) ဦးဝင်းမြင့် အဖွဲ့ဝင်
ကျွမ်းကျင်ပညာရှင်
Tink Tank အကြံပေးအဖွဲ့
- (ဎ) ဒေါ်သန်းသန်းစိုး အဖွဲ့ဝင်
ကျွမ်းကျင်ပညာရှင်
ရေအရင်းအမြစ်ကော်မတီ
- (ဏ) ဒုတိယညွှန်ကြားရေးမှူး တွဲဖက်အတွင်းရေးမှူး
ပြည်သူ့ဆက်ဆံရေးဌာနစိတ်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- (တ) ဒုတိယညွှန်ကြားရေးမှူး အတွင်းရေးမှူး
မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဌာနခွဲ
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

၂။ Consultant Contract Negotiation အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ADB ၏ 1st Rank Consultant အဖွဲ့၏ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာအဆိုပြုချက်များ (Technical and Financial Proposal) ကို ဆန်းစစ်ခြင်း၊
- (ခ) ADB ၏ 1st Rank Consultant အဖွဲ့နှင့် တွေ့ဆုံ၍ မေးမြန်းစစ်ဆေးခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊
- (ဂ) Consultant Contract (မူကြမ်း) ပါ Terms of Reference (ToR) လုပ်ငန်းတာဝန်များ ကောင်းမွန် ပြည့်စုံမှုရှိစေရန် စိစစ်အကြံပြုခြင်း၊
- (ဃ) Consultant Contract (မူကြမ်း) အား ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ ပြင်ဆင်အတည်ပြုခြင်း၊
- (င) ဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့များ၏ မူဝါဒလုပ်ငန်းစဉ်များ၊ စီမံကိန်းများနှင့် ကိုက်ညီမှုရှိစေရန် စိစစ်ခြင်းတို့ဖြစ်ပါသည်။

ဟန်ဇော်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ဆောက်လုပ်ရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

အမှတ် ၁၀။ ။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ မြေအောက်ရေဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး၊ ဦးဌေးလွင် (အဘ-ဦးထွန်းရှိန်) [နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၄/ပသန (နိုင်) ၂၀၁၅၁၅] အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်စွဲပါ စာအမှတ်၊ ၁/၁၉၀ (၄) (၁၈၄၅/၂၀၁၉)၊ အမိန့်ကြော်ငြာစာအမှတ် (၂၁၄/၂၀၁၉) ဖြင့် ခွင့်ပြုချက်အရနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ (၈၁) အရ ၎င်း၏သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ကြိုတင်ပြင်ဆင်ခွင့် (၄) လအား အများပြည်သူ အကျိုးငှာ ငြင်းပယ်ခွင့်ပြုလိုက်သည်။

အဆိုပါ အများပြည်သူအကျိုးငှာ ငြင်းပယ်ထားသော ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့ထိ ပြန်လည်ခံစားခွင့်ပြုလိုက်ပြီး ခွင့်ရက် ကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်ပင်စင် ခံစားခွင့်ပြုလိုက်သည်။

ကျော်မြင့်လှိုင်၊

ညွှန်ကြားရေးမှူးချုပ်၊

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန။

[ယခင်အပတ် စိုက်ပျိုးရေးဦးစီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၉ ပိုးသတ်ဆေးဥပဒေမှ အဆက်]

အခန်း (၆)

ပိုးသတ်ဆေးသုံးစွဲသူက လိုက်နာရမည့်စည်းကမ်းများ

၃၈။ ပိုးသတ်ဆေးသုံးစွဲသူသည် ဥပဒေပုဒ်မ ၂၆ ပါ စည်းကမ်းများကို လိုက်နာရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

(က) သီးနှံအလိုက် သတ်မှတ်ပေးထားသည့် ပိုးသတ်ဆေးအမျိုးအစားကို သတ်မှတ်သည့်နည်းလမ်း အတိုင်းသာ သုံးစွဲရမည်၊

(ခ) အိမ်တွင်းသုံး ပိုးသတ်ဆေးများမှအပ အခြားပိုးသတ်ဆေးများကို လူနေအိမ်ခန်းများအတွင်း ထားရှိခြင်း မပြုရ။

- (ဂ) မရိတ်သိမ်းသေးသည့် စားသုံးသီးနှံတွင် ပိုးသတ်ဆေးသုံးစွဲထားပါက အညွှန်းစာပါသတ်မှတ်ထားသည့် အတိုင်း ရိတ်သိမ်းရန်စောင့်ဆိုင်းရမည့်အချိန်ကာလ ကုန်ဆုံးပြီးနောက်မှသာ ရိတ်သိမ်းခြင်း၊ ရောင်းချခြင်းပြုရမည်၊
- (ဃ) သက်ဆိုင်ရာ ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုပမာဏ စစ်ဆေးရန် လိုအပ်၍ သီးနှံနမူနာတောင်းခံလာလျှင် နမူနာရယူရန် သတ်မှတ်သည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်ကို အခမဲ့ရယူခွင့်ပြုရမည်၊
- (င) နမူနာယူသည့် လက်မှတ်ပုံစံ (၁၅) ကို စစ်ဆေးရေးမှူးထံမှ တောင်းဆိုရန် တာဝန်ရှိသည်၊
- (စ) စားသုံးရန်သီးနှံနှင့်စပ်လျဉ်း၍ ရိတ်သိမ်းပြီးနောက် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုပမာဏသည် သတ်မှတ်ချက်ထက်ကျော်လွန်လျှင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့် အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရမည်၊
- (ဆ) မှတ်ပုံတင်ခွင့်ပြုချက်မရသော၊ ပိတ်ပင်တားဆီးထားသော ပိုးသတ်ဆေးများကို သုံးစွဲခြင်းမပြုရ။

၃၉။ စိုက်ပျိုးရေးလုပ်ငန်း၊ မြို့ရွာသန့်ရှင်းရေး၊ ခြင်၊ ယင်၊ ကြွက်နှင့် အိမ်တွင်းပိုးမွှားများ၊ အခြားပိုးမွှားများ နှိမ်နင်းရေးလုပ်ငန်းများတွင် ပိုးသတ်ဆေးသုံးစွဲသည့် အစိုးရဌာနများနှင့် အများပြည်သူတို့သည် မှတ်ပုံတင် အဖွဲ့က ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာသုံးစွဲရမည်။

အခန်း (၇)

ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးများက တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ခြင်း

၄၀။ အပိုဒ် ၂၁ အရ ပြည်ပမှ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်း တင်သွင်းလိုသူက တင်ပြလာသော ပိုးသတ်ဆေး အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က စိစစ်ပြီးနောက် တင်သွင်းခွင့်ရရှိရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လိုအပ်သလို ဆောင်ရွက်ပေးရန် ထောက်ခံပေးနိုင်သည်။

၄၁။ မှတ်ပုံတင်အဖွဲ့နှင့် ဦးစီးဌာနသည် ပိုးသတ်ဆေးများ အရည်အသွေးနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးနည်း၊ ဓာတ်ခွဲစစ်ဆေးရန် နမူနာရယူနည်း၊ စားသုံးသီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဓာတ်ခွဲစစ်ဆေးရန် နမူနာရယူနည်းတို့နှင့်စပ်လျဉ်း၍ အမိန့်ထုတ်ပြန် သတ်မှတ်ပေးရမည်။

၄၂။ ညွှန်ကြားရေးမှူးချုပ်သည် စစ်ဆေးရေးမှူးများအား ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် -

- (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည် -
 - (၁) ဒု-တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး အဖွဲ့ခေါင်းဆောင်
 - (၂) တိုင်းဒေသကြီး/ပြည်နယ် သီးနှံကာကွယ်ရေးတာဝန်ခံ အဖွဲ့ဝင်
 - (၃) တိုင်းဒေသကြီး/ပြည်နယ် မျိုးစေ့တာဝန်ခံ အဖွဲ့ဝင်
 - (၄) တိုင်းဒေသကြီး/ပြည်နယ် မြေအသုံးချရေးတာဝန်ခံ အဖွဲ့ဝင်
 - (၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူးက တာဝန် ပေးအပ်သည့် အရာထမ်းတစ်ဦး အဖွဲ့ဝင်
- (ခ) ခရိုင်အဆင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ် နိုင်သည် -
 - (၁) ခရိုင်ဦးစီးမှူး အဖွဲ့ခေါင်းဆောင်
 - (၂) ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ အဖွဲ့ဝင်

- (၃) ခရိုင်မျိုးစေ့တာဝန်ခံ အဖွဲ့ဝင်
- (၄) ခရိုင်မြေအသုံးချရေးတာဝန်ခံ အဖွဲ့ဝင်
- (၅) ခရိုင်ဦးစီးမှူးမှ တာဝန်ပေးအပ်သည့် အမှုထမ်းတစ်ဦး အဖွဲ့ဝင်

(ဂ) ညွှန်ကြားရေးမှူးချုပ်သည် လိုအပ်ပါက စစ်ဆေးရေးအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၄၃။ ပိုးသတ်ဆေးများ ကိုင်တွယ်သုံးစွဲခြင်း၊ လက်လီ/လက်ကားရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ အန္တရာယ် ကင်းစေရန် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များတွင် အခါအားလျော်စွာ ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးက ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ရုံးထံတင်ပြ၍ စီစဉ်ဆောင်ရွက်ရမည်။

၄၄။ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူသင်တန်းတွင် ရှေးဦးသူနာပြုနည်းများကိုပါ သင်ကြားပို့ချနိုင်ရန် သက်ဆိုင်ရာဦးစီးမှူးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး၏ အကူအညီကိုရယူပြီး ဆောင်ရွက်ရမည်။

၄၅။ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူသင်တန်း တက်ရောက်အောင်မြင်ပြီးသူများကိုသာ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲခွင့် လက်မှတ်ရယူအဖြစ် ဦးစီးဌာနက လက်မှတ်ထုတ်ပေးရမည်။

၄၆။ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲခွင့်လက်မှတ်ရယူမှုနှင့် ပိုးသတ်ဆေးသုံးစွဲမှုများသော နယ်မြေဒေသရှိ တောင်သူများတွင် ပိုးသတ်ဆေးအဆိပ်သင့်မှု ရှိ မရှိ လိုအပ်သောစစ်ဆေးမှုများကို သက်ဆိုင်ရာ ဦးစီးမှူးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပူးပေါင်းလျက် အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ခြင်း ပြုလုပ်ရမည်။

၄၇။ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးများသည် ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရန် ဈေးကွက်မှရယူထားသည့်နမူနာကို နမူနာရယူသည့် လက်မှတ်မိတ္တူနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသို့ မူလအခြေအနေအတိုင်း ရောက်ရှိရန် ပေးပို့ရမည်။

၄၈။ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသည် ပိုးသတ်ဆေးအရည် အသွေး စစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၃)** ဖြင့် သက်ဆိုင်ရာ ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူး၊ နမူနာပိုင်ရှင်တို့ထံ တစ်စောင်စီထုတ်ပေးရမည်။ အရည်အသွေး လျော့နည်းကြောင်း စစ်ဆေး တွေ့ရှိလျှင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သို့ အမြန်ဆုံးတင်ပြရမည်။

၄၉။ ပိုးသတ်ဆေးတင်သွင်းသူ သို့မဟုတ် လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ အာနိသင်လျော့နည်းသွားကြောင်း တစ်နည်းနည်းဖြင့် စစ်ဆေးတွေ့ရှိရသော ပိုးသတ်ဆေး၊ အဆိပ်ရှိပစ္စည်း သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် စွန့်ပစ်ရန်ရှိသော ပိုးသတ်ဆေး၊ အဆိပ်ရှိပစ္စည်း သို့မဟုတ် ထုပ်ပိုးပစ္စည်းများနှင့်စပ်လျဉ်း၍ ဖျက်ဆီးစွန့်ပစ်ခြင်း တို့ကို ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ပေးရမည်။

၅၀။ အများပြည်သူများ၏ အကျိုးငှာ ရိတ်သိမ်းပြီးဖြစ်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ပမာဏ သတ်မှတ်ချက်ထက် ကျော်လွန်ခြင်း ရှိ မရှိ စစ်ဆေးရန် လိုအပ်လျှင် သက်ဆိုင်ရာဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက နမူနာရယူရန် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့် နမူနာ အရေအတွက် သို့မဟုတ် အလေးချိန်ကို အခမဲ့ရယူနိုင်ခွင့်ရှိသည်။ ထိုသို့ ရယူရာတွင် သက်ဆိုင်ရာ ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက နမူနာရယူသည့် လက်မှတ်ကို **ပုံစံ (၁၅)** ဖြင့် ထုတ်ပေးရမည်။

၅၁။ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးသည် အပိုဒ် ၅၀ အရ ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုစစ်ဆေးရန် ရယူထားသည့်နမူနာကို နမူနာရယူသည့်လက်မှတ်မိတ္တူနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသို့ မူလအခြေအနေအတိုင်း ရောက်ရှိစေရန် ပေးပို့ရမည်။ စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသည် စစ်ဆေးပြီးနောက် ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေး တွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၆)** ဖြင့် သက်ဆိုင်ရာဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူး၊ နမူနာ ပိုင်ရှင်တို့ထံ တစ်စောင်စီ ထုတ်ပေးရမည်။ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ပမာဏသည် သတ်မှတ်ချက်ထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိလျှင် ညွှန်ကြားရေးမှူးချုပ်ထံသို့ အမြန်ဆုံးတင်ပြရမည်။

အခန်း (၈)

အထွေထွေ

၅၂။ စိုက်ပျိုးရေးဦးစီးဌာနသည် ဤဥပဒေနှင့်အညီ ရရှိသောဝင်ငွေများအတွက် သက်ဆိုင်ရာဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားရှိရမည်။

၅၃။ စိုက်ပျိုးရေးဦးစီးဌာနသည် အပိုဒ် ၅၂ အရ ရရှိသောဝင်ငွေများ လက်ခံရယူခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ နည်းဥပဒေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၅၄။ ပြည်ပမှ တင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို အရည်အသွေးစစ်ဆေးမှု ခံယူရန်အတွက် အပိုဒ် ၃၆ (က) အရ ရယူသည့် နမူနာများနှင့်အတူ **ပုံစံ (၁၁)** ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲသို့ မပျက်မကွက်လျှောက်ထားရမည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသည် ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၃)** ဖြင့် စစ်ဆေးရေးမှူး၊ နမူနာပိုင်ရှင်တို့ထံ (၁) စောင်စီ ထုတ်ပေးရမည်။ အရည်အသွေးလျော့နည်းကြောင်း စစ်ဆေးတွေ့ရှိလျှင် ညွှန်ကြားရေးမှူးချုပ်ထံ အမြန်ဆုံးတင်ပြရမည်။

၅၅။ ပြည်တွင်း၌ဖော်စပ်ထုတ်လုပ်သော ပိုးသတ်ဆေးလိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးများကို စစ်ဆေးလိုလျှင်လည်းကောင်း၊ သုံးစွဲသူမှ အရည်အသွေးမပြည့်မီဟု ယူဆသော ဈေးကွက်အတွင်းရှိ မှတ်ပုံတင် ခွင့်ပြုချက်ရထားသည့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဓာတ်ခွဲစစ်ဆေးလိုလျှင်လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးများနှင့်အတူ နမူနာရယူရန် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့်နမူနာအရေအတွက် သို့မဟုတ် အလေးချိန်များနှင့်အတူ **ပုံစံ (၁၁)** ကိုပင် ဖြည့်သွင်း၍ လျှောက်ထားရမည်။ စစ်ဆေးပြီးနောက် ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးတွေ့ရှိချက် သက်သေခံ လက်မှတ်ကို **ပုံစံ (၁၃)** ဖြင့် ထုတ်ပေးရမည်။

၅၆။ စိုက်ပျိုးရေးဦးစီးဌာနသည် အပိုဒ် ၅၄ အရ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို စစ်ဆေးရာတွင် ကျသင့်သော စစ်ဆေးစမ်းသပ်ခကို မြန်မာကျပ်ငွေဖြင့် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း ရယူရမည်။ ထို့အပြင် အပိုဒ် ၅၅ အရ ပြည်တွင်း၌ ဖော်စပ်ထုတ်လုပ်သော ပိုးသတ်ဆေးနှင့် လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးများကို စစ်ဆေးရာတွင်လည်းကောင်း၊ သုံးစွဲသူမှ အရည်အသွေးမပြည့်မီဟုယူဆသော ဈေးကွက်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုချက်ရထားသည့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို ဓာတ်ခွဲစစ်ဆေးရာတွင်လည်းကောင်း မြန်မာကျပ်ငွေဖြင့် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အတိုင်း ရယူရမည်။

၅၇။ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ပမာဏကို စစ်ဆေးပေးရန် **ပုံစံ (၁၄)** ဖြင့် လျှောက်ထားလာပါက နမူနာရယူရန် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်နှင့်အတူ ကျသင့်သောဓာတ်ခွဲစမ်းသပ်ခကို သတ်မှတ်သည့် မြန်မာကျပ်ငွေဖြင့် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ပေးပို့လာလျှင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းက စစ်ဆေးပေးနိုင်သည်။ ယင်းသို့ စစ်ဆေးပြီးနောက် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှု စစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၆)** ဖြင့် ထုတ်ပေးရမည်။

၅၈။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေးလိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးတို့သည် မှတ်ပုံတင်စဉ်က တင်ပြထားသည့် အရည်အသွေး၊ အချက်အလက်များနှင့် ကိုက်ညီမှု ရှိ မရှိ ကို ဓာတ်ခွဲ စမ်းသပ်သည့် ကိစ္စမှတစ်ပါး ပိုးသတ်ဆေး၏အာနိသင်နှင့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဓာတ်ခွဲစမ်းသပ်ခြင်းများကို မှတ်ပုံတင်အဖွဲ့က အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများက စစ်ဆေးပေး နိုင်သည်။ အကယ်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လာလျှင် စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသတ်ဆေးဓာတ်ခွဲခန်း၏ စစ်ဆေးတွေ့ရှိချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

၅၉။ မှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေးစစ်ဆေးနိုင်ကြောင်း အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများသည် ဓာတ်ခွဲသည့်နည်းစနစ်များ တူညီရေး၊ ဓာတ်ခွဲတွေ့ရှိချက် ရလဒ်များမှန်ကန်ရေးတို့အတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းနှင့် ပူးပေါင်းလေ့လာမှု ပြုရမည်။

၆၀။ စိုက်ပျိုးရေးဦးစီးဌာနသည် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ လက်တွေ့သုံးစွဲရာတွင် သီးနှံဖျက်ပိုးမွှားများကို ထိရောက်စွာနှိမ်နင်းနိုင်စွမ်း ရှိ မရှိ၊ သုံးစွဲသူများအတွက်လည်း စီးပွားရေးတွက်ခြေကိုက်မှု ရှိ မရှိ နှင့် လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့အား အန္တရာယ် ရှိ မရှိ စသည့်အချက်များကို

အခါအားလျော်စွာ စိုက်ခင်းစမ်းသပ်မှုများ ပြုလုပ်၍ ပြန်လည်ဆန်းစစ်ပြီး ရရှိသည့်အထောက်အထား အချက်အလက်များကို မှတ်ပုံတင်အဖွဲ့ထံသို့ အခါအားလျော်စွာ တင်ပြအစီရင်ခံရမည်။

၆၁။ ပြည်ပသို့တင်ပို့သည့် သီးနှံများ၊ သစ်တောထွက်ပစ္စည်း၊ သိုလှောင်သီးနှံများနှင့် အခြားပစ္စည်းများ၊ ဂိုဒေါင်များ၊ အဆောက်အအုံများနှင့် လူနေအိမ်ဝန်းကျင်များ၊ သိုလှောင်သည့်နေရာ၊ သယ်ဆောင်ယာဉ်နှင့် ကုန်သေတ္တာများ ပိုးသတ်ဆေးပက်ဖျန်းခြင်း သို့မဟုတ် အဆိပ်ငွေ့မှိုင်းတိုက်ခြင်းကိစ္စတွင် မှတ်ပုံတင်အဖွဲ့က အသိအမှတ်ပြုသည့်အစိုးရဌာနနှင့် အဖွဲ့အစည်းများကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

၆၂။ စိုက်ပျိုးရေးဦးစီးဌာနသည် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများကို သုံးစွဲသူများက အန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် အခါအားလျော်စွာ ပညာပေးစာစောင်များ ရိုက်နှိပ်၍ အခမဲ့ ဖြန့်ဖြူးပေးရမည်။

၆၃။ မှတ်ပုံတင်ထားခြင်းမရှိသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာခြင်းမရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနသည် သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

ဒေါက်တာရဲတင့်ထွန်း၊

ညွှန်ကြားရေးမှူးချုပ်၊

စိုက်ပျိုးရေးဦးစီးဌာန။

ပုံစံ (၁)

ပိုးသတ်ဆေးမှတ်ပုံတင်ရန် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်ရန် လျှောက်လွှာ

ရက်စွဲ -----

သို့

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

- ၁။ လျှောက်ထားသူ၏အမည်နှင့် လိပ်စာ -----
- ၂။ နိုင်ငံသားစိစစ်ရေးကတ်ပြား/အမျိုးသားမှတ်ပုံတင်/နိုင်ငံခြားသား မှတ်ပုံတင်အမှတ် -----
- ၃။ လျှောက်ထားသည့် မှတ်ပုံတင်အမျိုးအစား -----
- ၄။ ပိုးသတ်ဆေးကုန်သွယ်မှုအမည် -----
- ၅။ ပါဝင်သည့် အဆိပ်ရှိပစ္စည်းအမည်နှင့် ပြင်းအား၊ ဖော်စပ်သည့်ပုံစံ -----
- ၆။ ထုတ်လုပ်သူ/ဖော်စပ်သူ၏အမည်နှင့်လိပ်စာ -----
- ၇။ တင်သွင်း/ဖြန့်ဖြူးရန်အဆိုပြုသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်း၏အမည်နှင့်လိပ်စာ -----
- ၈။ ထုပ်ပိုး/ထည့်သွင်းသည့် ပစ္စည်းအမျိုးအစားနှင့် အရွယ်အစား -----
- ၉။ လျှောက်လွှာနှင့်အတူ မပျက်မကွက်ပူးတွဲတင်ပြရန် လိုအပ်သည့် အချက်များ -
- (က) ပိုးသတ်ဆေးနှင့်ပတ်သက်သည့် အချက်အလက်များစာတမ်းမိတ္တူ (၃) စုံ၊
 - (ခ) အသုံးပြုရန်အဆိုပြုတင်ပြသည့် တံဆိပ် (အညွှန်းစာ) (၃) စုံ (မြန်မာဘာသာပြန်ဆိုချက်ဖြင့်)၊
 - (ဂ) အဆိပ်ရှိပစ္စည်းပါဝင်မှု တိကျစွာဖော်ပြထားသည့် ပိုးသတ်ဆေး (၁) ဂရမ် (၂) ပုလင်း၊
 - (ဃ) အဆိပ်ရှိပစ္စည်းတစ်မျိုးထက် ပိုမိုပါဝင်လျှင် ပါဝင်သည့် ပိုးသတ်ဆေးအမျိုးအစားပေါ်မူတည်၍ ဖော်ပြသည့် စံပိုးသတ်ဆေးများအား သီးခြားစီပေးပို့ရန်၊
 - (င) စက်ရုံထုတ်အဆင့် အဆိပ်ရှိပစ္စည်းအပြင်းတွင်ပါဝင်သည့် အဆိပ်အတောက်ဖြစ်နိုင်သော မသန့်သည့်ပစ္စည်းများ သို့မဟုတ် အစွမ်းမဲ့ပစ္စည်းများ (ယာယီ/အပြည့်အဝမှတ်ပုံတင်ခွင့် လျှောက်ထားရာတွင်) အား တိုင်းတာစစ်ဆေးရန်အတွက် ယင်းတို့၏ စံနမူနာ (၀.၅) ဂရမ်၊
 - (စ) စက်ရုံထုတ်အဆိပ်ရှိပစ္စည်းအပြင်း (များ) (၂၅) ဂရမ်၊
 - (ဆ) ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးရန်နှင့် ဓာတ်ကြွင်းစစ်ဆေးရန်အတွက် အသုံးပြုရန် ထောက်ခံ ထားသည့် ဓာတ်ငွေ့သုံးစက်ကိရိယာနှင့် အရည်ဖိအားသုံးစက်ကိရိယာတို့တွင် လိုအပ်သည့် ဆံခြည်မျှင်ပြွန်ကော်လံများ၊
 - (ဇ) ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရန်နှင့် ဓာတ်ကြွင်းလေ့လာရေး စမ်းသပ်ကွက်များပြုလုပ်ရန် လုံလောက်သည့် ပမာဏရှိသည့် ဖော်စပ်ပြီး ပိုးသတ်ဆေး။ (တင်သွင်းသည့်ပမာဏကို ဖော်ပြရန်)
- ၁၀။ အထက်ဖော်ပြထားသည့် အချက်အလက်များသည် ပြည့်စုံမှန်ကန်ပါကြောင်း ဝန်ခံကတိပြုပါသည်။

လျှောက်ထားသူလက်မှတ်

ပုံစံ (၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့
ပိုးသတ်ဆေးမှတ်ပုံတင် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်လက်မှတ်

ရက်စွဲ -----

- ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ----- ကုမ္ပဏီမှ
ထုတ်လုပ်သော အောက်ဖော်ပြပါ ပိုးသတ်ဆေးများကို ယှဉ်တွဲပါ ပိုးသတ်ဆေးအမျိုးအစားအလိုက်
မှတ်ပုံတင်ခွင့်ပြုလိုက်သည်။
- ၂။ ထုတ်လုပ်သည့်ကုမ္ပဏီအမည် -----
- ၃။ ပိုးသတ်ဆေး၏ မှတ်ပုံတင်ထားသောအမည် -----
- ၄။ ပါဝင်သည့် အဆိပ်ရှိပစ္စည်း (များ) အမည်နှင့် ပြင်းအား -----
-
- ၅။ သုံးစွဲခွင့်လက်မှတ်အမျိုးအစား -----
- ၆။ မှတ်ပုံတင်အမှတ် -----
- ၇။ သက်တမ်းကုန်ဆုံးမည့်နေ့ရက် -----

စည်းကမ်းချက်များ

- (က) တင်သွင်းလာမည့် မည်သည့်ပိုးသတ်ဆေးကိုမဆို ပိုးသတ်ဆေးတင်သွင်းခွင့် ထောက်ခံချက်ရယူ
ဆောင်ရွက်ရမည်။
- (ခ) မှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ သက်တမ်းတိုးရန်နှင့် နောက်ကျပါက သတ်မှတ်သည့်ဒဏ်ကြေးကို
ပေးဆောင်ရမည်။ ၆ လကျော်လွန်ပါက မှတ်ပုံတင်ဖျက်သိမ်းခြင်းခံရမည်။

မှတ်ချက်

- (က) ဤမှတ်ပုံတင်လက်မှတ်ရရှိသူသည် ပိုးသတ်ဆေးအား ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်
ရေးနှင့်ပတ်သက်၍ ထပ်မံသိရှိလာသော အချက်အလက်များအား တင်ပြရန် တာဝန်ရှိသည်။
- (ခ) စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားသည် မှတ်ပုံတင်အဖွဲ့က နယ်မြေအတွင်း ပိုးသတ်ဆေး၏
ထိရောက်မှုကိုလည်းကောင်း၊ စိုက်ပျိုးစနစ်နှင့်သင့်လျော်သည့် သုံးစွဲမှုနည်းလမ်းကိုလည်းကောင်း၊ သတ်မှတ်နိုင်ရန်
(၂) နှစ်တာကာလအတွက် စမ်းသပ်သုံးစွဲခွင့်ပြုကြောင်း မှတ်ပုံတင်အဖွဲ့က ထုတ်ပေးသော မှတ်ပုံတင်အမျိုးအစား
ဖြစ်ပါသည်။

ရုံးတံဆိပ်

အတွင်းရေးမှူး
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

မှတ်ပုံတင်အဖွဲ့က ဖော်ပြရမည့်အချက်အလက်များ

- (က) အဆိပ်ရှိပစ္စည်း၏အမည်၊
- (ခ) အဆိပ်ရှိပစ္စည်းများပါဝင်မှုနှင့် ပြင်းအား၊
- (ဂ) အရည်အသွေးဆိုင်ရာ စံနှုန်းများ၊
- (ဃ) ထည့်သွင်းထုပ်ပိုးပစ္စည်း အမျိုးအစားနှင့်အရွယ်၊
- (င) သုံးစွဲရမည့်ပုံစံ၊
- (စ) သုံးစွဲမှုကန့်သတ်ချက်၊
- (ဆ) မှတ်ပုံတင်ထားသော မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ကာလနှင့် ခွင့်ပြုထားသော အမြင့်ဆုံးဓာတ်ကြွင်းပါဝင်မှု။

[ဆက်လက်ဖော်ပြပါမည်။]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက် (၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်) } သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

ဦးကျော်မြင့်နှင့် သားများအထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်

(U Kyaw Myint & Sons General Trading Company Limited)

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ

ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း

သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ ဦးကျော်မြင့်နှင့် သားများ အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် အား (၁၁. ၉. ၂၀၁၉) နေ့မှစတင်၍ စာရင်းရှင်းလင်း ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

ဒေါ်ခင်သန်းကြူ (B.Com, Q, CPA)၊ အမှတ် (၂၀/၂၂ ဘီ)၊ ချယ်ရီကွန်ဒို (၈) လွှာ (အေ)၊ မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးအား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရန်ကုန်နှင့်ပေးရန်ရှိသည်များကို (၁၁. ၁၀. ၂၀၁၉) ရက်နေ့အထိ နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဒေါ်ဝင်းဝင်းလှိုင်

မန်နေဂျင်းဒါရိုက်တာ

ဦးကျော်မြင့်နှင့် သားများအထွေထွေရောင်းဝယ်ရေး

ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ (ကိုယ်စား)

ဒေါ်ခင်သန်းကြူ

(B.Com, Q, CPA)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

(Pyi Htun Aung Trading Company Limited)

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ
ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း

သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကုမ္ပဏီလီမိတက် အား (၁၁. ၉. ၂၀၁၉) နေ့မှစတင်၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

ဒေါ်ခင်သင်းကြူ (B.Com, Q, CPA)၊ အမှတ် (၂၀/၂၂ ဘီ)၊ ချယ်ရီကွန်ဒို (၈) လွှာ (အေ)၊
မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးအား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေး
အရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရန်ကုန်နှင့်ပေးရန်ရှိသည်များကို (၁၁. ၁၀. ၂၀၁၉) ရက်နေ့အထိ နောက်မကျစေဘဲ ဖော်ပြပါ
တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း
ကြေညာအပ်ပါသည်။

ဦးတင့်နိုင်
မန်နေဂျင်းဒါရိုက်တာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒါရိုက်တာအဖွဲ့ (ကိုယ်စား)

ဒေါ်ခင်သင်းကြူ
(B.Com, Q, CPA)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

GRAND PARAGON MINING AND MANUFACTURING
COMPANY LIMITED

ဖျက်သိမ်းရန် ကြေညာချက်

၁။ GRAND PARAGON MINING AND MANUFACTURING COMPANY
LIMITED ကို အစုရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းရန် (၁၆. ၈. ၂၀၁၉) နေ့တွင် ကုမ္ပဏီရုံး၌
ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေအစည်းအဝေးက အထူးဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဒေါ်ချိုချိုတိုး
နိုင်ငံသားမှတ်ပုံတင်အမှတ် [၁၂/မရက (နိုင်) ၀၇၀၈၅၃] အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီထံ ပေးရန်နှင့်ရရှိရန်ရှိသည်များကို (၁၃. ၁၀. ၂၀၁၉) နေ့ နောက်ဆုံးထား၍
ဒေါ်ချိုချိုတိုး (စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ) ထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာအပ်ပါသည်။

ဒေါ်ချိုချိုတိုး
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

သီတာ လုပ်ငန်းစု လီမိတက် (Thida Group Limited)

အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ **သီတာ လုပ်ငန်းစု လီမိတက် (Thida Group Limited)** အား (၆. ၉. ၂၀၁၉) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်နွဲ့ယဉ်ဝင်း (B.Com, CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို တစ်လအတွင်း ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးမောင်မောင်မြင့် (ခ) လီကျူချမ်း

ဒါရိုက်တာ

သီတာ လုပ်ငန်းစု လီမိတက်

ဒေါ်နွဲ့ယဉ်ဝင်း

(B.Com, CPA)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

တတိယမျိုးဆက် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Third Generation Trading Company Limited)

အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ **တတိယမျိုးဆက်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက် (Third Generation Trading Company Limited)** အား (၆. ၉. ၂၀၁၉) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်နွဲ့ယဉ်ဝင်း (B.Com, CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို တစ်လအတွင်း ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးမြင့်ဦး

ဒါရိုက်တာ

တတိယမျိုးဆက်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်

ဒေါ်နွဲ့ယဉ်ဝင်း

(B.Com, CPA)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အက်ဖ် ဂျေ ဗီ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (F. J. V Construction Company Limited)

အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ **အက်ဖ် ဂျေ ဗီ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (F. J. V Construction Company Limited)** အား (၆. ၉. ၂၀၁၉) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်နွဲ့ယဉ်ဝင်း (B.Com, CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို တစ်လအတွင်း ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးကျော်ထွန်းလတ်

ဒါရိုက်တာ

အက်ဖ် ဂျေ ဗီ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်

ဒေါ်နွဲ့ယဉ်ဝင်း

(B.Com, CPA)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

MYANMAR BEAUTEX GARMENT FACTORY LIMITED

(In Members' Voluntary Winding Up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ
အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း

၁။ **Myanmar Beautex Garment Factory Limited** အား အစုရှယ်ယာရှင်များ၏ ဆန္ဒအရ အလိုအလျောက်ဖျက်သိမ်းရန် (၃၀. ၈. ၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့သော အထူးအထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဒေါ်မြင့်မြင့်တိုး၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်၊ အမှတ် (၄) ပြည်တော်အေးရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအား ခန့်အပ်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို ဤကြော်ငြာစာပါသည့်နေ့မှ ရက် (၃၀) ထက် နောက်မကျစေဘဲ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဒေါ်မြင့်မြင့်တိုး

လက်မှတ်ရပြည်သူ့စာရင်းကိုင်

PPA Reg. No. 352

ဒေါ်မြင့်မြင့်တိုးအဖွဲ့

လက်မှတ်ရပြည်သူ့စာရင်းကိုင်များ

အင်ဂျလီအင်တာနေရှင်နယ်လီမိတက် (ရန်ကုန်ဘရန်)**[Angelique International Limited (Yangon Branch)]**မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၃၄၈ အရ
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းကြော်ငြာခြင်း

သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ **အင်ဂျလီအင်တာနေရှင်နယ်လီမိတက် (ရန်ကုန်ဘရန်) [Angelique International Limited (Yangon Branch)]** အား (၆. ၉. ၂၀၁၉) နေ့မှစတင်၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ဦးသန်းစိုးလင်း၊ မှတ်ပုံတင်အမှတ် ၁၂/ကတတ (နိုင်) ၀၁၅၉၉၉၊ အမှတ် ၁၅၃ ပထမထပ် (ယာ)၊ ၄၇ လမ်း၊ ဗိုလ်တထောင် မြို့နယ် ရန်ကုန်မြို့အား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။ ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၆-၁၀-၂၀၁၉ နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံ တင်ပြတောင်းခံနိုင်ပါကြောင်း ကြော်ငြာအပ်ပါသည်။

Mr. Ajay Krishna Goyal

Managing Director

Angelique International Limited (Yangon Branch)

U Than Soe Linn

(B.Com (Q), CPA) (PA-153)

Certified Public Accountant & Auditor

No.153, 1st Floor, 47th Street,

Botahtaung T/S Yangon.

Tel: 292383/095110791